

**မြန်မာနိုင်ငံ  
ကက်သလစ်  
ဆရာတော်များ  
အဖွဲ့ချုပ်  
သတင်းဂျာနယ်**




ငါ၏ ညီအစ်ကိုတို့တွင်  
အသိမ်ငယ်ဆုံးသူ  
တစ်ယောက်ကို  
သင်တို့ ပြုသမျှသည်  
ငါ့ကိုပင် ပြုခြင်းဖြစ်သည်။  
ရှင်မာတေးဦး ၂၅:၄၀

စက်တင်ဘာလ ၂၀၁၉ ခုနှစ်

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ လစဉ်ထုတ်ဝေသည်

အတွဲ (၄) အမှတ် (၉)



**အောက်တိုဘာ ၂၀၁၉  
အထူးသာသနာပြုလ**

**အထူး သာသနာပြုလအတွက် ဆုတောင်းဆက်ကပ်ခြင်း နှင့်လိဂ်နာ ကျင့်ကြံစရာ  
ရဟန်းမင်းကြီးအရှင်သူမြတ်၏ တိုက်တွန်း လမ်းညွှန်ချက်များ**

၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်၊ ကမ္ဘာတဝန်း သာသနာပြုနည်းပေးရေး တနင်္ဂနွေနေ့တွင် အန်ဂျေလုစ် မေတ္တာဆိုချိန်၌ ရဟန်းမင်းကြီးဖရန်စစ် အရှင် သူမြတ်သည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ အား အထူးသာသနာပြုလ (Extraordinary Missionary Month) အဖြစ် အမိသာသနာတော် တစ်ရပ်လုံးအား သတ်မှတ် ကြေညာ ပေးခဲ့ပါသည်။

စာ - ၉

**အစွန်အဖျားမှ ထောက်ရှုဆင်ခြင် ဆုံးသတ်ချက်  
အာရှနိုင်ငံများနှင့် အာရှတိုက်သားများအပေါ် ထားရှိသော  
ဘုရားသခင်၏ အနန္တ မေတ္တာတော်**


ကာဒီနယ် ချားလ်စ်ဘို

(ရန်ကုန် ကက်သလစ်ခရစ်ယာန် သာသနာပိုင် ဆရာတော်၊ မြန်မာနိုင်ငံ)

၁၅ ရက်၊ ဩဂုတ်လ၊ ၂၀၁၉



စာ - ၁၈



စာ - ၇



အယ်ဒီတာ့ အာရော်

သတင်းကောင်း မျှဝေခြင်း

“မည်သူတစ်ဦးတစ်ယောက်မှ ကျွန်း မဟုတ်ပါ” ဟူသော ဆိုစကားအတိုင်း လူသည် သဘာဝအားဖြင့် လူအများ နှင့် ရောယှက်နေထိုင်သော သတ္တဝါ ဖြစ်သည်။ ထို့ကြောင့် လူသည် အများနှင့် ဆက်နွယ်နေထိုင်မှသာလျှင် သူ၏ ပျော်ရွှင်ကျေနပ်မှု ရရှိ မည် ဖြစ်သည်။ အထူးသဖြင့် မိမိ၏ အတွင်း၌ ဖြစ်နေသော စိတ်ခံစားချက်များ၊ ခံယူချက်များ၊ အတွေးအမြင် အယူအဆများ၊ တတ်သိသော အရာများကို အခြားသူနှင့် ဝေမျှ ပြောပြ လိုသည်။ အခြားသူတို့ထံမှလည်း နားထောင်လိုသည်။ လူသည် မိမိတစ်ဦးတည်း နေထိုင် ရှင်သန်ရုံဖြင့် မလုံလောက်ပါ။ အခြားသူတို့နှင့် ဆက်နွယ်မှသာလျှင် ပြည့်ဝသော အသက် တာ ဖြစ်သည်။

မိမိတွင်ရှိသော အကြောင်းအရာများကို တစ်ပါးသူအား ပြောပြလိုသကဲ့သို့ သူတစ်ပါး၏ အကြောင်းအရာများကို ကြားသိလိုသည့် ပြင်းပြသောဆန္ဒကြောင့် လူသည် အခြားသူတစ်ဦးနှင့် သော်လည်းကောင်း၊ အများနှင့် သော်လည်းကောင်း ဆက်သွယ်နိုင်ရန် နည်းလမ်း မျိုးစုံကို ရှာဖွေသည်။ ဤသို့ဖြင့် လူသားထု အကြား ဆက်သွယ်ရေး ပစ္စည်းများ နှင့် နည်းပညာများသည် အသစ် တိုးတက်လျှက် ရှိသည်။

သတ္တဝါများတွင် လူ၏ အထူးခြားဆုံးသော ကြင်အန်လက္ခဏာမှာ စကားပြော တတ်ခြင်း ဖြစ်သည်။ ပြောဆိုသော စကားအားဖြင့် လူတစ်ဦးနှင့်တစ်ဦး ဆက်နွယ်ကြသည်။ ထို့ထက် တဆင့်တက်၍ စာရေးသားသော အလေ့အထသည် လူတို့အကြား ဝင်ရောက် လာပြန်သည်။ ကျောက်နံရံများပေါ်တွင် ရုပ်ပုံများ ရေးခြစ်ခြင်း မှ အစပြုကာ နှုတ်မှ ပြောသော စကားလုံးများကို ရေးသောစာဖြင့်လည်း အသုံးပြုလာကြသည်။ လူအချင်း အချင်း ဆက်သွယ်ခြင်းကို ခြေဟန် လက်ဟန်၊ မျက်နှာ ဟန်ပန် အမူအရာများဖြင့် ပြုလုပ် တတ်ကြသည်။ ထိုကဲ့သို့ ဆက်သွယ်ခြင်းထက် နှုတ်ဖြင့်ပြောသော စကားများ၊ ရေးသား ထားသော စာများက အသိပေးလိုသော အကြောင်းအရာကို ပို၍ ရှင်းလင်း စေ သောကြောင့် ပိုမို ထိရောက်မှုရှိသည်။

အများနှင့် ဆက်နွယ်လိုသော လူသည် အများနှင့် ဆက်သွယ်သောကြောင့် လူ အချင်းချင်းပိုမို ရင်းနှီးလာသည်။ ထိုရင်းနှီးမှုမှ တူညီသော သူများအကြား အသင်းအဖွဲ့များ ဖွဲ့စည်းလာနိုင်သည်။ မတူညီသော သူများအကြားတွင်လည်း နားလည်မှုများ တည် ဆောက် နိုင်သည်။ ဤသို့ဖြင့် လူအချင်းချင်း ဆက်နွယ်နိုင်ရန် ဆက်သွယ်ရေး က အလွန် အရေးပါလာသည်။ လွန်ခဲ့သည် ဆယ်စုနှစ်မှ စတင်ကာ ဆိုရှယ်မီဒီယာသည် လူများ အကြား ရေပန်း စားခဲ့သည်။ ယခု အချိန်တွင် မည်သို့မျှ ပိတ်ပင် တားဆီးမရနိုင်အောင် ဖြစ် လာသည်။ လူအများအတွက် အလွန် အသုံးတည့်သောကြောင့် သာလျှင် ယခုကဲ့သို့ ဖြစ် လာရသည်ဟု ဆိုရပေမည်။

ဆိုရှယ်မီဒီယာသည် လူအချင်းချင်း ဆက်သွယ်ရေးတွင် အလွန်ကောင်းမွန်သော အရာဖြစ်သော်လည်း တလွဲသုံးကြသောကြောင့် ရှုတ်ထွေးသောအရာတစ်ခု ဖြစ်လာသည်။ မပတ်သင့်သောအရာဟု ထင်မြင်လာကြသည်။ သို့သော် ကောင်းသော ရည်ရွယ်ချက်ဖြင့် အကောင်းအတွက် အသုံးပြုပါက လူများအား ချိတ်ဆက်ပေးနိုင်သည်။ ထိုမှတဆင့် လူ သား အသင်းအဖွဲ့များ တည်ဆောက်ပေးနိုင်မည်။

ပုပ်ရဟန်းမင်းကြီး (ငြိမ်း) ဘယ်နဒစ် (၁၆) ကလည်း ယုံကြည်ခြင်းကို အသင်း တော်သည် ဒစ်ဂျစ်တယ် မီဒီယာကို အသုံးပြုရန် အားပေးလမ်းညွှန်ခဲ့သည်။ “လွန်ခဲ့သည့် နှစ် ၂ ထောင်ကျော်က အသင်းတော်၏ သဘောသည် စိတ်ဆန္ဒပြင်းပြစွာ ရွက်လွှင့်ခဲ့ သကဲ့သို့ ကျွန်ုပ်တို့သည် ကြောက်ရွံ့စိတ်ကင်းစွာဖြင့် ဒစ်ဂျစ်တယ် ပင်လယ် ရေပြင်နက် အတွင်းသို့ ရွက်လွှင့်ကြရမည်။ နည်းပညာလိုအပ်ချက်များရှိနေသည် မှန်သော်လည်း ကျွန်ုပ်တို့သည် ယုံကြည်သူတစ်ဦး၏ နှလုံးသားဖြင့် ဒစ်ဂျစ်တယ် ကမ္ဘာအတွင်း နေထိုင်ကာ မိမိကိုယ်ကို အရည်အသွေး မြှင့်တင်လိုကြသည်။ အင်တာနက် ဆက်သွယ်ရေး၏ အဆက်မပြတ်စီးဆင်းခြင်းကို အသက်သွင်းပေးကြ ရပါလိမ့်မည်။”

ဆက်လက်၍ ရဟန်းမင်းကြီး(ငြိမ်း) ဘယ်နဒစ်က “ယုံကြည်ခြင်းအား လက်ဆင့် ကမ်းရန်၊ ဧဝံဂေလီတရားတော် အား ကြေငြာရန် တို့မှာ အသင်းတော်၏ တာဝန်ဖြစ်သည်။ ဤသို့ဖြင့် ခရစ်ယာန် အမှန်တရားသည် ပြောင်းလဲနေသော လူနေမှု စရိုက်တွင် အလင်း ဖြစ်စေရန်နှင့် ခရစ်ယာန်များသည် သူတို့အထဲတွင် ရှိသော မျှော်လင့်ခြင်းကို ထောက်ပံ့ကူ ညီပေးနိုင်ကြပေလိမ့်မည်။”

ခရစ်ယာန် ဖြစ်သော ကျွန်ုပ်တို့သည် ဆိုရှယ်မီဒီယာကို ကျွမ်းကျင်စွာ အသုံးပြု ပြီး သတင်းကောင်းကို မျှဝေနိုင်သည့် အခွင့်အရေး များစွာရှိသည်ဖြစ်သောကြောင့် ခရစ်တော် မိန့်မှာချက်အတိုင်း ကမ္ဘာမြေအဆုံးထိ လူကိုယ်တိုင် မသွားရောက်နိုင်သော်လည်း ဆိုရှယ် မီဒီယာအားဖြင့် ခရစ်တော်၏ သတင်းကောင်းကို ဖြန့်ဝေသူများ ဖြစ်ကြပါစို့။

**၂၀၁၉ ခု စက်တင်ဘာလ အတွက် ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်းမေတ္တာ ရည်ရွယ်ချက်**

**နိုင်ငံရေးအစားအစာ၊ သိပ္ပံပညာရှင်များနှင့် ပါးဂျီးယားပညာရှင်များတို့သည် တစ္ဆေ ဝင်ရောက်ခြင်းနှင့် အလွန်စွာအား ကာကွယ်ရန် အစုတစ်စု ဖွဲ့စည်းနိုင်ကြပါစေရန်**



**That politicians, scientists and economists work together to protect the world's seas and oceans.**



စက်တင်ဘာလ (၁၄) ရက်နေ့သည် ကားတိုင်တော်၏ အောင်ပွဲနေ့ ဖြစ်သည်။ ဘဝ၏ အခက်အခဲများ၊ နာကျင်မှုများကြားမှ ခရစ်တော်၏ ကားတိုင်တော်ကို ကြည့်လျက် ခွန်းအားယူကာ ရုန်းထကြပါစို့။

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်တိုက်များမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတာလို့စ် ကျာရ	ပုံနှိပ်တိုက် စိန်ဇေးဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဗေပလရပ်ကွက်၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကင်း။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနို စိုးနိုင်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘက် မြန်မာ့ငွေ၊ ရန်ကင်း။ နော်မြတ်နင်းထွေး (၁၄/ဟာသတ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစံ၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကင်း။ ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com
ဒီဇိုင်းဖွဲ့စည်းပုံ ဖာသာရ် စိုးနိုင်၊ ရီစီမေရီ	
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	



# တမန်တော်ဝတ္ထုကို အခြေခံ၍ သင်ကြားခြင်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား ဘုရားစကားသွန်သင်ရာတွင် တမန်တော်ဝတ္ထုကို အခြေခံပြီးဆက်လက်သင်ကြားခဲ့ပါတယ်။ ရှင်ပြန်ထမြောက်ပြီးရက် ၅၀ အကြာ၊ အပေါ်ထပ်မှာအမိမယ်တော်လည်းရှိနေခဲ့တယ်။ မယ်တော်က ယေရူးရှင်ရဲ့ နောက်လိုက် တပည့်တော်တွေကိုစုစည်းပေးတဲ့ အနှောင့်အယှက် ဖြစ်ခဲ့တယ်။ တပည့်တော်ကြီးတွေ မျှော်လင့်ထားတာထက် ပိုပြီးနက်နဲတဲ့ အတွေ့အကြုံတွေကိုသူတို့ ခံစားလိုက်ရတယ်။ ဆုတောင်းခြင်းနဲ့ တစ်လုံးတစ်ဝတ်စုရုံးနေကြတဲ့သူတို့အတွက် ဆုတောင်းခြင်းကအသက်ရှူတဲ့ အဆုတ်လိုပဲမရှိလို့ မဖြစ်။ မဆုတောင်းတဲ့သူကဘုရားရဲ့ နောက်လိုက်မဖြစ်နိုင်။ ဆုတောင်းခြင်းက ခရစ်ယာန်တစ်ယောက်ရဲ့ဘဝကို အသက်ပေးတဲ့ အဆုတ်လေးပဲ။ အသက်တို့၊ လေတို့ ဆိုတာကလည်းရှင်သန်ဖို့ အရေးပါတဲ့ အရာလို့ ပြောလိုရတယ်။ အဲဒီအသက်ကို ရှင်ပြန်တော်မူတဲ့ ခရစ်တော်ဘုရားကတပည့်တော်ကြီးတွေကိုပေးထားရစ်ခဲ့တယ်။ သူတို့ထိုင်ပြီး စုဝေးနေတဲ့နေရာမှာ ရုတ်တရက်ဆိုသလို ကောင်းကင်ထက်ကလေးပြည် လေညင်းတွေ တိုက်ခတ်လာခဲ့တယ်။

အဲဒီလေက မီးလျှာသဏ္ဍာန် ပုံစံပြောင်းပြီးသူတို့ ဦးခေါင်းအပေါ် ဆင်းသက်လာခဲ့တာပါ။ ပညတ်တော်တွေ ပေးခဲ့တဲ့ ဆီနာအီတောင်ပေါ်က မီးမလောင်ကျွမ်းတဲ့ မြို့ပုတ်လိုပုံသဏ္ဍာန်မျိုး။ ကျမ်းစာအထောက်အထားအရ ဆိုရင်တော့ မီးဆိုတဲ့ သင်္ကေတကဘုရားသခင်ရဲ့တည်ရှိခြင်းကိုဖော်ညွှန်းတဲ့အရာ။ မီးထဲကနေအသက်ပေးတဲ့ စကားတွေကို မြွက်ကြားတော်မူခဲ့တယ်။ မီးက နွေးထွေးစေရုံမကလောင်ကျွမ်းကာအလင်းကိုပါ ပေးနိုင်တယ်။ အသစ်ပြုပြင်ခြင်း၊ စမ်းသပ်ခြင်းနေရာတွေမှာလည်း မီးကိုသုံးတယ်။ အားနည်းတဲ့အရာကို သန်စွမ်းစေတယ်။ ခွန်အားချိနဲ့သူကိုအားရှိစေတဲ့သူကမီးလျှာသဏ္ဍာန်နဲ့ ကြွမြန်းခဲ့တဲ့ ဝိညာဉ်တော်ဘုရားပဲ။

ကက်သလစ် အသင်းတော်ကပင်တင်ကော့စ်ပွဲနေ့ မျာတိုက်ခတ်ခဲ့တဲ့ မီးလျှာ သို့မဟုတ် မေတ္တာမီးလျှာကြားကနေ မွေးဖွားဖြစ်တည်လာခဲ့တယ်။ ရှင်ပြန်သူခရစ်တော်နှင့် သန့်စင်စေသူ ဝိညာဉ်တော် ပေါင်းစည်းပြီး ပဋိညာဉ်အသစ်ချုပ်ဆိုရာအသင်းတော်ဆိုတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့တာပဲ။ မေတ္တာမီးမှာက ပညတ်တော်တွေနဲ့ ပဋိညာဉ်ကို ချုပ်ဆိုခဲ့ပေမဲ့ မေ့သစ်မှာတော့ ဝိညာဉ်တော်ဘုရားဆင်းကြွလာတဲ့အခါ မေတ္တာတရားတို့စီးဆင်းတဲ့ နှလုံးသားအပေါ်မှာ အခြေခံခဲ့ပါတယ်။ ရှင်ပြန်တော်မူသောခရစ်တော်ရဲ့ ဝိညာဉ်တော်နဲ့ ပြည့်ဝခဲ့တဲ့ တပည့်တော်ကြီးတွေပြောတဲ့ စကားတွေကလည်း ဝိညာဉ်နဲ့ဆိုင်တဲ့အရာတွေပဲ ဖြစ်ခဲ့တယ်။ ဘာသာစကား အမျိုးမျိုးနဲ့လည်း နားလည်နိုင်ခဲ့ကြတယ်။ စာမတတ်တဲ့သူတောင် သဘောပေါက်နိုင်စွမ်း ရှိခဲ့တယ်။ သမ္မာ တရားနှင့် ဆိုင်သောစကား၊ မေတ္တာနှင့် ယှဉ်သော ဘာသာစကားတို့ကို လူတိုင်းက နားလည်ပါတယ်။ သင်တို့ရဲ့ နှလုံးသားထဲကနေ အမှန်တရားနဲ့ဆိုင်တဲ့စကားကိုပြောရင် သင်တို့ကိုလည်းလူတွေ နားလည်လာလိမ့်မယ်။ မပြောနိုင် ဦးတောင် မေတ္တာတရားကိုလူတွေက အလိုလိုဖတ်တတ်ကြပါတယ်။

ဝိညာဉ်တော်ဘုရားက ကွဲပြားနေတဲ့ အရာတွေကို စုစည်းပေးတဲ့သူ၊ ညီညွတ်ခြင်းရဲ့ ဝိသုကာကြီးလည်းဖြစ်ပါတယ်။ ဟီးဘရူးလူမျိုးနဲ့ဂျူးလူမျိုးကြား ခြားနားနေတဲ့တံတိုင်းတွေကိုဖယ်ရှားပြီး ခန္ဓာကိုယ်တစ်ခုတည်းဖြစ်အောင် တည်ဆောက်ပေးခဲ့တယ်။ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ကိုတစ်ဆက်တည်းဖြစ်အောင် ပေါင်းစည်းပေးပြီးအားနည်းချက်တွေကြားမှာ ရှင်သန်ကြီးထွားစေခဲ့သူပါပဲ။ ပြောင်းလဲပေးသူ၊ အသက်ပေးသူ၊ စုစည်းပေးသူ၊ အမှန်တရား၊ မေတ္တာတရားတို့ ဖြစ်တဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အထိတွေ့ကိုခံယူပြီး ကျွန်ုပ်



တို့ရဲ့ အသက်တာများကိုလည်းပြောင်းလဲကြရမှာ ဖြစ်ပါတယ်။

(ဖွန်လ ၁၉ ရက်၊ ၂၀၁၉)

စွမ်းအားကြီးသော ဝိညာဉ်တော်ဘုရားကို သွန်းလောင်းပေးတဲ့ ပင်တင်ကော့စ်ပွဲနေ့ရဲ့ အသီးအပွင့်ကတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းသတင်းကောင်းကိုလူတိုင်းနီးပါး နှလုံးသားထဲမှာစိမ့်ဝင်ခံစားလိုက်ရတာပဲ။ လူတွေအများကြီးအကျင့်တရားပြောင်းလဲလာကာ ဆေးကြောခြင်းကိုခံယူပြီးခရစ်ယာန်တွေ ဖြစ်လာကြတယ်။ ဝိညာဉ်တော်ကိုလည်း ခံယူရရှိကြတယ်။ ခရစ်တော်ကိုယုံကြည်သူတွေရဲ့ နွေးထွေးနက်ရှိုင်းတဲ့ ယုံကြည်ခြင်းကပဲဘုရားသခင်ရဲ့ အလုပ်ကို ပိုတွင်ကျယ်စေခဲ့တယ်လို့ဆိုရမယ်။ ထူးခြားတဲ့ အရာတွေက ရိုးစင်းလာကြပြီးသာမန်အရာလေးတွေကတထူးတခြားတွေ ဖြစ်လာကြတယ်။

ရှေးဦးခရစ်ယာန်အဖွဲ့အစည်းတွေမှာ မိသားစုလို အတူစုရုံးနိုင်ခဲ့တယ်။ ရှိတာလေးတွေ ဝေမျှ၊ ဆုတောင်းမေတ္တာလေးတွေပြုရင်း တမန်တော်ကြီးတွေရဲ့ သွန်သင်ချက်ကို လိုက်နာရင်းခရစ်တော်ရဲ့ ခန္ဓာကိုယ်ကြီးကိုတည်ဆောက်ခဲ့ကြတယ်။ မုန့်ဖိုခြင်းလိုခေါ်တဲ့ ကိုယ်တော်မြတ်စတုရန်းပုံကိုသတ်ရ အောက်မေ့ကျင်းပရင်း ဘုရားနဲ့ သူတို့ရဲ့ ဆက်နွယ်မှုကိုပိုမိုနက်ရှိုင်းစေခဲ့တယ်။ တခြားလူအဖွဲ့အစည်းတွေလို ကိုယ်စိတ်ဝင်စားတဲ့အရာကိုပဲ တစိုက်မတ်မတ်လုပ်တာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကိုပဲ အဓိကဖြည့်ဆည်းတယ်။ ပြောရမယ်ဆိုသူတို့မှာ ငါ့အတွက်ဆိုတဲ့ အတ္တတွေမရှိခဲ့ဘူး။ ခရစ်ယာန်တစ်ယောက်ရဲ့ ဘဝမှာ တစ်ကိုယ်ကောင်းဆန်ခြင်းကိုနေရာပေးလို့မရဘူး။ အများကောင်းကျိုးကိုရှေ့ရှုပြီး ညီညွတ်နိုင်သမျှ ညီညွတ်အောင် စုစည်းဖို့သာလျှင် အဓိကကျလာတယ်။

ခံယူခဲ့တဲ့ ဆေးကြောခြင်းကလည်းသူတို့ရဲ့ ညီရင်းအစ်ကိုမောင်နှမစိတ်ဓါတ်ကို ပိုပြီးအားဖြည့်ပေးခဲ့တယ်။ အချင်းချင်းကူညီပေးခြင်း၊ ဂရုတစိုက်ရှိခြင်း၊ ရက်ရောပေးကမ်းခြင်း၊ မေတ္တာထားတတ်ခြင်းတို့ဖြင့်စစ်မှန်တဲ့ ခရစ်ယာန်ဘဝကို ရှင်သန်နိုင်တယ်ဆိုတာကိုသက်သေပြခဲ့လေတယ်။

(ဖွန်လ ၂၆ ရက်၊ ၂၀၁၉)

တမန်တော်ကြီးတွေက နှုတ်ကပါတ်တော် တစ်ခုတည်းကိုပဲ ဟောပြောနေခဲ့တာမဟုတ်ဘူး။ သူတို့ ယုံကြည်တဲ့အရာကိုသူတို့ ဘဝပုံစံနဲ့ နက်နက်ရှိုင်းရှိုင်းပြသခဲ့တယ်။

ဘဝနဲ့ ရှင်ပြန်တော်မူတဲ့ ခရစ်တော်ကိုသက်သေခံကြတယ်။ နှုတ်ကပါတ်တော်ရယ်၊ ဘဝသက်သေရယ် ပေါင်းပြီးထူးခြားတဲ့ တန်ခိုးအံ့ဖွယ်တွေလည်း သူတို့ပြုလုပ်နိုင်ခဲ့တယ်။ တမန်တော်ကြီးတွေကနေတဆင့် ပြုလုပ်ခဲ့တဲ့ တန်ခိုးလက္ခဏာတိုင်းက ခရစ်တော်ဟာ ဘုရားစစ်ကြောင်းပိုပြီး ပြသရာရောက်ခဲ့တယ်။

တမန်တော်ဝတ္ထုမှာတပည့်တော်ကြီးတွေ ပြုလုပ်ခဲ့တဲ့ ပထမဆုံးကုသခြင်းကိုပဲကြည့်။ ယုံကြည်ခြင်းကို တောက်လောင်စေမယ့် သာသနာပြုစိတ်ဓါတ် ရည်ရွယ်ချက်ကို အထင်းသားတွေ့ရတယ်။ ပီတာနဲ့ ယောဟန်က ဆုတောင်းဖို့ ဗိမ္မာန်တော်ကို သွားခဲ့တယ်။ ကိုးချက်တီးအချိန်လို့ ရှင်လူကားကမှတ်တမ်းတင်ထားတယ်။ ဒီအချိန်ဟာ တကယ်တော့ ညနေ ၃ နာရီ ဝန်းကျင်ခန့်ပဲ။ သခင်ခရစ်တော်ကိုယ်တိုင် မိမိကိုယ်ကိုလူအားလုံးရဲ့အပြစ်တွေအတွက် ပူဇော်ခံခဲ့တဲ့အချိန် ဖြစ်တယ်။ ဗိမ္မာန်တော်ရဲ့ တင့်တယ် တံခါးနားမှာမွေးရာပါ ခြေလက်မသန်စွမ်းတဲ့ သူတောင်းစားတစ်ယောက်ကိုသူတို့ တွေ့ခဲ့တယ်။ တံခါးမှာ အဲဒီလူရှိနေတာကတော့ ခြေလက်မပြည့်စုံတဲ့သူဟာပူဇော်ခြင်းအမှုကိုမပြုရဆိုတဲ့ ပညတ်ချက်ကြောင့်ပဲ။ လူအသိုင်းအဝိုင်းက ဖယ်ကျဉ်ထားတဲ့ ခြေလက်မသန်စွမ်းဖြစ်နေသူကိုပီတာနဲ့ ယောဟန်ကခရစ်တော်၏ နာမတော်၌ကုသပျောက်ကင်းစေခဲ့တယ်။ ကိုယ်တိုင်ကိုယ်ကျတို့ထိကုသပြီး လူ့ဘောင်အပြင်ဖက်ကလူကို လူ့စည်းဝိုင်းထဲကို ပြန်ထည့်ပေးခဲ့တယ်။ ဒါဟာမေတ္တာတရားနဲ့ ယုံကြည်ခြင်းရဲ့ အမှတ်လက္ခဏာပဲ။ ခရစ်တော်ရဲ့ နာမတော်၌ ကုသခြင်းကိုပေးခဲ့တာ။ သေနေတဲ့ ခြေတွေကိုသန်စွမ်းစေခဲ့တာ။ ဒုက္ခရောက်နေတဲ့သူရဲ့ ရှေ့မှာမျက်စိမှိတ်ပြီး ဥပမက္ခာမပြုခဲ့တာ။ ခရစ်တော်ကလိုအပ်သူကို လက်ကမ်းကူသလိုအသင်းတော်ကြီးကလည်းအကူညီမဲ့သူကိုလျစ်လျူရှုလို့ မဖြစ်ဘူး။ ကုသပေးမယ်။ လွတ်မြောက်စေမယ်။ အားအသစ် ပြန်ဖြည့်ပေးရမယ်။ ခရစ်တော်အားဖြင့် ကျွန်ုပ်အားလုံးဟာ ချမ်းသာကြွယ်ဝကြတယ်။ ကိုင်းညွတ်နေသူကိုထူမတည့်မတ်ပေးဖို့ ကျွန်ုပ်တို့မှာလည်းခရစ်တော်အားဖြင့် အစွမ်းအစတွေရှိကြတယ်။ ကျွန်ုပ်တို့ရဲ့ ကမ်းလက်များဖြင့် သူတစ်ပါးရဲ့ ဘဝတွေကို ထူမတ်ကာအားဖြည့်ပေးကြပါစို့။

(ဩဂုတ်လ၊ ၇ ရက်၊ ၂၀၁၉)

သီကိုရှင်း



# ရဟန်းမင်းကြီးဖရန်စစ်သည်နာမကျန်းဖြစ်နေသောသက်ရွယ်ကြီးသီလရှင်အားသွားရောက်ကြည့်ရှုခြင်း

ရဟန်းမင်းကြီးဖရန်စစ်သည် ဖျားနာနေသော အသက်အရွယ်အိုမင်းနေပြီဖြစ်သည့်သီလရှင်ကြီး Sister Maria Mucci ထံသို့သွားရောက်ကြည့်ရှုခဲ့သည်။ Daughters of Charity အသင်းဂိုဏ်းဝင် ထိုသီလရှင်ကြီးမှာ ရဟန်းမင်းကြီး နေ့စဉ်မိစ္ဆာတရားဟောခြင်း၊ ဧည့်သည်တော်များကိုလက်ခံတွေ့ဆုံခြင်းပြုလေ့ရှိသော Casa Santa Marta ကျောင်းဆောင်တွင် နှစ်ပေါင်းများစွာပေးဆပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။



ရာအတွက် ယခုသီလရှင်တို့၏ Regina Mundi House ဆေးခန်းတွင် ကုသခံယူခဲ့ခြင်းကြောင့် အနှစ်၂၀၀၀ ဂျူဘီလီအမှတ်တရလက်ဆောင်အဖြစ် သီလရှင်ကျောင်းသို့ ပေးအပ်ခဲ့သည်။ ထိုဓာတ်တော်ကိုလူအများလာရောက်ဖူးမျှော်နိုင်ရန် သီလရှင်များကလည်းသူတို့ဘုရားဝတ်ပြုသည် ကျောင်းဆောင်တွင် ပြန်လည်ထားရှိပေးခြင်းဖြစ်သည်။

ယခုအခါ နာမကျန်းဖြစ်လာသောကြောင့်သူ၏ သီလရှင်ကျောင်း Regina Mundi House ရှိဆေးခန်းတွင် ဆေးကုသခံအနားယူလျက်ရှိသည်။ ရဟန်းမင်းကြီးအနေဖြင့် ထိုသီလရှင်ကြီး၏ နှစ်ပေါင်းများစွာပေးဆပ် အနစ်နာခံခဲ့ခြင်းကိုအသိအမှတ်ပြုခြင်း၊ မေတ္တာပြသခြင်းအနေနှင့် တနင်္ဂနွေနေ့ ညနေပိုင်းကအချိန် အနည်းငယ်ပေး၍ သွားရောက်လည်ပတ်မှုပြုခဲ့သည်။

မြောက် ယောဟန်ပေါလူး၏ ဓာတ်တော်အဖြစ်ထားရှိသည့် သေနတ်ပစ်ခံရစဉ်က သွေးစွန်းခဲ့သောသက်န်းတော်ကိုလည်း ဝင်ရောက်ဂါရဝပြုခဲ့ပါသည်။

၎င်းမှာရဟန်းမင်းကြီးဒုတိယမြောက် ယောဟန်ပေါလူးစိန့်ပီတာရင်ပြင်တွင် ၁၉၈၁ မေလ ၁၃ နေ့ပစ်ခတ်လုပ်ကြံခံရစဉ်ကဝတ်ဆင်ခဲ့သော သက်န်းဖြစ်ပြီး၊ သေနတ်ဒဏ်

ထိုညနေက ရဟန်းမင်းကြီးဖရန်စစ်သည် ယင်းသီလရှင်ကျောင်းရှိ အခြားသီလရှင်များ၊ သီလရှင်တို့နှင့်အတူ နေထိုင်၊ အလုပ်လုပ်ကိုင် ပေးနေသူများကိုလည်း တွေ့ဆုံပြီး အားလုံးကို ကောင်းချီးပေးခဲ့သည်။ ရဟန်းမင်းကြီးယခုကဲ့သို့ ရုတ်တရက် လာရောက် လည်ပတ်သောကြောင့် အံ့ဩဝမ်းမြောက်ဖြစ်ခဲ့ကြသည်။

Vatican News  
ဘာသာပြန်-စစ္စတာရ်ဒဲနစ်ဂျာတောင် (SJA)  
CBCM-OSC

## ဂျင်နီဗာသဘောတူညီမှုပြဌာန်းခြင်း နှစ် ၇၀ ပြည့်အား ဗဟိုရဟန်းမင်းကြီးမှ အမှတ်ရ ထုတ်ဖော်ပြောကြားခဲ့



ရဟန်းမင်းကြီးဖရန်စစ်သည် စစ်ဒဏ်၏ သားကောင်ဖြစ်ရသူများအတွက် အဓိကလိုအပ်ချက်ဖြစ်သော ဘဝလုံခြုံမှု၊ အကာအကွယ်၊ လူ့ဂုဏ်သိက္ခာ စသည်တို့ကို ပိုမို၍ သိမြင်၊ သတိထားမိလာစေရန် တိုင်းပြည်အသီးသီးမှ တိုးမြှင့် ဖော်ထုတ် လုပ်ဆောင်မှုပြုကြပါ ဟု စစ်ဆိုးကျိုးခံရသူများအတွက် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု အကာအကွယ်ပေးအပ်ရေးဆိုင်ရာ ဂျင်နီဗာ သဘောတူညီမှု ပြဌာန်းခြင်း အထိမ်းအမှတ် နှစ်ပေါင်း ၇၀ ပြည့်နေ့တွင် တိုက်တွန်း ပြောဆိုလိုက်သည်။

ထို့အပြင်၊ ကမ္ဘာလုံးအတိုင်းအတာနှင့် ချမှတ်ထားသော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေဆိုသည်မှာ လူအားလုံးနှင့်သက်ဆိုင် အကျိုးဝင်သည် ဖြစ်သောကြောင့် လူတစ်ဦးစီတိုင်းမှ လေးစားလိုက်နာရမည် ဖြစ်ကြောင်းတိုက်တွန်းခဲ့သည်။

ထို့နောက် နိုင်ငံတကာဆီသို့လည်း အကာအကွယ်အကူအညီ မဲ့နေသော အရပ်သားများ၊ အားနည်းသော လူ့အဖွဲ့အစည်းများကို ဝိုင်းဝန်း စောင့်ရှောက်ကြရန်၊ အထူးသဖြင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းသည့်နေရာ၊ ဒုက္ခသည် စခန်း စသည့်နေရာမျိုးကို ပို၍ ဖေးမ၊ ကာကွယ်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အကြမ်းဖက်ခြင်းနှင့် စစ်ပွဲများသည် လူသားထု တစ်ရပ်လုံးအတွက် ဆုံးရှုံးမှုဆိုသည်ကို မမေ့ကြပါနှင့်။ သြဂုတ်လ ၁၁ ရက်နေ့က လူထု ပရိတ်သတ်အား မိန့်ကြားသော အာဂျေလူး ရွတ်ဆိုခြင်းတွင် မိန့်ကြားခဲ့သည်။

Ref: Vatican News (CBCM OSC)

## ကမ္ဘာမြေ၏ အသက်ရှုလမ်းကြောင်း ဖြစ်သော အာမေရိကန် သစ်တောကြီးကို ကာယံတင်ပါ



ဘရာဇီးနိုင်ငံအတွင်းရှိ အာမေရိကန် သစ်တောသည် ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်ပေးခြင်းအတွက် အလွန် အရေးပါသော အရာတစ်ခုအဖြစ် နားလည်ထားကြသည်။ ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ကို လျော့ချပြီး အောက်ဆီဂျင် ထုတ်လုပ်မှုအတွက် အလွန် အရေးပါသောကြောင့် ကမ္ဘာကြီး၏ အဆုတ်ဟု တင်စားခေါ်ကြသည်။ သစ်တောထဲတွင် သားကောင်များစွာလည်း ဗိုတင်းနေထိုင်လျက်ရှိသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သော စာရင်းများအရ ထိုသစ်တောကြီး၏ ၈၄ ရာခိုင်နှုန်းမှာ မီးလောင်ကျွမ်းလျက်ရှိသည်။ ကမ္ဘာတစ်ဝှမ်းမှ စိုးရိမ်မှုများ ထိတ်လန့်မှုများ ဖြင့် ဝိုင်းဝန်းကူညီ ငြိမ်းသတ်ကြလိုသော်လည်း ဘရာဇီး သမ္မတမှ နိုင်ငံတကာ အကူအညီများကို ငြင်းပယ်ထားသည်။ တပ်သား လေးသောင်း လေးထောင်အား မီးငြိမ်းသတ်ရန် အသုံးပြုထားကြောင်း ဘရာဇီး ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သြဂုတ်လ ၂၅ ရက်နေ့တွင် အာမေရိကန် မီးငြိမ်းသတ်သူများအတွက် ဆုတောင်းခြင်းဖြင့် အားပေးခဲ့သည်။ အားလုံး၏ ကြိုးပမ်းအားထုတ်မှုဖြင့် တောမီးကို အမြန်ဆုံးထိန်းချုပ်နိုင်ပါလိမ့်မည်ဟု မိန့်ဆိုခဲ့သည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူး အန်တော်နီယို ဂူတီအဲရက် ကလည်း တောမီးအတွက် စိတ်ပူမိကြောင်း၊ နည်းမျိုးစုံဖြင့် အာမေရိကန် ကာကွယ်ရမည်ဟု တိုတာတွင် ရေးသားခဲ့သည်။

Ref: Vatican News (CBCM OSC)



# ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ ဘရာဇီး အာမေရိကန်ဒေသအတွက် ဆေးရုံသင်္ဘောကြီး ပို့ဆောင်ပေးခြင်း

ဘရာဇီးနိုင်ငံ ဘယ်လမ် ဒိုပါရာ (BELÉM DO PARÁ) သို့ ပုပ်ရဟန်းမင်းကြီး စေလွှတ်ပေးလိုက်သော ဆေးရုံသင်္ဘော "POPE FRANCIS HOSPITAL SHIP" သည် ဩဂုတ်လ ၁၇ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုသင်္ဘောကြီးသည် အာမေရိကန်ဒေသအတွက် ကျန်းမာရေးနဲ့ အတူ ဘုရားရှင်ရဲ့နတ်ကပတ်တော်ကို ဆောင်ယူလာပါစေဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတင်းစကားပေးပို့ ဆန္ဒပြုခဲ့သည်။

ဆေးရုံသင်္ဘောကြီးက BELEM ဝိုင်းချုပ်သာသနာသို့ ဆိုက်ရောက်သည်နှင့် ရေလမ်းခရီးသာပေါက်ရောက်သော အာမေရိကန် ပတ်ဝန်းကျင်ဒေသများမှ လူပေါင်း ၇ သိန်းခန့်အား ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်မည်။

သင်္ဘောကြီး စတင်ထွက်ခွာသည်နှင့် ပုပ်ရဟန်းမင်းကြီး ပါးလိုက်သော ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့ရသည်။ ထိုသဝဏ်လွှာတွင် ပုပ်ရဟန်းမင်းကြီးအနေနှင့် ဘုရားသခင်အား ဝမ်းမြောက်စွာ ကျေးဇူးတင်ရင်း အခုကဲ့သို့ လုပ်ဆောင်ခွင့်ရသည်အတွက် အလွန်ပင် ဝမ်းသာကျေနပ်မိပါကြောင်း၊ ဤဆေးရုံသင်္ဘောကြီးသည် အာမေရိကန်ဒေသတစ်ခုစီပိုင်ပေါင်းများစွာ အကွာအဝေးအတွင်းရှိ အလိုအပ်ဆုံးသူများထံသို့ ကျန်းမာခြင်းများနဲ့အတူ ဘုရားရှင်၏ နတ်ကပတ်တော်ကိုလည်း ဆောင်ကြဉ်းလာပါစေဟု ဖတ်ရှုရသည်။

ထို့အပြင် အောက်တိုဘာ ၆ ရက်မှ ၂၇ ရက် အထိ ကျင်းပပြုလုပ်မည့် အာမေရိကန်ဒေသအတွက် ဆရာတော်ကြီးများ ညီလာခံ (THE SYNOD OF BISHOPS FOR AMAZONIA) အတွက်လည်း ကောင်းမွန်တင့်တယ်သော အသွင်တစ်ရပ်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်က သူ့ရဲ့နိုင်ငံတော်အကြောင်းဟောပြောကြေညာဖို့နဲ့ ဖျားနာနေသူလူသားများကို ကုသပေးဖို့ အလိုတော်ရှိသော ကြောင့် သူ့၏နောက်တော်လိုက်တပည့် တမန်တော်များကို



အမြဲစေလွှတ်ပို့ဆောင်ပေးတော်မူသော ဘုရားရှင်၏ အလိုတော်ကို အသွင်ဖော်ဆောင်သော ဆေးရုံသင်္ဘောသဖွယ် ဖြစ်နေသည်။

ဤဆေးရုံသင်္ဘောသည် မည်သူ့ ကိုမှ မခွဲခြား၊ မကန့်သတ်ဘဲ လက်ခံကြည့်ရှုကုသပေးမည့် ကွင်းဆင်းဆေးရုံ (သို့) ရေပေါ်ဆေးရုံ တစ်ခုဖြစ်သည်။ သခင်ခရစ်တော် ရေပေါ်လမ်းလျှောက်ရောက်လာစဉ်က မုန်တိုင်းငြိမ်းသွားပြီး၊ တပည့်တော်ကြီးများ၏ ယုံကြည်ခြင်းကိုခိုင်မာစေခဲ့သည်နည်းတူ၊ ဤဆေးရုံသင်္ဘောကလည်း ရှုတ်ထွေးခြင်းများပြည့်နေသော ဘဝ ပိုင်ရှင်များ၊ ဖြစ်သမျှအပေါ်လက်မိုင်ချ လက်ခံနေသူများအပေါ် ကာယနဲ့ ဝိညာဉ် နှစ်သိမ့်ခြင်း၊ ငြိမ်းအေးခြင်း ကျေးဇူးတော်များ တစ်ပါတည်း ယူဆောင်လာပေးပါစေ စသဖြင့် ရေးသားထားပါသည်။

ရဟန်းမင်းကြီးဖရန်စစ် ယခုကဲ့သို့ လုပ်ငန်းစဉ်ကို စတင် အဓိက ထောက်ခံအားပေးခဲ့သူ ဘရာဇီး ဆရာတော်ကြီး Bernardo Bahlmann of Óbidos နဲ့တကွ the Franciscans of Providence ရသေ့များအားလည်း ကျေးဇူးတင်ကြောင်းရေးသားဖော်ပြပြီး ဆေးရုံသင်္ဘော လုပ်ဆောင်မှုအတွက် ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားပါသည်။

Ref: Vatican News

## ပုပ် ရဟန်းမင်းကြီး ဖရန်စစ် လစာ ဘယ်လောက်ရသနည်း



အဖြေအား သင်သိလျှင် အံ့အားသင့်ပေ လိမ့်မည်။ ကမ္ဘာ တစ်ဝှမ်းလုံး က ကက်လစ် အသင်းတော်၏ ဥသျှောင် ဟု လက်ခံထားသော ရဟန်းမင်းကြီး ဖရန်စစ်၏ လစာသည် သူထမ်းဆောင်ရသည့်

တာဝန်ဝတ္တရားများအလိုက် အလွန် များပြား မည်ဟု အချို့က ယူဆကြလေသည်။ သို့သော် အမှန်တရားမှာ ထင်ထားသည့် အတိုင်း မဟုတ်ပေ။

၂၀၀၁ ခုနှစ်တွင် ရဟန်းမင်းကြီး

ယောဟန်ပေါလ်လု (၂) ၏ လခနှင့် ပတ်သက်၍ အလွန်တရာ များပြားသည်ဟူသော ကောလဟာလ သတင်း ရှိခဲ့သည်။ သို့သော် နယူးယောက်တိုင်း သတင်းစာက “ဗာတီကန် ပြောရေးဆိုခွင့်ရှိသူ Joaquin Navarro-Valls က ပုပ်ရဟန်းမင်းကြီးသည် မည်သည့် အခါမျှ လစာ လုံးဝ မရရှိပါ”ဟု ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကျေးဇူး အသင်းကဲ့သို့ ဆင်းရဲခြင်း ကတိသစ္စာ ခံယူဖူးသော ရဟန်းမင်းကြီး ဖရန်စစ် လက်ထက်တွင် လစာ မယူသော အခြေအနေမှာ ပိုမို မှန်ကန်ပေလိမ့်မည်။ ရဟန်းမင်းကြီး ဖရန်စစ်သည် လစာ အနေနှင့် တပြားတချပ်မှ ရရှိခံစားခြင်း မရှိပါသော်လည်း သူ၏ ခရီးစဉ်များနှင့် နေထိုင်မှု ကုန်ကျစရိတ်များအတွက် ဗာတီကန်မှ အကုန် ကျခံပေးပါသည်။ သူသည် နေထိုင်စားသောက်ရေးအတွက် စိတ်ပူစရာ မလိုသော်လည်း သုံးစရာ လစာ မရရှိသဖြင့် ပုပ်ဖရန်စစ်သည် အွန်လိုင်း ရှေ့ပင်နှင့် ဈေးဝယ်၍ မရချေ။

သို့သော် ပုပ်ဖရန်စစ်သည် ကက်

သလစ် အသင်းတော်၏ ဆင်းရဲသား ရံပုံငွေအား အသုံးပြု၍ သူ့အလိုရှိသော သူမည်သူ့အတွက်မဆို ကြိုက်သလောက် ပေးလှူခွင့်ရှိလေသည်။ ဥပမာ Crux သတင်းဌာနအရ ပုပ်ဖရန်စစ်သည် “စိန်ပီတာဘက္ကာ” ရံပုံငွေမှ ဒေါ်လာ ၅ သိန်းအား မက်ဆီကိုရှိ လူပေါင်း ခုနစ်သောင်းခွဲအတွက် လှူဒါန်းခဲ့သည်ဟု ဖော်ပြထားသည်။ ထိုသို့ လှူဒါန်းခြင်းသည် ပုပ်ဖရန်စစ် ပေးအပ်သော အလှူများထဲမှ အလှူတစ်ခုသာ ဖြစ်ပြီး ထိုသို့ အလှူမျိုးအား ပုပ်ဖရန်စစ်သည် သဘာဝဘေး၊ စစ်ဘေး၊ မိုးခေါင် ရေရှားနှင့် အခြားသော ဘေးဒုက္ခများ ကြုံတွေ့ ရသူများ အတွက်လည်း လှူဒါန်းလေ့ရှိပေသည်။

ပုပ်ဖရန်စစ်သည် သမ္မာကျမ်းစာအရ သုံးနှစ်တာလုံး လစာမယူ၊ သူတပါး၏ ရက်ရောသော အလှူဖြင့်သာ ရှင်သန် နေထိုင်သော ယေဇူးသခင်၏ ပုံဥပမာ အတိုင်း ရှင်သန်နေထိုင်ရန် တာဝန် ရှိလေသည်။

Ref: Aletieia

လောရင့် ဂျန်မာမွန်းဆောင်



# ကက်သလစ် အသင်းတော်ကြီး က နာရီတစ်လုံးဖြစ်လျှင် ဘာဝနာ စီးဖျန်းသော သူတော်စင်များသည် အတွင်းမှ စက်ကရိယာကဲ့သို့ ဆက်တမ်းနေ

ကက်သလစ် အသင်းတော်ကြီးက နာရီတစ်လုံးဖြစ်မယ်ဆိုရင် သူတော်စင်များ ကနာရီအတွင်းပိုင်းမှာ အလုပ်လုပ်နေသော စက်ကရိယာနဲ့ အလားသဏ္ဍာန်တူပါတယ် လို့ဘရာဇီးနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Our Lady of Victory သီလရှင်ကျောင်းက Mother Maria Aparecida ပြောပါတယ်။

သူက "The Church is like a great clock." လို့ ဘရာဇီးနိုင်ငံ Rio de Janeiro မြို့က သူတို့သီလရှင်ကျောင်းကို အလည် အပတ်ကြွရောက်လာတဲ့ အာဖရိက ဆရာတော်ကြီး Aguirre ရဲ့ နှိုင်းယှဉ်ပြောဆိုချက်ကို မှီပြီးပြန်လည် တင်စားပြောလိုက်တာဖြစ်ပါတယ်။ မရပ်မနား လည်ပတ်နေတဲ့မျက်နှာ ပြင်ပေါ်က နာရီလက်တံတွေက ကမ္ဘာအနှံ့ လှည့်ပတ်သွားလာပြီး မမောနိုင်မပမ်းနိုင်သာသနာပြုနေသူများနဲ့ တူပြီး၊ ကျမတို့ ကျောင်းတိုက်ထဲမှာပဲ ဆုတောင်းခြင်းဘာဝနာစီးဖျန်းတဲ့ သူတော်စင်



အသင်းဂိုဏ်းဝင် (Contemplative Religio us)တွေကတော့နာရီကြီးရဲ့ လက်တံတွေ၊ မိနစ်တွေ အလုပ်လုပ်ဖို့၊ ပုံမှန်လှုပ်ရှားနိုင်အောင်အတွင်းထဲကနေ လုပ်ဆောင်ပေးနေတဲ့ ကရိယာတွေနဲ့ တူမှာပါလို့ Mother Ma-

ria Aparecida က ဆိုပါတယ်။ ဒီသီလရှင်တွေက Benedictine ရသေ့ဂိုဏ်းဝင် သူတော်စင် သီလသည် အမျိုးအစားဖြစ်ပြီး ကက်သလစ်အသင်း တော်ကြီးတစ်ခုလုံး အတွက် နေရာ၊ ညပါ အဆက်မပြတ် ဆု

တောင်းပေးနေတဲ့ သူ တော်စင်များထဲကအသင်းဂိုဏ်းတစ်ခုဖြစ်ပါတယ်။  
Ref: Zenit News  
(ဘာသာပြန်) စစ္စတာဒဲဒ်နစ်ဂျာနယ် (SJA)  
CBCM-OSC

## ဒိုမီနီကန် (Dominican) သူတော်စင် အသင်းဂိုဏ်းသို့ ဝင်ရောက်ခဲ့သော မောင်နှမအရင်း ၇ ယောက်

ဒီမောင်နှမအရင်း (၇)ယောက်စလုံးဟာ ဒိုမီနီကန်အသင်းဂိုဏ်းဝင် သူတော်စင်များအဖြစ်နဲ့ ဘဝဆက်ကပ်ဖို့ တူညီတဲ့ ခေါ်တော်မူခြင်းကို ဘုရားသခင်ဆီကရခဲ့ကြပါတယ်။ ကြီးမားတဲ့မိသားစုရဲ့ သဘောသဘာဝအရ အချင်းအချင်း ငြင်းခုံရတာမျိုးရှိတတ်ကြပေမယ့် ချစ်ကြတယ်၊ ဂရုစိုက်ကြတယ်၊ အကြီးဆုံးကနေ အငယ်ဆုံးထိဝေမျှတတ်ကြတယ်လေ။ ဒီမိသားစုမှာလည်း အဲဒီသဘောမျိုးရှိပါတယ်။

မောင်နှမ (၁၀) ယောက်ထဲက အကြီးဆုံးသားဖြစ်တဲ့ William ဟာ ၁၉၈၁ ခုနှစ်မှာဒိုမီနီကန် အသင်းဂိုဏ်းကို ဝင်ခဲ့တယ်။ ကျန်မောင်နှမ (၆)ယောက်ကလည်း အကိုကြီးရဲ့ စံနမူနာခြေရာ လိုက်ခဲ့ကြပါတယ်။

သူတို့တတွေကတော့ အကြီးဆုံးသား Fr. William သားအလတ်နှစ်ယောက်ဖြစ်တဲ့ Fr. Paul, Fr. Albertနဲ့ အငယ်ဆုံးသား- Fr. Fredရယ်။ သမီးသုံးယောက်ဖြစ်တဲ့ Sr. Claire, Sr. Regina Ann နဲ့ Sr. Dorothy တို့ဖြစ်ကြတယ်။

အကိုကြီး Fr. William တစ်ယောက် Oxford University ကနေပါရဂူဘွဲ့ ရယူခဲ့ပြီးနောက် ရောမမှာလည်း (Dominican order) ဒိုမီနီကန်အသင်းဂိုဏ်း အကြောင်းကို သေသေချာချာ၊ ကြိုးစားလေ့လာခဲ့တယ်။ သူ့ရဲ့ လေ့လာရေးသားမှုတွေဟာ ဒိုမီနီကန် သမိုင်းဝင် အချက်အလက်



တွေအဖြစ် ကျန်ရှိနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အပြီးမသတ်ခင် Fr. William သေဆုံးသွားခဲ့တာကြောင့် ညီငယ်ဘုန်းကြီး Fr. Fred ကနေအပြီးသတ်ဆက်လက် ရေးသားပြုစုပေးခဲ့တယ်။ ယခုတိုင်အောင် အဲဒီရေးသားချက်တွေက ဒိုမီနီကန် အသင်းရဲ့ တိကျတဲ့ သမိုင်းစုဆောင်းမှုဖြစ်ခဲ့တာအပြင် အသင်းဂိုဏ်းဝင် တရားဟော ရဟန်းတော်များအတွက် အထောက်အကူ ဖြစ်စေနိုင်ခဲ့တာပါ။ Fr. Paul (1917-2002) က အထက်တန်းကျောင်းသားအရွယ်မှာ သူ့အစ်ကိုကြီး ရှိတဲ့ ဒိုမီနီကန်အသင်းဂိုဏ်းကို ဝင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီအကြောင်း မိသားစုကိုပြော

ပြတိုင်ပင်တော့ သူ့မိခင်က "အထူး တလည်ပြောပြနေစရာမလိုပါဘူး။ မင်းဒီလိုဆုံးဖြတ်လိမ့်မယ်ဆိုတာ အမေအစကတည်းက သိနေ၊ မြင်နေတယ်"လို့ ပြောခဲ့တယ်။ သူဘုန်းကြီး ဖြစ်လာတဲ့အခါ သူ့ရဟန်းဘဝ တစ်လျှောက်လုံးတရားဟောခြင်းနဲ့ ဝိညာဉ်ရေးစာပေတွေ ရေးသားခြင်းတွေ လုပ်ဆောင်သွားပါတယ်။

ညီအစ်မ သီလရှင် ၃ ပါးတို့ကလည်း မြောက်အမေရိက Ohio ပြည်နယ်မှာရှိတဲ့ St. Mary of the Springs သီလရှင်ကျောင်းမှာ ဆက်ကပ်လျက်ရှိပြီး ပညာရေး

မှာ အထူးစွမ်းဆောင် အစေခံလျက်ရှိကြပါတယ်။  
ကျန်မောင်နှမ ၃ ယောက်ဖြစ်တဲ့ Raymond, Joseph, နဲ့ Mary တို့ကတော့ ကောင်းသော ကက်သလစ် အိမ်ထောင်သည် ဘဝနဲ့နေထိုင်ကြပါတယ်။  
Aleteira New- <https://aleteia.org/2019/07/05/7-out-of-10-children-from-this-family-joined-the-dominican-order/>  
(ဘာသာပြန်) စစ္စတာဒဲဒ်နစ်ဂျာနယ် (SJA)  
CBCM-OSC

# ကိုယ်တော်သည့် တိုးတက်ရမည့်၊ ငါမူကား ဆုတ်ယုတ်ရမည့်

ယောဟန် ၃:၃၀



# အသင်းအဖွဲ့များတည်ဆောက်ခြင်းတွင် မီဒီယာ၏ အခန်းကဏ္ဍ

SIGNIS ASIA ASSEMBLY 2019



ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကက်လသစ် လူထု ဆက်သွယ်ရေး သမား ၁၂၀ တို့သည် အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၄ ရက်မှ ၈ ရက်အထိ နှစ်ပတ်လည် ညီလာခံ အတွက် စုရုံးခဲ့ကြသည်။

SUGNIS စီးညစ်စ် ဟု အမည်ပေးထားသော ကမ္ဘာတဝှမ်းမှ ကက်သလစ် လူထု ဆက်သွယ်ရေး အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များတွင် ရေဒီယို၊ ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ သတင်းပညာ နှင့် ဒစ်ဂျစ်တယ် တို့ ပါဝင်သည်။ ဤအဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ မီဒီယာအားဖြင့် သတင်းကောင်း မျှဝေရန် ဖြစ်သည်။

ညီလာခံတွင် အိမ်ရှင် အိန္ဒိယနိုင်ငံမှ အသင်းဝင် ၈၀ နှင့်အတူ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အရှေ့တီမော၊ မကာအို၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်၊ အီတလီ၊ အာဂျင်တီးနား၊ ဇမ်ဘီယား၊ စသည့် နိုင်ငံ ၁၉ နိုင်ငံ မှ အသင်းဝင် ၂၈ ဦးတို့ ပါဝင်တက် ရောက်ခဲ့ကြသည်။

လေးရက်တာ လေ့လာသုံးသပ်ခြင်းအတွက် ရွေးချယ်ထားသော ခေါင်းစဉ်မှာ "လူသား အသင်းအဖွဲ့များတည်ဆောက်ခြင်းတွင် မီဒီယာ၏ အခန်းကဏ္ဍ" ဖြစ်သည်။ ဤ အကြောင်းအရာကို ၂၀၁၉ ခုနှစ် ကမ္ဘာ့ဆက်သွယ်ရေးနေ့အတွက် ပုပ် ရဟန်းမင်း

ကြီး ဖရန်စစ် ပေးပို့သော "အင်တာနက် အဖွဲ့များမှသည် လူ့အသင်းအဖွဲ့ဆီသို့" ဟု အမည် ပေးထားသော သဝဏ်လွှာ ပေါ်တွင် အခြေခံထားသည်။

ပထမရက်တွင် အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် မီဒီယာ၏ အရေးပါပုံများကို သတင်းစာ အယ်ဒီတာ စီးမား မူစတာဖါ က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပြီး အပြန်အလှန် မေးခွန်းများ အား ဖြေကြားပေးခဲ့သည်။ နေ့လည်ပိုင်း အချိန်များတွင် အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် အသင်းတော်၏ မီဒီယာများ၏ ကဏ္ဍ ကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။

ဒုတိယ နေ့တွင် မီဒီယာ ကြောင့် ရန်လို မုန်းတီးသော လူ့အသိုင်းအဝိုင်းများ ဖြစ်ပေါ်လာခြင်းကို အိန္ဒိယ နိုင်ငံတဝှမ်း တွေ့ကြုံရသော အဖြစ်အပျက်များကို အခြေပြု ဆွေးနွေးကြသည်။

တတိယရက်တွင် ယုံကြည်ရာသာ သာတရား မျိုးစုံနှင့် နိုင်ငံရေး အမျိုးအမျိုး ရှိသော လူ့အသိုင်းအဝိုင်း မီဒီယာ၏ လွှမ်းမိုးခြင်း အကြောင်းကို ဆွေးနွေးခဲ့ကြသည်။

Signis Asia ၏ အထူး ညှိနှိုင်း အစည်းအဝေးကို စတုတ္ထရက်တွင် ပြုလုပ်ခဲ့ကြပြီး အသင်း၏ နည်းဥပဒေ အချို့နှင့် လာမည့် နှစ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်။

ဩဂုတ်လ ၄ ရက်နေ့ ဖွင့်ပွဲ အခမ်းအနားကို နယူးဒေလီရှိ ယေလူးရွှေလုံးတော် ကာသီဒြယ်တွင် ဆရာတော်ကြီး အာနေးလ် ကုတို က မစ္စားတရားတော် မြတ်ကို ဦးဆောင်ပူဇော်ပြီး ဘုန်းတော်ကြီး အပါး ၈၀ ခန့် ပါဝင်ပူဇော်ခဲ့ကြသည်။ ထိုနေ့သည် ကျောင်းထိုင်ရဟန်းများအား မိုင်းမသူ ရဟန္တာ ဂျွန်မာရီ ဝီယာနေး၏ ပွဲနေ့လည်း ဖြစ်သည်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ လူထု ဆက်သွယ်ရေးကော်မရှင် နာယက ဆရာ

တော်ကြီး ဆာလ်ဟဒေါ ဘာရီပူလည်း ကြံရောက်လာကာ မစ္စားတရားတော်မြတ် ပူဇော်ပေးခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စီးညစ်စ် အဖွဲ့၏ ဥက္ကဋ္ဌ ဟဲလင် အိုစမန်၊ ဒုဥက္ကဋ္ဌ ဖါသာရ ပေါလ် စမ်စူမို နှင့် လောရင်စ် ဂျွန် စင်နီယာ၊ အထွေထွေ အတွင်းရေးမှူး ရီကာဒို ယားနစ် နှင့် စီးညစ်စ် ရောမ၏ အထွေထွေ အတွင်းရေးမှူး မာရီယား ကီယားရာ တို့လည်း တက် ရောက်ခဲ့ကြသည်။

ဥက္ကဋ္ဌ ဟဲလင် အိုစမန်မှ ဆက်သွယ် အကြံပေးတည်းများအား ရင်ဆိုင် ဖြေရှင်းခြင်းနည်းလမ်းများကို ဆွေးနွေးခဲ့ပြီး မာရီယား ကီယားရာက စီးညစ်စ် ရောမနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည့် လူထု ဆက်သွယ်ရေး လုပ်ငန်းများ၏ ပေါလစီများနှင့် နည်း ဥပဒေများကို တင်ပြခဲ့သည်။

ဆွေးနွေးပွဲများအပြီးတွင် တက်ရောက်သူများသည် မဟတ္တမ ဂန္တီ၏ သင်္ချိုင်းဂူ နှင့် အာဂရာရှိ တာ့ဂျီ မဟာလ် သို့ အလည် အပတ် သွားရောက်ခဲ့ကြသည်။

CBCM-OSC



## ဗာတီကန်နှင့် တရုတ် သဘောတူညီချက် အလွန် ဒုတိယမြောက် ဆရာတော်အား သိက္ခာတင်

၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၈ ရက် နေ့တွင် မွန်ဆီညော် စတင်ဖိနို ရှုဖုန်းဝေ အား ပုပ်ရဟန်းမင်းကြီး၏ ခွင့်ပြုချက်ဖြင့် တရုတ်ပြည် ဟန်ဇန် (ရှန်းဇီ) ဂိုဏ်းအုပ် သာသနာ၏ ဆရာတော်အဖြစ် သိက္ခာတင် ခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးရုံးတော် သတင်းထုတ် ပြန်ရေးဌာနမှ ဒါရိုက်တာ မာတေ အို ဘရူနီ က အတည်ပြု ပြောကြားခဲ့သည်။

ဗာတီကန်နှင့် တရုတ်နိုင်ငံတို့အကြား သဘောတူညီချက်ကို ၂၀၁၈ ခု စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဘေဂျင်းမြို့၌ လက်မှတ် ရေးထိုးခဲ့ကြသည်။ ၁၃ နှစ် မပြည့်မှီ ရလဒ်အဖြစ် ဆရာတော် ၂ ပါး ခန့်အပ်ခြင်းနှင့် သိက္ခာတင် ခြင်းကို ဗာတီကန်၏ တရားဝင် ခွင့်ပြုချက်ကို ရယူခြင်း ဖြစ်သည်။

ပထမ ဆရာတော်မှ အန်တော်နီယို ယော့ရှန်း ဖြစ်ပြီး တရုတ်ပြည်၏ မွန်ဂိုးလီယားနယ်မှ ဖြစ်သည်။

ဆရာတော် စတင်ဖိနို ရှုဖုန်းဝေ သည် ၁၉၇၅ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး သက်တော် ၄၄ နှစ် ရှိပြီ

ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် ရဟန်းဖြစ်သင်ကျောင်းသို့ ဝင်ရောက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ရဟန်းသိက္ခာခံယူခဲ့သည်။

၂၀၀၄ မှ ၂၀၀၈ အထိ ရောမမြို့ရှိ အူဘာနီယားနာ တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့သည်။ ၂၀၀၈ မှ ၂၀၁၀ အထိ ကနေဒါနိုင်ငံတွင် ဆက်လက် ကျောင်းတက်ခဲ့သည်။

၂၀၁၉ ခု ဧပြီလ ၁၁ ရက်နေ့တွင် ဆရာတော်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ဩဂုတ်လ ၂၈ ရက်နေ့တွင် ဆရာတော် သိက္ခာ ခံယူခဲ့သည်။

သိက္ခာတင် အခမ်းအနားကို တရုတ်ကက်သလစ် ဆရာတော်များ ဥက္ကဋ္ဌ ယူနန်ပြည်နယ် ကူမင်း ဆရာတော် မရင်းလင် မှ ဦးဆောင်ခဲ့ပြီး အခြား ဆရာတော်ကြီး ၅ ပါး နှင့် အတူ ရဟန်းတော် ၈၀ ပါးခန့် မစ္စားပူဇော်ခဲ့ကြပြီး ဘာသာဝင် တစ်ထောင်ကျော် ပါဝင်တက်ရောက်ခဲ့ကြကြောင်း ဖီးဒက်စ် အာရူ သတင်း အရ သိရသည်။

CBCM-OSC





# မြန်မာနိုင်ငံဆိုင်ရာဗာတီကန်သံအမတ် ဝိုက်ချုပ်ဆရာတော်ကြီး ပေါလ်ချန်အင်နန် မှ မန္တလေး ကက်သလစ် ဝိုက်ချုပ်သာသနာမှ ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခြင်း

မန္တလေး ကက်သလစ် ဝိုက်ချုပ် သာသနာ ဝိုက်ချုပ်ဆရာတော်ကြီး မာကု တင်ဝင်း၏ ဝိုက်ချုပ်ဆရာတော် လည်ဆွဲ အပ်နှင်းပွဲအပြီး၌ ဗာတီကန် သံအမတ်သည် မန္တလေးသာသနာမှ ဘုန်းတော်ကြီးများနှင့် သီးခြားတွေ့ဆုံခြင်းပြုလုပ်ခဲ့ပါသည်။

မန္တလေး သာသနာမှ ဘုန်းတော်ကြီးများမှ ဗာတီကန် သံအမတ်ကြီး အား နွေးထွေးစွာ ဖြင့်ကြိုဆိုကြောင်း၊ ယခုလို တွေ့ဆုံခွင့် ပေးသည့်အတွက် ဝမ်းသာကျေနပ် ဂုဏ်ယူကြပါကြောင်း၊ ဆရာတော် အသစ်နှင့် အပြည့်အဝ ပူးပေါင်းကြပါမည်ဟု ကတိပြုပါကြောင်း၊ ဆရာတော်သစ်၏ လုပ်ငန်းဆောင်တာများ အောင်မြင်ဖို့ရန် အတွက်လည်း ဆုတောင်းခြင်းဖြင့်လည်း ပါဝင် မည်ဟု ကတိပြုကြောင်း ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဗာတီကန် သံအမတ်အား ဘုန်းတော်ကြီးများမှ တစ်ပါးချင်း မိမိတို့ကိုယ်ကို မိတ်ဆက်ခဲ့ကြပါသည်။

ထို့နောက် ဆရာတော်ကြီး မာကု တင်ဝင်း ရေးဆွဲထားသည့် သာသနာ ဖွဲ့စည်းပုံကို ဖိသိခံရပြီး ဝိတစ်နီလိုင်ဦး မှ တင်



ပြခဲ့ပါသည်။

ဗာတီကန် သံအမတ်ကြီးမှလည်း မြန်မာဘာသာစကားဖြင့် 'မင်္ဂလာ' ပါဟု နှုတ်ခွန်း ဆက်သခဲ့ပါသည်။ ပထမဦးဆုံး အနေဖြင့် မန္တလေးသာသနာမှ ဘုန်းတော်ကြီးများအား ကျေးဇူးတင်ကြောင်းကို ပြောကြားခဲ့ပါသည်။ ဖိသိခံရ ခြင်းနှင့် ပြိုင်ပတ်အား မွန်ဆီဇော် အဖြစ်ခန့်အပ်ခံရသည့် အတွက်လည်း ဂုဏ်ယူပါကြောင်း ဂုဏ်ပြုစကားဆိုခဲ့ပါသည်။ မန္တလေးသာသနာ အ

တွက် အရမ်းရည်ကြာခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့သည့် အတွက် ဘုန်းတော်ကြီးများ အနေဖြင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များတွင် စိတ်ရည်စွာဖြင့် ပူးပေါင်း ပါဝင်ပေးကြ ဖို့ရန်လည်း မှာကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ကြွရောက်မည် ဖြစ်သောကြောင့် ပြင်ဆင်နေကြကြောင်း၊ ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ် အောင်မြင်ရေးအတွက်လည်း ဆုတောင်းပေးကြပါရန် မေတ္တာ ရပ်ခံခဲ့ပါသည်။

ဘုန်း တော်ကြီးများအနေဖြင့် သန့်ရှင်းတဲ့ ဘဝကို ရှင်သန်ရမှာ ဖြစ်ကြောင်း၊ ရဟန်းဘဝဟာ ဝန်ထမ်း၊ အလုပ်သမား ဘဝများနှင့် မတူကြောင်း၊ ဘုန်းတော်ကြီးများ လုပ်နေကြရတဲ့ အလုပ်က ဘုန်းကြီးတွေရဲ့ သန့်ရှင်းတဲ့ ဘဝနဲ့ ဆက်စပ် မှုတည်ကြောင်း၊ သန့်ရှင်းတဲ့ဘဝကိုရှင်သန်ဖို့ရန် အတွက် ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းထားကြောင်း၊ စီမံပေးတရားဟာ တစ်ညလုံး ငါးဖမ်းချိန် တစ်ကောင်မှမရှိခဲ့ကြောင်း၊ သခင် ခရစ်တော်မှ ရေနက်ရာသို့ ရွှေ့လေ့ဆိုတဲ့ အမိန့်တော်ကို နှာခံတဲ့အခါမှာ ငါးအများကြီး မိ၍လှေနှစ်လှနီးပါး ဖြစ်ခဲ့ရကြောင်း၊ ခရစ်တော်ရဲ့ရှေ့တော်မှာ ဒူးထောက်ပြီး ကျွန်ုပ်ဟာ အပြစ်သားဖြစ်ကြောင်း ထွက်သွားခွင့်ပေးဖို့ရန် တောင်းဆိုသည့်အခါ ခရစ်တော်က လူကိုဖမ်းသော တံငါ ဖြစ်စေမည်ဟု ပြောကြားခဲ့ကြောင်း၊ ဘုန်းတော်ကြီးများ အားလုံးကို ခေါ်တော်မူခြင်းနဲ့အတူ ကိုယ့်ကိုခေါ်ထားတဲ့ သခင်ရှေ့မှာ ကျွန်ုပ်တို့သည် အပြစ်သားပါ ဟု ဝန်ခံဖို့လိုကြောင်း၊ ခရစ်တော်ဟာ ကျွန်ုပ်တို့ကို သူ့နောက်သို့ လိုက်စေချင်ကြောင်း၊ ကျွန်ုပ် တို့ဟာ အပြစ်သား ဖြစ်တဲ့အတွက် အကျင့်ပြောင်းလဲဖို့ရန် ဖိတ်ခေါ်နေကြောင်း၊ အပြစ်ရှိပြီး အသင်းတော်က ရဟန္တာ တင်မြှောက် ထားသူတွေဟာ လုံးဝအပြစ်ကင်းပြီးပြည့်စုံသူတွေ မဟုတ်ခဲ့ကြကြောင်း၊ အပြစ်သား ဖြစ်ပေမယ့် ကြိုးစားခဲ့ကြကြောင်း၊ အသင်းတော်ရဲ့ ပုံသက်သေဆိုးတွေကို ပုပ်ရဟန်းမင်းကြီးကလည်း အသိအမှတ်ပြုကြောင်းများမြွက်ကြား၍ သခင်ခရစ်တော်၏ ခေါ်သံနောက်ကိုလိုက်ဖို့၊ ဘဝသစ်ကို စဖို့ရန်အတွက် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

ထို့နောက် မန္တလေးသာသနာမှ ဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ်အား လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြပြီးနောက် တွေ့ဆုံမှု ပြီးဆုံးခဲ့ပါသည်။

News & Photo: Pinky (MDY-OSC)



## အောက်တိုဘာလ ၂၀၁၉ အထူးသာသနာပြုလအတွက် ဆုတောင်းပစ္စည်း

ကောင်းကင်ဘုံရှင်အဖဘုရားသခင်၊ ကိုယ်တော်ရှင်၏တစ်ပါးတည်းသောသားတော် ယေရူးခရစ်တော်သခင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် မိမိနောက်တော်သို့ လိုက်သူများအား "သွား၍ လူမျိုးတကာတို့ကို တပည့်တော်များဖြစ်စေကြလော့" ဟု မိန့်မှာတော်မူခဲ့ပေသည်။ ဆေးကြောခြင်းမင်္ဂလာအားဖြင့် ကျွန်ုပ်တို့သည် အသင်းတော်၏သာသနာပြုလုပ်ငန်းတွင် မျှဝေဆောင်ရွက်သူများဖြစ်လာကြောင်းကိုလည်း သတိရစေပါသည်။ သတင်းကောင်းကို ဟောပြောသက်သေခံရာ၌ ရဲဝံ့၍ ထက်သန်သော စိတ်ရှိကြရန် ကျွန်ုပ်တို့အား သန့်ရှင်းသောစိတ်ဖြင့်တော်ဘုရား၏ ကျေးဇူးတော်

များနှင့် အားပြည့်ပေးတော်မူပါ။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်ရှင် တာဝန်အပ်နှင်းထားသော အသင်းတော်ကြီး၏ ပြီးမြောက်ရန် များစွာလိုသေးသည့် သာသနာပြုလုပ်ငန်းတွင် သစ်လွင်ထိရောက်ပါပြင်သည့် ဘဝသက်သေပုံစံများဖြင့် ပါဝင်လုပ်ဆောင်ရင်း လောကဏမ္မာထံ အသက်နှင့် အလင်းကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါသည်။

ယေရူးခရစ်တော်သခင်၏ကယ်တင်ခြင်းပစ္စည်းနှင့် ကရုဏာတော်ကို လူသားအားလုံးတွေ့ကြားစားနိုင်ရေးအတွက် ကျွန်ုပ်တို့လုပ်ဆောင်နိုင်ကြရန် ကူပံ့တော်မူပါမည့်အကြောင်း တစ်ဆူတည်းသော ဘုရားဖြစ်တော်မူလျက် ကိုယ်တော်နှင့်အတူ သန့်ရှင်းသောစိတ်ဖြင့်တော်နှင့် တစ်ပါးတည်းတည်းကလေးအသက်သက် အသက်ရှင်တော်မူ၍ ဖိုးစံတော်မူသော ယေရူးခရစ်တော်ဘုရားကို အပိုပြု၍ တောင်းလျှောက်ကြပါမည်ဘုရား။ အာမင်။



## အထူးသာသနာပြုလအတွက် ဆုတောင်းဆက်တမ်းခြင်းနှင့်လိုက်နာကျင့်ကြံစရာ ရဟန်းမင်းကြီးအရှင်သူ မြတ်၏ တိုက်တွန်းလမ်းညွှန်ချက်များ

၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်၊ ကမ္ဘာတဝန်း သာသနာပြုနည်းပညာရေး တနင်္ဂနွေနေ့တွင် အန်ဂျေလုစ် မေတ္တာဆိုချိန်၌ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအား အထူးသာသနာပြုလ (Extraordinary Missionary Month of October, 2019) အဖြစ် အမိသာသနာတော် တစ်ရပ်လုံးအား သတ်မှတ်ကြေညာ ပေးခဲ့ပါသည်။ သို့ဖြစ်ရာ ရဟန်းမင်းကြီး အရှင်သူမြတ် ကိုယ်တိုင်ပင် အထူးသာသနာပြုလအား ဂုဏ်ပြုကျင်းပနိုင် ရေးအတွက် ဆက်ကပ် လုပ်ဆောင်စရာ အကြံပြု ချက်များအဖြစ် လမ်းညွှန်မိန့်ကြားပေးထားသည်မှာ -

- ၁။ အောက်တိုဘာလ ၂၀၁၉၊ အထူးသာသနာပြုလအား ဂုဏ်ပြုကျင်းပရာတွင် မိမိတို့ ဂိုဏ်းချုပ်/အုပ်သာသနာသို့ မဟုတ် သာသနာအုပ်စုအတိုင်းအတာဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်း၊
- ၂။ ရဟန်းမင်းကြီးအရှင်သူမြတ်က လမ်းညွှန်ချက်ပေးထားသောခေါင်းစဉ် - ဝိညာဉ်တော်မြတ်နှင့်ရေးအားဖြင့် မွေးဖွားသောစေတမန်လေးများ၊ - ကမ္ဘာတစ်ဝန်းသာသနာပြုနေသော ခရစ်တော်၏ သာသနာတော် (BAPTISED AND SENT: the Church of Christ on mission in the World) အား ထောက်ရှုကျင့်ကြံခြင်း၊
- ၃။ ကမ္ဘာတဝန်း သာသနာပြုနည်းပညာရေးတနင်္ဂနွေနေ့ (World Mission Sunday)တွင် သာသနာအုပ်စုတိုင်း၌ ကိုယ်

- တော်မြတ်မင်္ဂလာအား ဖူးမျှော်ဝတ်ပြုခြင်းကို ဆက်ကပ် လုပ်ဆောင်ခြင်း၊
  - ၄။ အောက်တိုဘာလအတွင်းသာသနာပြုနည်းပညာရေးအတွက် ရပ်ကွက်/ဆယ်အိမ်စုအလိုက်ဖြစ်စေ၊ မိသားစု အလိုက် ဖြစ် စေနေ့စဉ်သာသနာပြုနည်းပညာရေးပုတီးစိပ်ခြင်း၊
  - ၅။ သာသနာလုံးဆိုင်ရာ ဘုရားဖူးရာမယ်တော်လိုက်ဂူ (သို့ မဟုတ်) မွေအာဇာနည်/ဒေသခံသူတော်စင်တစ်ပါးပါး အား ဂုဏ်ပြုသတ်မှတ်ထားရာနေရာသို့ အဖွဲ့လိုက် ဘုရားဖူးသွား ရောက်ကြခြင်း၊
  - ၆။ လူအပေါင်းတို့ထံသွားရောက်၍သာသနာပြုခြင်း (Missio Ad Gentes)နှင့် ဒေသတွင်း သာသနာပြုလုပ်ငန်းအတွက် ပံ့ပိုးကူညီခြင်းငှါ အလှူတော်ငွေများကောက်ခံ ပေးလှူခြင်း၊
  - ၇။ ဝမ်းမြောက်ဖွယ်သတင်းကောင်း ဟောပြောဝေငှာတွင် လူငယ်မောင်မယ်များနှင့် ကလေးသူငယ်များလည်း ပါဝင် ဆက်ကပ်လာကြရန် လှုပ်ရှားမှုအစီအစဉ်အား ဖန်တီးလုပ် ဆောင်ခြင်း၊
  - ၈။ အောက်တိုဘာလ ၂၀၁၉၊ အထူးသာသနာပြုလ၏ ပိတ်ပွဲအခမ်းအနားအား မိမိတို့ ဂိုဏ်းချုပ်/အုပ်သာသနာ သို့မဟုတ် သာသနာအုပ်စုအတိုင်းအတာဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် ဂုဏ်ပြု ကျင်းပခြင်း၊ စသည်တို့ကို လုပ်ဆောင်နိုင်ပါကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။
- အာရှတိုက်ရှိ ရဟန်းမင်းကြီးဆိုင်ရာသာသနာပြု



အသင်းများ၏ နိုင်ငံလုံးဆိုင်ရာ ညွှန်ကြားရေးမှူးတို့သည် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်ထိ ထိုင်ဝမ်နိုင်ငံ၌တွေ့ဆုံ စည်းဝေးပြီး အထူးသာသနာပြုလ၊ ၂၀၁၉ ခု အောက်တိုဘာလ အတွင်း အာရှတိုက်ရှိနိုင်ငံများ၏ သာသနာပြုလုပ်ငန်းများ တိုးပွားအောင်မြင်ရေးအတွက် အလှည့်ကျ (၂) ရက်စီ ဆုတောင်းပူဇော်ပေးကြရန် အောက်ပါအချိန်ဇယား အတိုင်းသဘောတူဆုံးဖြတ်ခဲ့ပါသည်။

Fr. Bernardino Ne Ne  
PMS national Director

"LET US PRAY FOR OUR CONTINENT. IT IS OUR MISSION..."

### "LET US PRAY FOR OUR CONTINENT. IT IS OUR MISSION..."

TIME TABLE

Sun	Mon	Tue	Wed	Thu	Fri	Sat
		1 ဘင်္ဂလားဒေ့ရှ်	2 ဘင်္ဂလားဒေ့ရှ်	3 သန့်ရှင်းသောမြေ	4 သန့်ရှင်းသောမြေ	5 အိန္ဒိယ
6 အိန္ဒိယ	7 ဂျပန်	8 ဂျပန်	9 ကာဇမ်စတန်	10 ကာဇမ်စတန်	11 ကိုရီးယား	12 ကိုရီးယား
13 လက်ဘနွန်	14 လက်ဘနွန်	15 မလေးရှား စင်္ကာပူ ဘရူနိုင်း	16 မလေးရှား စင်္ကာပူ ဘရူနိုင်း	17 မြန်မာ	18 မြန်မာ	19 ပါကစ္စတန်
20 WORLD MISSION SUNDAY	21 ပါကစ္စတန်	22 ဖိလစ်ပိုင်	23 ဖိလစ်ပိုင်	24 သီရိလင်္ကာ	25 သီရိလင်္ကာ	26 ထိုင်ဝမ်
27 ထိုင်ဝမ်	28 တီမော	29 တီမော	30 ဗီယက်နမ်	31 ဗီယက်နမ်		



# မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်း လူငယ်မောင်မယ်များနှင့်တွေ့ဆုံ



သာသနာတော်ကြီးမှ တဘက်တလမ်းမှနေ၍ ကူညီ ထောက်ပံ့ပိုးပေးပါရန် တောင်းဆိုခဲ့ကြပါသည်။

ဆရာတော်ကြီးသည် လူငယ်များ၏ တင်ပြချက်များကို အကောင်းမွန်ဆုံးစဉ်းစား၍ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ တချို့သော အရာများသည် ချက်ခြင်းလုပ်ဆောင်ပေးရန်အခက်အခဲရှိကြောင်း၊ ၎င်းအနေနဲ့လူငယ်များကို ဦးစားပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များကလည်း ယခုထက်ပိုမို ကြိုးစားအားထုတ်ပြီး သာသနာအတွက် အကောင်းဆုံး ပါဝင်ဆက်ကပ်ပေးဖို့ရန် မြှောက်ကြားတော်မူခဲ့ပါသည်။

မန္တလေး သာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင် ဒါရိုက်တာ ဘုန်းကြီးအဖြစ် Rev. Fr. Nay Kyaw Lwin နှင့် Rev. Fr. Bosco Bo Bo (SDB) တို့အားလည်း လူငယ်ဒါရိုက်တာ ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ပေးလိုက်ကြောင်းကို ယခု တွေ့ဆုံခြင်း၌ ကြေညာခဲ့ပါသည်။

ယခုလို မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး မာကုတင်ဝင်းနှင့် မန္တလေးသာသနာအတွင်းရှိ လူငယ်များ တွေ့ဆုံခြင်းသည် ပထမဦးဆုံး အကြိမ်တွေ့ဆုံခြင်းဖြစ်ပါသည်။

Pinky  
MDY-OSC

မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်းသည် ၂၀၁၉ ဩဂုတ်လ (၄) ရက်နေ့ နံနက်ပိုင်းက မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ လူငယ်မောင်မယ်များနှင့် တွေ့ဆုံမှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။

ထိုတွေ့ဆုံမှု၌ ဆရာတော်ကြီးမှ ဩဝါဒစကားမြှောက်ကြားရာ၌ " ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ လူငယ်များကို အနာဂတ်ရဲ့ ခေါင်းဆောင်လို့ ပြောကြတယ်။ သို့သော်လည်းပဲ ပုပ်ရဟန်းမင်းကြီးကတော့ " You are the "Now" of God " လို့ပြောကြားထား

ပါတယ်။ ဒါကြောင့် လူငယ်ဆိုတာ လက်ရှိမှာလဲ အရေးကြီးတဲ့ သူတွေဖြစ်တယ်။ ကျွန်ုပ်တို့ သာသနာမှာ လူငယ်တွေကို ဦးစားပေးရမယ်။ ဆရာတော်အနေနဲ့လည်း လူငယ်များအတွက် ပညာရေးပိုင်းဆိုင်ရာ ဝိညာဉ်ရေးပိုင်းဆိုင်ရာတွေမှာ မြှင့်တင်ပေးဖို့ရန် အစီအစဉ်တွေများစွာ ရှိကြောင်းကိုလည်းပြောကြားခဲ့ပါတယ်။ "

ဆရာတော်သည် လူငယ်များနှင့် တစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

ဆရာတော်ကြီးသည် လူငယ်များ၏အသံကိုလည်း နားထောင်ခဲ့ပါသည်။ လူငယ်များအား ၎င်းတို့ ဆွေးနွေးတင်ပြလိုသည်များကို ပြောကြားခိုင်းရာ၌ လူငယ်များက မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင်၌ လက်ရှိလှုပ်ရှားဆောင်ရွက်လျက်ရှိသော အရာများနှင့်တကွ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများအတွက် လူငယ်စင်တာတစ်ခု ထားရှိပေးပါရန် တောင်းဆိုခဲ့ပြီး လူငယ်များအတွက် ပညာတော်သင်ခြင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများလည်း သာ

## ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်မ ပွဲနေ့မတ္တားတရားပူဇော်

၂၀၁၉ ခုနှစ် ဩဂုတ်လ (၁၈) ရက်နေ့ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကုတင်ဝင်းသည် ၂၀၁၉ ခုနှစ် ဩဂုတ်လ (၁၈) ရက် တနင်္ဂနွေနေ့ နံနက် (၇း၀၀)နာရီက စိန်ဂျိုးဇက်(လဖုန်း)သာသနာအုပ်စုသို့ ကြွရောက်၍ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်မပွဲတော်နေ့ မတ္တားတရားတော်မြတ်ကို ဦးဆောင်ကာ ပူဇော်ကျင်းပခဲ့ပါသည်။

ဆရာတော်ကြီးမှ ဩဝါဒ တရားရေးအေး တိုက်ကျွေးရာ၌ "ယနေ့ ကျွန်ုပ်တို့ ကျင်းပသောမယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော ပွဲတော်ကို တပည့်တော်ကြီးများ လက်ထပ်ကတည်းက စ၍ ယနေ့ထိတိုင် ခေတ်အဆက်ဆက် ကက်သလစ် သာသနာတော် ကြီးက ကျင်းပလာခြင်းဖြစ်ကြောင်း၊ ဒီကနေ့ ပွဲသည် မြတ်နိုးရာပွဲ ဖြစ်သကဲ့သို့ ကျွန်ုပ်တို့ အတွက် မျှော်လင့်ရာလည်း ဖြစ်ကြောင်း၊ ကျွန်ုပ်ဟာ ကျွန်ုပ်တို့ရဲ့ အသက်ဝိညာဉ်သာလျှင် မြတ်တာ မဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ ခန္ဓာသည်လည်း တစ်နေ့သောအခါ ဘုရားရှင်၏ ရှင်ပြန်ထမြောက်ခြင်း ဘုန်းတော်မှာ မယ်တော်ကဲ့သို့ ပါဝင်ရန် ဖြစ်တယ်ဆိုတာကို မမေ့သင့်ကြောင်း၊ ထို့အတွက်ကြောင့် ကျွန်ုပ်



တို့ရဲ့ နေ့စဉ် ခရစ်ယာန်အသက်တာ ကိုရှင်သန်သည့်အခါ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ယုတ်ညံ့၍ မကောင်းသောအရာ များမှာ မကျရောက်မိစေဖို့ရန် အမြဲတမ်း သတိနှင့် နေထိုင်အသက်ရှင်ရန်လိုအပ်ကြောင်း၊ ဒါနနဲ့သီလလိုတဲ့သူတွေဟာဘုရားသခင်၏ မစခြင်း ကျေးဇူးတော်ကို ခံစားရကြောင်း၊ မယ်တော်သခင်မ ကောင်းကင်ဘုံ သို့တက်ကြွ

တော်မူတော်ခြင်းမှာ မမေ့ရမယ့်တရားတော်က ဘုရားတရားကြည်ညိုသည့် ကျွန်ုပ်တို့ တတွေ ကောင်းကင်သုခရမ်းသာကိုရောက်မှာမှန်သော်လည်း ခရစ်တော်၏ ဆန္ဒသည် ဘုရားရှင်၏ရှေ့တော်မှာမယ် တော်သခင်မကဲ့သို့မယ်တော်ကိုချစ်တဲ့သားသမီးများဟာလည်းကျင့်ဆောင်တည်ကာအသက်ရှင်နေထိုင်ရန်အလိုရှိ တော်မူကြောင်း၊ ဘုရား

သခင်၏ တရားတော်များကို နာယူ ဖတ်ရှုရမည်ဖြစ်ကြောင်း၊ ဘုရားသခင်၏ အဆုံး အမတရားတော်များကိုန လုံးသွင်းကာလိုက်နာကျင့်ဆောင်တည်ဖို့ရန်လိုအပ်ကြောင်း" များကို မတ္တားတရားတော် မြတ်၌ ဩဝါဒ တရားရေးအေး တိုက်ကျွေး၍ တိုက်တွန်း နှိုးဆော်တော်မူခဲ့ပါသည်။

Photos News – Pinky



# မယ်တော်သခင်မကောင်းကင်ဘုံပင့်ဆောင်ခြင်းခံရသော ဖွဲ့နေ့၌ မန္တလေးကက်သလစ် ဝိုက်ချုပ်သာသနာပိုင် ဆရာတော်ကြီးမှ ကလေးငယ် (၁၂၀) ဦး အား ခရစ္စမား အားပေးခြင်း စက္ကရမင်တူး ပေးခဲ့ခြင်း

မန္တလေးကက်သလစ် ဝိုက်ချုပ် သာသနာပိုင် ဆရာတော်ကြီး မာကတင်ဝင်း သည် ဩဂုတ်လ (၁၅) ရက်နေ့ကချမ်းသာ ကျေးရွာရှိ ကောင်းကင်ဘုံသို့ ပင့်ဆောင် ခြင်းခံရသော မယ်တော်သခင်မဘွဲ့ အမည် ခံ ဘုရားကျောင်းပွဲတော် မတ္တားတရားကျင်းပ ခြင်းနှင့်အတူ ကလေးငယ် (၇၀) ဦးအား ကိုယ်တော်မြတ် စက္ကရမင်တူးနှင့် ခရစ္စမား အားပေးခြင်း စက္ကရမင်တူးကိုလည်း ပေးခဲ့ ပါသည်။

ဩဂုတ်လ(၁၆) ရက်နေ့၌လည်း မန္တလေးကက်သလစ် ဝိုက်ချုပ် သာသနာ အတွင်းရှိ ချောင်းဦးမြို့၊ ဘုရင်ဂျီရပ်ရှိ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်မ ဘွဲ့အမည်ခံ ဘုရား ကျောင်းပွဲနှင့်အတူ ကလေးငယ်(၅၀) ဦး အားခရစ္စမားအားပေးခြင်းစက္ကရမင်တူးကို ပေးခဲ့ပါသည်။

မတ္တားတရားကို ဆရာတော်ကြီးမှ ဦးဆောင်ခဲ့ပါသည်။ ဆရာတော်ကြီးသည် ခရစ္စမားအားပေးခြင်း ခံယူမည့် ကလေး ငယ်များကို တပည့်တော်ကြီးများ ခံယူရရှိ

ခဲ့တဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကို တပည့်တော်ကြီးများရဲ့ အရိုက်အရာကို ဆက်ခံခဲ့တဲ့ ဆရာတော်ကြီးက ဘုန်းတော် ကြီး များနှင့် အတူတကွ ခရစ္စမားအားပေး ခြင်းခံယူမည့်သားသမီးများကိုပေးမှာဖြစ် ကြောင်း၊ ထိုအရာကိုယုံကြည်ခြင်းအပြည့် အဝဖြင့် လက်ခံယူရန် လိုအပ်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို လက် ခံသူတိုင်းဟာရဲရင့်ကြောင်း၊ ခရစ်ယာန် ဝိ သစ္စာဖြင့် ဘုရားသခင်ကို သက်သေခံနိုင်ရ မည်ဖြစ်ကြောင်း၊ ဧဝံဂေလိသတင်းကောင်း များကိုလည်း ဟောပြောသက်သေခံနိုင်ရန် လိုအပ်ကြောင်း၊ သို့မှသာလျှင် ခရစ္စမားအား ပေးခြင်း စက္ကရမင်တူးကိုခံယူခြင်း အဓိပ္ပာယ် ပြည့်စုံမှာ ဖြစ်ကြောင်း၊ သန့်ရှင်းသော ဝိ ညာဉ်တော် ဘုရားကို ခံယူသူတိုင်းသည် တပည့် တော်ကြီးများကဲ့သို့ တိုးတက် ရင့် ကျက်သော ခရစ်ယာန်များ ဖြစ်ရမည့်အ ကြောင်းများကို တိုက်တွန်းနှိုးဆော် ခဲ့ပါ သည်။

ဩဂုတ်လ(၁၈) ရက်နေ့ကလည်း စိန်ဂျိုးဇက် (လဖုန်း) သာသနာအုပ်စုသို့ ကြွ



ရောက်တော်မူ၍ မတ္တားတရားတော်မြတ်ကို ဦးဆောင် ပူဇော်ခဲ့ပါသည်။ မတ္တားတရား တော်မြတ်အတွင်း၌ ပူဇော်ခြင်းအစီအစဉ် လည်းပါဝင်ခဲ့ပြီးထိုပူဇော်ခြင်းမှ လက်ခံရရှိ သော ငွေသားများကို ဆရာတော်ကြီးမှ ခရစ္စမတ်အချိန်ကာလ ရောက်သောအခါ မတ္တရာမြို့ရှိ အနာကြီးရောဂါသည်များ နှင့်

အကျဉ်းထောင်မှ အကျဉ်းကျခံနေရသော သူများအား ခရစ္စမတ်ပွဲတော် သွားရောက် ကျင်းပသည့်အခါတွင် အသုံးပြုသွားမည့် အကြောင်းကိုပြောပြခဲ့ပါသည်။

Pinky ( MDY-OSC/RVA Myanmar Service)

## မော်လမြိုင် သာသနာလုံးဆိုင်ရာကော်မရှင်များစည်းဝေးခြင်းနှင့် စိန်ပင်းဆင်းဒေပေါလ်အသင်းလောရောက် ဖွဲ့စည်းခြင်း



မော်လမြိုင် သာသနာလုံးဆိုင်ရာ ကော်မရှင်များစည်းဝေးခြင်းနှင့်စိန်ပင်းဆင်း ဒေပေါလ်အသင်း လောရောက်ဖွဲ့စည်းခြင်းကို ကလွင် ရေပုံးရပ်ကွက်ရှိ မြိတ်မြို့တွင်ဩဂုတ်လ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ (၃) ရက်တာကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၅) ရက်နေ့နံနက်ပိုင်းတွင် စည်းဝေးပွဲအခမ်းအနားကိုအဖေဆရာတော်ရေမွန် ကနာယကအဖြစ်နှင့် Fr. ဩဂုတ်စတင်းရွှေမှ အခမ်းအနားအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို သန့်ရှင်းသောဝိညာဉ်တော် သီချင်း ဖြင့်အစပြုကာ Fr.ပီတာကြီးမှ အဖွင့်မေတ္တာဖြင့်အစပြုကာ အဖေဆရာတော်ကြီး ရေမွန်စောဖိုးရေမှ အဖွင့်အမှာစကား ပြောကြားရာတွင် မိမိ

ကိုယ်ကို ပြန်လည်သိရှိပြီး အသင်းတော် လည်ပတ်မှုတွင် ပါဝင်ပြီး We are one ဖြစ်ဖို့နှင့် ဘုရားသခင်နှင့် ပူးပေါင်းကာ ထောက်ရှုစဉ်းစား လေ့လာသုံးသပ်ခြင်းဖြင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆုံးဖြတ်ချက် ချမှတ် လုပ်ဆောင်သင့်ကြောင်းအားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရဟန်းတော်များကော်မရှင် ကို Fr. ဖလောရင့်စောချစ်ကောင်းမှလည်းကောင်း၊ မိသားစုကော်မရှင်ကို Fr.ဂျွန်စောပက်ပက် ကလည်းကောင်း၊ လူငယ်ကော်မရှင်ကို Fr. လုကာစောပေါမှလည်းကောင်း၊ သစ္စာသုံးပါးခံကော်မရှင်အသင်းကိုစက္ကတာရ် ဂျေန်ပီဘီးဘီမှလည်းကောင်း၊ KMSS ဂရုကာရေးလုပ်ငန်းများကို ဆလိုင်းဘောစကိုမှလည်း

ကောင်းတင်ပြသွားကြပါသည်။ ညနေပိုင်းတွင် စိန်ပင်းဆင်းဒေပေါအသင်းမှ ပြည်တော်ဥက္ကဋ္ဌ အာလ်ဖုန်းဦးကျော်မင်း၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး မာရီဒေါ်ခင်သက်နှင့် ရန်ကုန်ဝိုက်ချုပ် သာသနာ ဥက္ကဋ္ဌ စတီးပင်းဦးဉာဏ်လင်းဦးတို့မှ စိန်ပင်းဆင်းအသင်းဝိုက်၏ ဖြစ်ပေါ်လာပုံ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြပြီး ယခင်စာရင်းရှိထားသော Holy Family Cathedral Church မော်လမြိုင်နှင့် စိန်ဂျိုးဇက် ကော့သောင်းတို့ကို လူများပြန်လည်ရွေးချယ်ပြီး ဗဟိုကိုစာရင်းပြန်လည် ပေးပို့လျှင် အသက်ရှင်သောအဖွဲ့အစည်းပြန်ဖြစ်ပြီး စိန်ပက်ထရစ်ကျောင်းနှင့် ကဒဲကျောင်းထိုင်တို့မှလည်း သူတို့သာသနာတွင် အဖွဲ့သစ်ဖွဲ့စည်းမည်ဖြစ်ပြီးစာရွက်စာတမ်းများကိုပေးအပ်ခဲ့ပါသည်။

၁၆ ရက် ၁၇ ရက်နေ့တို့တွင် ကျန်ရှိသောကော်မရှင်များဖြစ်သည့် သမ္မာကျမ်းစာBECကိုFr.ပီတာမျိုးလွင်မှလည်းကောင်း၊ ကျန်းမာရေးကော်မရှင်ကို Fr.ပီတာကြီးမှလည်းကောင်း၊ မြေယာကော်မရှင်ကို Fr. ဂရေဂေါရီ စောဖိုးဂရေမှလည်းကောင်း၊ ပညာရေးကော်မရှင်ကို Fr. ဂျော့စအိုင်ခန့်မှလည်းကောင်း၊ လူထုဆက်သွယ်ရေးကော်မရှင် (OSC)နှင့် RVA (Radio Veritas

ASIA) ကော်မရှင်များအတွက် Fr. ဩဂုတ်စတင်းရွှေမှလည်းကောင်း၊ Woman Empowerment ကဏ္ဍမှလည်းကောင်းအသီးသီးတင်ပြကြပြီး တင်ပြချက်များအပေါ် အပြန်အလှန်ပြန်လည် ဆွေးနွေးကြပြီး တက်ရောက်သူများမှ မေးသောမေးခွန်းများ ကို သက်ဆိုင်ရာတာဝန်ခံများမှ ပြန်ည်ဖြေကြားပြီးနောက် အစည်းအဝေးကို အဖေဆရာတော်၏ အစွဲရာအဲလ် လူမျိုးတို့၏ပုံသက်သေကိုနှိုင်းယှဉ်ပြကာ ဘုရားရှင်အပေါ်နားထောင်သစ္စာရှိဖို့နှင့် ညီလာခံမှချမှတ်ထားသော ဆုံးဖြတ်ချက်များကို ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်သွားကြရန် တိုက်တွန်းအားပေးစကားပြောပြီး အန်ဂျေလူးမေတ္တာဖြင့် အစည်းအဝေးကို အဆုံးသတ်ခဲ့ပါသည်။

အစည်းအဝေးကို ဆရာတော် တစ်ပါးရဟန်းတော် (၁၇) ပါးသီလရှင် (၆) ပါးဓမ္မဆရာ/မ များဂေါပကနှင့် ကျေးရွာ လူကြီးလူငယ်ခေါင်းဆောင် စုစုပေါင်း (၈၇) ယောက်တက်ရောက်ခဲ့ကြပါသည်။

Mawlamyine-OSC



# မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ ဆရာတော်အသစ် မာကူတင်ဝင်းအား ဂိုဏ်းချုပ်ဆရာတော်ကြီးလည်ဆွဲအပ်နှင်းခြင်း

မန္တလေး ကက်သလစ်ဂိုဏ်းချုပ် သာသနာဆရာတော်အသစ် မာကူတင်ဝင်းအား ဂိုဏ်းချုပ် ဆရာတော်ကြီးလည်ဆွဲ အပ်နှင်းခြင်းကို ၂၀၁၉ ခု ဩဂုတ်လ ၂၅ ရက်နေ့ ၊ နံနက် (၇:၀၀) နာရီအချိန်တွင် ရွှေနန်းတော် ကက်သီဒြယ်ဘုရားကျောင်း တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပွဲတော်မစွားတရား၌ မြန်မာနိုင်ငံ ဆိုင်ရာ ဗာတီကန်သံအမတ် ဂိုဏ်းချုပ် ဆရာတော်ကြီး ပေါလ်ချန်အင်နန်၊ မန္တလေး ဂိုဏ်းချုပ်သာသနာ လက်အောက်ရှိ ဂိုဏ်းအုပ် သာသနာများမှ ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကိုရင်များနှင့် ဘာသာတူ ဓမ္မမိတ်ဆွေများ ပါဝင်ခဲ့ပါသည်။

မန္တလေးကက်သလစ် ဂိုဏ်းချုပ် သာသနာ ဆရာတော်အသစ် မာကူတင်ဝင်းအတွက် ဂိုဏ်းချုပ် ဆရာတော်ကြီး လည်ဆွဲသည် ထူးခြားသည့် တာဝန်ဝတ္တရားနှင့် အဓိပ္ပာယ်များစွာပါဝင်သည့်ကြောင်းကို ဗာတီကန် သံအမတ်ကြီးမှ မြွတ်ကြားခဲ့ပါသည်။

ဂိုဏ်းချုပ် ဆရာတော်လည်ဆွဲ၏ ပထဦးဆုံးအဓိပ္ပာယ်မှာ ပျောက်သောသိုးကို ရှာတွေ့ ပြီးပန်းပေါ်ပြန်တင်လာခဲ့သည့် ဖခင်ကဲ့သို့ အဓိသာသနာတော်ကြီးကို ပြန်လည် ဂုဏ်ဆောင်ပေးတဲ့ သိုးထိန်းကောင်းပုံကို အတုယူဖို့ ပုံသက်သေဖြစ်ပါသည်။

ဂိုဏ်းချုပ်ဆရာတော် အသစ်ဟာ သူ့ရဲ့ သိုးတွေကို ကြည့်ပြီး သူ့ရဲ့ သိုးတွေအတွက် အသက်ကိုစတေးခံဖို့ အဆင့်သင့် ရှိတဲ့ သိုးထိန်းတော်မြတ်ရဲ့ စံနမူနာကို ယူရန်လည်းဖြစ်သည်။

ဂိုဏ်းချုပ် ဆရာတော် လည်ဆွဲသည် သံပေတရူး၏ အရိုက်အရာကို ဆက်ခံသည့် ပုပ်ရဟန်းမင်းကြီးနှင့် တစ်လုံးတစ်ဝတည်း တည်ရှိခြင်း အမှတ်လက္ခဏာအဖြစ်



လည်းဖော်ပြနေခြင်းဖြစ်ပါသည်။

ကိုယ်တော်ဟာ အသက်ရှင်တော်မူသော ဘုရား၏ သားတော် ခရစ္စတူး ဖြစ်ပါသည်ဟု ပေတရူးက ဝန်ခံသည့် အခါ သခင် ယေဇူးက ယောန၏သား စီမွန် သည် မင်္ဂလာရှိ၏။ ဤကျောက်ပေါ်မှာ ငါ၏

အသင်းတော်ကို ငါသည် တည်ဆောက်မည်။ ဤအသင်းတော်ကို ငရဲတံခါးတို့သည် မအောင်နိုင်ရာ ကောင်းကင် နိုင်ငံတော်၏ သော့ကို သင့်အား ငါပေးမည်။ ဤမြေကြီးပေါ်မှာ သင်ချည်နှောင်သမျှသည် ကောင်းကင် နိုင်ငံတော်၌ ချည်နှောင်လျက်ရှိပြီးဤ

မြေကြီးပေါ်မှာ သင်ဖြေလွှတ် သမျှသည် ကောင်းကင်နိုင်ငံတော်၌ ဖြေလွှတ်လျက်ရှိ လိမ့်မည် ဟုမိန့်တော်မူခဲ့ပါသည်။

ယုံကြည်သူသားသမီးများအတွက် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် ယုံကြည်ခြင်းနှင့် တလုံးတဝတည်း တည်ရှိခြင်းကို ဖော်ပြသည့် ထာဝရတည်သော မြင်နိုင်သော အရင်းအမြစ်လည်းဖြစ်ပါသည်။

ဂိုဏ်းချုပ်ဆရာတော် လည်ဆွဲသည် ဆရာတော်များ အကြား၌ ပိုမိုကြီးမားလေးနက်သည့်တာဝန်ဝတ္တရားများရှိခြင်းကို ဖော်ပြသည့် အမှတ်လက္ခဏာ တစ်ခုလည်း ဖြစ်ပါသည်။

ဂိုဏ်းချုပ်ဆရာတော် တစ်ပါးသည် အိမ်နီးချင်း ဂိုဏ်းအုပ်သာသနာများ အပေါ် ကြည့်ရှု စောင့်ရှောက်ပေးရမည့် တာဝန်ဝတ္တရားနှင့်အခွင့်အာဏာလည်း ရှိသည့် အကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန် သံအမတ် ဆရာတော်ကြီး ပေါလ် ချန် အင်နန်က မြွတ်ကြား တော်မူခဲ့ပါသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး လည်ဆွဲကို သိုးငယ်တစ်ကောင်၏ သိုးအမွှေးများမှ ရက်လုပ်ထားခြင်း ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်း၌ အသစ်ခန့်အပ်ခဲ့သည့် ဂိုဏ်းချုပ် ဆရာတော်များ ဖြစ်လာမည့် ဂိုဏ်းချုပ် ဆရာတော်သစ်များအားလုံးအတွက် ဇွန်လ (၂၉) ရက်၊ စိန်ပီတာနှင့် စိန်ပေါလ် ပွဲနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ကိုယ်တိုင် ထိုဂိုဏ်းချုပ်ဆရာတော် လည်ဆွဲများအား ကောင်းချီးပေးခဲ့ခြင်း ဖြစ်ပါသည်။

Photos News – Pinky MDY-OSC



မန္တလေး ဂိုဏ်းချုပ်သာသနာ လက်အောက်ရှိ ဂိုဏ်း အုပ် သာသနာများမှ ဆရာတော်များနှင့်အတူ





# ငြိမ်းချမ်းမေတ္တာ အသင်းကြီး၏ ၁၀ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ညီလာခံ

## Religions for Peace



ငြိမ်းချမ်းမေတ္တာ အဖွဲ့ကြီး ၁၀ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ညီလာခံကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၀ မှ ၂၃ ရက်အထိ ဂျာမနီနိုင်ငံ လင်းဒေါင်မြို့တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှ ကိုယ်စားလှယ် ယောက်ျား၊ မိန်းမ၊ လူငယ်၊ လူကြီး စုစုပေါင်း ၉၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံ ကက်သလစ် အသင်းတော်မှ ကာဒီနယ် ချားလ်စ်ဘို ပါဝင် တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။ ကာဒီနယ်ကြီးနှင့်အတူ ဖါသာရီ ဂျိုးဇက် မောင်ဝင်း တို့တက် ရောက်ခဲ့သည်။

အသင်းကြီးသည် ယခုနှစ်တွင်၄၉ နှစ် ရှိပြီ ဖြစ်သည်။ သက်တမ်းတလျှောက်တွင် ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် လူသားတိုင်း၏ ဂုဏ်သိက္ခာအတွက် အစဉ် ကြိုးပမ်းအားထုတ် လုပ်ဆောင်ခဲ့ကြသည်။ ဤ အသင်းကြီးသည် မြန်မာနိုင်ငံတွင် ဘာသာများအကြား သဟဇာတရှိရေး၊ ငြိမ်းချမ်းရေး နှင့် ရင်ကြားစေ့ရေးတို့အတွက်လည်း ပါဝင် လုပ်ဆောင်ပေးလျက်ရှိသည်။

၁၀ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ညီလာခံအပြီးတွင် ညီလာခံ၏ ရလဒ်အဖြစ် ဩဂုတ် ၂၃ ရက်နေ့စွဲဖြင့် ကြေငြာစာတမ်း တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာစာတမ်းတွင် ဘာသာရေးကို အမှန်းတရားနှင့် အကြမ်းဖက်မှုအတွက် အသုံးပြုနေခြင်းများရှိနေသောကြောင့် ဝမ်းနည်း ကြေကွဲရကြောင်းထုတ်ဖော်ထားသည်။ မည်မျှပင် ခက်ခဲ ကြမ်းတမ်းနေပါစေ ငြိမ်းချမ်းရေးနှင့် လူသားတိုင်း ရသင့်ရထိုက်သော အခွင့်အရေးများ၊ ဂုဏ်သိက္ခာများအတွက် ဆက်လက် အရေးဆိုပေးရေးအတွက် ကတိကဝတ်ပြုထားသည်။ ယနေ့ကမ္ဘာတွင် ဖြစ်နေသော လက်နက်မှု အပြိုင်အဆိုင် တပ်ဆင်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်စီးခြင်း၊ သယံဇာတများကို လက်ဝါးကြီး အုပ်အမြတ်ထုတ်ခြင်း၊ မိမိတို့၏ နိုင်ငံရေး နှင့် စီးပွားရေး အမြတ်ထုတ်လိုခြင်းအတွက် အမှန်တရားကိုဖုံးကွယ်ခြင်း၊ သတင်းမှားများထုတ်ပြန်ခြင်း တို့ကို ဝမ်းနည်းဘွယ် မြင်တွေ့နေရကြောင်း နိဒါန်းတွင် ဖော်ပြထားသည်။

ထို ကြေငြာ စာတမ်းတွင် အသင်းကြီး အနေနှင့် ရှေ့ဆက် လုပ်ဆောင်မည့်

လုပ်ငန်းစဉ်သုံးရပ်ကို ချမှတ်ထားသည်။ ကျွန်ုပ်တို့၏ အနာဂတ်ကို စောင့်ရှောက်ခြင်းအဖြစ် ကောင်းမြတ်ခြင်းကို အတူ မျှဝေရေး ဖြစ်သည်။ လူတိုင်း၏ လွတ်လပ်မှုကို လေးစားကာ လူတိုင်းသည် တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် တာဝန်ရှိကြသည်ကို အသိအမှတ်ပြုကြရမည်။ ထိုတာဝန်ကို အကောင်အထည် ဖော်နိုင်ရန်

၁။ အကြမ်းဖက်သော ပဋိပက္ခများအား ကြိုတင် ကာကွယ်ခြင်းနှင့် အသွင်ပြောင်း

ပေးခြင်း၊  
၂။ တရားမျှတပြီး သဟဇာတရှိသော လူ့ အသိုင်းအဝိုင်း အာ မြှင့်တင်ခြင်း။

၃။ ရေရှည် တည်တံ့သော လူသားထု ဘက်စုံ ဖွံ့ဖြိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်အား ထိန်းသိမ်း စောင့်ရှောက်ခြင်း စသည်တို့ ပြုလုပ်မည်။

ဤ ရည်ရွယ်ချက်များ အကောင်အထည် ဖော်နိုင်ရေးအတွက် လုပ်ဆောင်မည့် လှုပ်ရှားမှုများကိုလည်း ချမှတ်ခဲ့သည်။

ကမ္ဘာမြေ ငြိမ်းချမ်း သာယာရေးအတွက် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၏ ကြိုးပမ်းမှုများသည် ထိုက်သင့်သော ရလဒ်များ ရရှိနေသည်ကို တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံတွင် လည်း အဖွဲ့၏ ကြိုးပမ်း လုပ်ဆောင်မှုမှာ ၂ ကြိမ်တိုင်ခဲ့ပြီ။ ထိုအလုပ်ရုံ ဆွေးနွေးပွဲများတွင် ဘာ သာတစ်ခုနှင့်တခု အကြား ရန်လို မုန်းတီး ခြင်းများကို ဖယ်ရှားကာ သဟဇာတ ရှိရေး အတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။

CBCM-OSC



## မော်လမြိုင်၊ ထားဝယ် နှင့် မြိတ် ခရစ်ယာန်များ (၁၈) ကြိမ်မြောက် မိတ်သဟာရတွေ့ဆုံခြင်း

မော်လမြိုင်၊ ထားဝယ် နှင့် မြိတ် ကက်သလစ် နှင့် နှစ်ခြင်းခရစ်ယာန်များ (၁၈) ကြိမ်မြောက် မိတ်သဟာရတွေ့ဆုံခြင်းသည် ၂၀၁၉ ဩဂုတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ ထိ ထားဝယ်မြို့ ကရင်နှစ်ခြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဤမိတ်သဟာရတွေ့ဆုံခြင်း၏ ဆောင်ပုဒ်သည် "သင်တို့သည် ငါချစ်သည့်နည်းတူ သင်တို့ အချင်းချင်းချစ်ကြလော့" ယောဟန် ၁၅:၁၂ ဖြစ်ပါသည်။

တွေ့ဆုံခြင်းတွင် အတူတကွ သမ္မာကျမ်းစာလေ့လာသင်ယူခြင်း၊ သာသနာနယ်များတွင် ဖြစ်နေသော လူမှုရေးရာ အခက်အခဲ ပြဿနာများ ဝေမျှ အဖြေရှာပြီး ခရစ်ယာန်အချင်းချင်း အတူလက်တွဲ ကူညီလုပ်ဆောင်မည့် အကြောင်းပြောဆိုဆွေးနွေးခြင်းတို့ ပါဝင်ပါသည်။

ဤမိတ်သဟာရတွေ့ဆုံခြင်းတွင် စုစုပေါင်း (၈၀)ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။ Christian Fellowship ၏ ရည်ရွယ်ချက်သည် ခရစ်ယာန်အချင်းချင်းပိုမိုရင်းနှီးကာ ဘာသာရေး၊ လူမှုရေးများတွင် ပါဝင် လုပ်ဆောင်ခြင်းဖြင့် အေးချမ်းသော နေရာဒေသများဖြစ်လာ



စေရန် အတူတူလက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

Mawlamyine - OSC

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး



# ဟားခါးမြို့၊ St. Joseph's Cathedral ၌ မိဘပွဲနေ့ကျင်းပခြင်း

ဟားခါးမြို့၊ စိန့်ဂျိုးဇက် ကယ်သီ ဩယ် ကက်သလစ် လူငယ်မောင်မယ်များ ဦးဆောင်၍ သက်ကြီးရွယ်အိုများအတွက် မစ္စားတရားတောင်းခံပေးခြင်းနှင့်ကန်တော့ ပွဲကို ဇူလိုင်လ ၂၈ ရက်၊ တနင်္ဂနွေနေ့တွင် ဟားခါးမြို့၊ St. Joseph's Cathedral ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မိဘများ အတွက် ရည်စူးသော မစ္စားတရားကို နံနက် ၁၀:၀၀ နာရီအချိန် တွင်ကယ်သီဩယ်လက်ထောက်ဘုန်းတော်ကြီး Fr. David Kap Cin Mangနှင့် ဘုန်းတော်ကြီး (၄)ပါးတို့မှပူဇော်ပြီး ဘာသာဝင်ပေါင်း(၆၀၀)ကျော်တို့က ပါဝင်ဆုတောင်းကြပါသည်။ မစ္စားတရားအတွင်း Fr. Joseph Ro Nei Thang မှ ဩဝါဒပေးရာတွင် "ယနေ့ မိဘများပွဲနေ့တွင် သားသမီးများ၊ အုပ်ထိန်းသူမိဘများ၊ ဆရာသမားများထံမှ တစ်ဆင့် ဘုရားသခင်၏ကောင်းချီးမင်္ဂလာ အပြည့်အဝခံစားရရှိရန်အတွက် ကျေးဇူးရှင် မိဘများအပေါ်မှားမိ၊ ပြုမိခဲ့သမျှသောအပြစ်များအားလုံးကို နှလုံးအကြွင်းမဲ့ဝန်ချတောင်းပန်ပြီး ကောင်းချီးတောင်းခံရမည့်နေ့ ဖြစ်သလို မိဘများကလည်း သားသမီးများ၏အပြစ်၊ ပြုမိခဲ့သောအမှားများကို ခွင့်လွှတ်ပြီး ကောင်းချီးပေး ဆုတောင်းပေးရမည့်နေ့ဖြစ်ပါသည်။ သေလွန်ပြီးသော မိဘများ၏ ဝိညာဉ်များအတွက် သော်လည်းကောင်း၊

ဝိညာဉ်ရေး၏ဖခင်၊ မိခင်များဖြစ်ကြသော ရဟန်းဘုန်းတော်ကြီးများ၊ သီလရှင်များ၊ မေ့ဆရာများအတွက်ပါ ဆုတောင်းပေးရမည့်နေ့လည်း ဖြစ်ပါသည်။ ထို့ကြောင့် မိဘများသည် မိကောင်း၊ ဖကောင်းပီသသော မိဘများဖြစ်ရန်နှင့် သား၊ သမီးများကလည်း နောင်အနာဂတ်၏ အားကိုးအားထားရသော၊ လိမ္မာရေးခြားရှိသည့်သားသမီးကောင်းများဖြစ်ကြရန်အတွက် ဘုရားသခင်ထံ စိတ်နှလုံးအကြွင်းမဲ့ အပ်နှံပူဇော်ပြီး အဆက်မပြတ်ဆုတောင်းကြရန် တိုက်တွန်းကြောင်း" ထည့်သွင်းဟောကြားခဲ့ပါသည်။

မစ္စားတရားအပြီးတွင် မိဘတစ်ဦးမှကွယ်လွန်ပြီးကြသော မိဘများအတွက် ရည်ရွယ်၍လှူဒါန်းထားသော အချို့ရည်နှင့် မုန့်များကိုအတူတကွ သုံးဆောင်ကြပြီးလူငယ်မောင်မယ်များမှ စီစဉ်ညှော်ခံကျွေးမွေးသော နေ့လည်စာကို မစ္စားတရားတွင်ပါဝင်သူအားလုံးတို့က အတူတကွ စားသုံးခဲ့ကြပါသည်။ နေ့လည်စာသုံးဆောင်၍ အပြီးတွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် ရဟန်းသီလရှင်များအား လက်ဆောင်ပစ္စည်းများဖြင့် ပူဇော်ခြင်း၊ တေးသီချင်းနှင့်အကများဖြင့် ဂါဝရပြုခြင်း၊ ပြဇာတ်တိုများဖြင့် ဂုဏ်ပြုခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ကြပါသည်။ ပူဇော်ခြင်းခံရသူ အဖွားအိုတစ်ဦးမှ သက်ကြီးရွယ်အိုများ ကိုယ်စား



ပြောကြားရာတွင် "ကျွန်မတို့ငယ်ရွယ်ဘဝက ဤကဲ့သို့သောမိဘများပွဲနေ့ကိုကျင်းပ၍ သက်ကြီးရွယ်အိုများကန်တော့ခြင်းကိုမကြုံခဲ့ဖူးကြောင်း၊ ယနေ့တွင် ကန်တော့ခြင်းခံရသဖြင့် အတိုင်းမသိဝမ်းသာ အားရကျေနပ်မိကြောင်း သားသားမီးမီးတို့အားလုံးဘဝသာယာဖြောင့်ဖြူးခြင်း၊ တိုးတက်အောင်မြင်ခြင်းနှင့် ကိုယ်စိတ်နှလုံးကျန်းမာခြင်း ဆုကျေးဇူးများ ခံစားနိုင်ကြရန် ဆုတောင်းပေးပါကြောင်း" ပြောကြားပါသည်။ ထိုအခမ်းအနားနှင့် တစ်ဆက်တည်း ၂၀၁၈-၂၀၁၉၊ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ကြသော ဘာသာဝင်

ကျောင်းသား/သူ (၁၅) ယောက်တို့အား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်းကိုလည်းပြုလုပ်ခဲ့ပါသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ကျောင်းသား/သူများတွင် တစ်ဘာသာဂုဏ်ထူးရှင် (၂)ဦး ပါဝင်ပါသည်။

အခမ်းအနားကို ညနေ ၅:၀၀ နာရီအချိန်တွင် ဘုန်းတော်ကြီး (၂)ပါးမှ ကောင်းချီးပေးခြင်းဖြင့်ပြီးဆုံးခဲ့ပါသည်။

နော်ဘတ်ကျော်လင်း

# မယ်တော်မာရီယား မိုးကောင်းကင်ပင့်ဆောင်ခံရခြင်းပွဲကျင်းပ



၂၀၁၉ ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်၊ တနင်္ဂနွေနေ့တွင် ကျရောက်သော "မယ်တော်မာရီယား မိုးကောင်းကင်ပင့်ဆောင်ခံရခြင်းပွဲ" ကို ဟားခါးမြို့၊စိန့်ဂျိုးဇက်ကယ်သီ ဩယ်၌ နံနက် ၉:၃၀ နာရီ အချိန်တွင်ဘုန်းတော်ကြီး(၃)ပါးတို့မှ မစ္စားတရားပူဇော်ခြင်းဖြင့် စတင်ကျင်းပပါသည်။ ပွဲတော်ကို ကယ်သီဩယ် မိခင်အဖွဲ့၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

ဟားခါးကယ်သီဩယ်လက်ထောက်ကျောင်းထိုင်ဘုန်းတော်ကြီး Fr.David Kap Cin Mang မှ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် "ယနေ့တွင်ကျရောက်သော မယ်တော် မာရီယား မိုးကောင်းကင်ပင့်ဆောင်ခံရခြင်းပွဲသို့ ဘာသာဝင်များ ဘုရားကျောင်း

ပြည့်လှုံအောင် တက်ရောက်လာနိုင်ကြသည့်အတွက် ဝမ်းသာကြောင်း၊ အခြားသော တိုင်းနိုင်ငံများတွင် ဤပွဲကို ဩဂုတ်လ(၁၅)ရက်တွင် ကျင်းပလေ့ရှိကြကြောင်း၊ သို့သော်မြန်မာနိုင်ငံတွင် အသင်းတော်က ဩဂုတ်လ(၁၉)ရက်တွင် ကျင်းပရန်သတ်မှတ်ပေးသည့်အတိုင်း ယနေ့တွင် ကျင်းပခြင်းဖြစ်ကြောင်း၊ မယ်တော်၏အသက်တာကို အတုယူပြီး အသက်ရှင်နိုင်ကြရန်သာသာဝင်များအားလုံး ဤမစ္စားတရားတွင်ဆုတောင်းခွန်အား ယူကြရမည်ဖြစ်ကြောင်း" မိန့်ကြားပါသည်။

မစ္စားတရား၌ Fr. Lucas Tha Ling Sum မှ ဩဝါဒပေးရာတွင် "ကောင်းကင်တမန်တော်က...မာရီယားအားသင်၏ဝမ်း၌

ပဋိသန္ဓေစွဲ၍ သားယောကျာ်းကိုဖွားမြင်လိမ့်မည်၊ သူ၏အမည်ကား ယေရူးဟုမည်ခေါ်ရမည်ဟုအမိန့်တော်ပြန်သည်ကို မာရီယားကကျွန်မသည် ထာဝရဘုရားသခင်၏အစေခံဖြစ်ပါ၏။ သင်၏စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ"ဟု ဝန်ခံနိုင်ခြင်းသည် မယ်တော်၏ ပထမဆုံးသောခေါ်တော်မူခြင်းဖြစ်၍ ဘာသာဝင်များ၏ ပထမဆုံးသောခေါ်တော်မူခြင်းမှာ ဆေးကြောခြင်းမင်္ဂလာယူခဲ့သည့်နေ့ပင်ဖြစ်ပါသည်။ မာရီယားသည် အမိန့်တော်အတိုင်းနာခံပြီး သခင်ယေရူးကို ဖွားမြင်သော် မကြာမီစိန်ခေါ်မှုကြီးတစ်ခုကို ရင်ဆိုင်ရပြန်သည်။ ၎င်းမှာ ကောင်းကင်တမန်တော်သည် ဂျိုးဇက်အား အိပ်မက်၌ ထင်ရှားပြ၍သူ့အား ထလော့၊ သူငယ်တော်နှင့် သူ၏မယ်တော်ကိုခေါ်ဆောင်ပြီးလျှင် အီဂျစ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်လော့၊ နောက်တစ်ခါ ဝါပြောဆိုမည့် အချိန်တိုင်အောင် ထိုအရပ်တွင် နေထိုင်လော့၊ အကြောင်းမူကား ဟေရုတ်မင်းကြီးသည် သူငယ်တော်ကိုသတ်ရန်ရှာဖွေလိမ့်မည်ဟု မိန့်ဆို၏။ ထိုအခါဂျိုးဇက်သည်လည်းထ၍ သူငယ်တော်နှင့် သူ၏ မယ်တော်ကိုခေါ်ဆောင်ကာ ညတွင်းချင်းပင်အီဂျစ်ပြည်သို့ ထွက်ခွာသွားပြီး ဟေရုတ်မင်းကြီး အနိစ္စရောက်သည့်တိုင်အောင် ထိုအရပ်၌နေထိုင်လေ၏။ ဤသို့အားဖြင့် မယ်တော်မာရီယားသည်လည်း ဂျိုးဇက်၏ဦးဆောင်မှုကို

လုံးဝငြင်းဆိုမှုမရှိနာခံကာ စိန်ခေါ်မှုကြီးကို အနိုင်ယူပြီး ကယ်တင်ခြင်းလမ်းစဉ်၏ခေါ်တော်မူခြင်းတွင် ပထမဆုံးပါဝင်နိုင်သူဖြစ်ခဲ့ပါသည်။

ထိုနည်းတူစွာပင် ဘာသာဝင်မိခင်ဖခင်များနှင့် ဆေးကြောခြင်းခံပြီးသူ (ခေါ်တော်မူခြင်းခံရသူ) အားလုံးတို့သည်လည်း စိန်ခေါ်မှုပေါင်းများစွာ ကြုံတွေ့နေရသည်မှာအမှန်ပင်ဖြစ်ရာ အထူးသဖြင့် ယနေ့လူငယ်မောင်မယ်များ ကြုံတွေ့နေရသော စိန်ခေါ်မှုကြီးတစ်ခုမှာ အိမ်ထောင်ရေး စတင်တည်ထောင်တော့မည့် အချိန်တွင်ပင်ဖြစ်ပါသည်။ ဘာသာတူအချင်းချင်း လက်ထပ်ရမည့် အရေးတွင် ပြဿနာမရှိကြသော်လည်း ဘာသာခြား/ကွဲနှင့် လက်ထပ်ရမည့် အချိန်အခါမျိုးတွင် ပြဿနာကြီး ကြုံတွေ့ရတတ်သည်ကို တွေ့ရမှာဖြစ်သည်။ ဤသို့ လိုအချိန်မျိုးတွင် မယ်တော်မာရီယားကဲ့သို့ "သင်၏စကားအတိုင်း ကျွန်မ၌ဖြစ်ပါစေ" (လုကာ ၁:၃၈) ဟု ဝန်ခံနိုင်သူများဖြစ်ရန် မယ်တော်၏ အသက်တာကို စံနမူနာယူကြဖို့ တိုက်တွန်းကြောင်း ဘုန်းတော်ကြီးက ဟောကြားပါသည်။

မစ္စားတရားတွင် ဘာသာဝင် (၈၀၀) ကျော် ပါဝင်ခဲ့ပါသည်။

နော်ဘတ်ကျော်လင်း



### ရဟန်းတော်များ လစဉ်ဝတ်စောင့်ခြင်း

ပုသိမ် ကက်သလစ်ဂိုဏ်းအုပ်သာ သနာမှ သြဂုတ်လ၏ လစဉ်ဝတ်စောင့်ခြင်းကို ဟင်္သာတရုံ၊ မြောင်းမြနှင့် ပုသိမ်တို့မှ အသီးသီးပြုလုပ်ကြပါသည်။ ဟင်္သာတရုံမှ လစဉ်ဝတ်စောင့်ခြင်းကို ဇောင်းတန်းသာ သနာတွင် ၂၀၁၉ သြဂုတ်လ (၆) ရက်တွင် ပြုလုပ်ကာ Fr. Saw San Win မှ preacher အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ မြောင်းမြရုံ လစဉ်ဝတ်စောင့်ခြင်းကို သရက်ချောင်းသာ သနာ မေတ္တာကုန်းတွင် ၂၀၁၉ သြဂုတ်လ (၇) ရက်တွင် ပြုလုပ်ကာ Fr. Henry Sein



Ko Ko မှ preacher အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ပုသိမ်ရုံ ရဟန်းတော်များ၏ လစဉ်ဝတ်စောင့်ခြင်းကို ပုသိမ်မြို့၊ စိန်ပီတယ် ကယ်သီဒြယ်တွင် ၂၀၁၉ သြဂုတ်လ (၇)



ရက်တွင် ပြုလုပ်ကာ Preacher အဖြစ် Fr. Florence Aung Kyaw Oo မှ ဆောင်ရွက်ခဲ့ပါသည်။ လစဉ်ဝတ်စောင့်ခြင်းတွင် ရဟန်းတော်များသည် အတူတကွ စိပ်ပုတီးစိပ်



ခြင်း၊ မစ္စားတရားပူဇော်ခြင်း၊ မေတ္တာရွတ်ဆိုခြင်း၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းတို့ကို ပြုလုပ်ကာ ဝိညာဉ်အားဆေး ယူခဲ့ကြပါသည်။ Pathein OSC

### သမ္မာကျမ်းစာအခြေခံ၍ ဘုရားစကားသင်ကြားခြင်းဆရာဖြစ်သင်တန်း



ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာ၊ မရမ်းချောင်း၌ သြဂုတ်လ ၅ ရက်နေ့မှ ၉ ရက်နေ့ထိ သမ္မာကျမ်းစာအခြေခံ၍ ဘုရားစကားသင်ကြားခြင်းဆရာဖြစ်သင်တန်းကို အောင်မြင်စွာဖြင့် ပြုလုပ်ခဲ့ပါသည်။ ဤသင်တန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ သမ္မာကျမ်းစာ တာဝန်ခံ Fr. Bosco Saw Lar Htoo

နှင့်အဖွဲ့မှ ပို့ချခဲ့ပါသည်။ ဤသင်တန်းတွင် တက်ရောက်လာကြသောသူများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သူတော်စင်ဂိုဏ်း ၉ ဂိုဏ်းမှ ဘရာသာရုံ၊ စစ္စတာရုံ ၄၈ ပါး တက်ရောက်ခဲ့ပါသည်။ သူတော်စင်ဂိုဏ်းများမှာ SFX Sister ဂိုဏ်းမှ ၁၆ ပါး၊ Sisters of St. John Paul II ဂိုဏ်းမှ ၂ ပါး၊ Sisters of St. Paul ဂိုဏ်းမှ ၄ ပါး၊ Sisters of Charity ဂိုဏ်းမှ ၇ ပါး၊ Little Way Sisters ဂိုဏ်းမှ ၄ ပါး၊ Sisters of Reparation ဂိုဏ်းမှ ၇ ပါး၊ Sisters of St. Aloysius ဂိုဏ်းမှ ၅ ပါး၊ Sisters of Servite ဂိုဏ်းမှ ၁ ပါး၊ SFX Brother ဂိုဏ်းမှ ၂ ပါး အသီးသီး တက်ရောက်ခဲ့ပါသည်။

သင်တန်းကိုပို့ချခြင်း၏ ရည်ရွယ်ချက်မှာ ကလေးငယ်များ သမ္မာကျမ်းစာကို သိပြီး သမ္မာကျမ်းစာ ထဲမှာရှိသော ဘုရားရဲ့သွန်သင်ချက်များကို သိရှိရအောင် အဓိကအားဖြင့် ပုံဥပမာများကို နားလည်ပြီး သူတို့ဘဝမှာ ကျင့်ကြံနိုင်ရအောင်၊ သမ္မာကျမ်းစာနဲ့ ဘုရားစကား ဘယ်လိုသင်မလဲ ဆိုတဲ့နည်းလမ်းဖြင့် သင်ကြားခြင်း၊ သမ္မာကျမ်းစာကို ပုံပြင်အားဖြင့်ပြောခြင်း၊ သရုပ်ဖော်ခြင်း၊ movie နဲ့ လက်တွေ့လုပ်ပြခြင်း၊ ကျမ်းစာ သီချင်းတွေနဲ့ ဆိုခြင်း ကခြင်းများ လက်တွေ့ပြုလုပ်ခြင်း စသော နည်းလမ်းများဖြင့် ဘုရားစကား သင်ကြားနိုင်ရအောင်၊ သင်တန်း၏ နည်းစနစ်ကလဲ လက်ရှိအနေအထားနဲ့ ကိုက်ညီပြီး ကလေးငယ်များကိုယ်တိုင်ပိုင်သော စနစ်ဖြစ်ကြောင်း ကျမ်းစာတာဝန်ခံ Fr. Bosco Saw Lar Htoo မှ ပြောကြားခဲ့ပါသည်။ သင်တန်း၏ နောက်ဆုံးနေ့တွင် တက်ရောက်သူအားလုံးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ OSC Pathein

### မိဘများအားဂုဏ်ပြုပွဲကျင်းပ

ပုသိမ် ကက်သလစ်သာသနာ၊ ပုသိမ်မြို့၊ စိန်ပီတယ် ဘုရားကျောင်းတွင် ၂၀၁၉ ဇူလိုင်လ (၂၈) ရက်နေ့၌ မိဘများပွဲနေ့ ကျင်းပပါသည်။ ထိုနေ့နံနက်မစ္စားတရားတော်မြတ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် တကွရဟန်းတော် (၂) ပါးတို့မှ တင်ပူဇော်ပေးခဲ့ပါသည်။ မစ္စားတရားတော်မြတ်အတွင်း၌ မိဘများအားအထူးဆုတောင်းပေးခြင်း၊ မိဘများမှကျမ်းစာဖတ်ရုံခြင်း၊ ဆက်ကပ်ပူဇော်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ မစ္စားအပြီး နံနက် (၉) နာရီ၌ ဂုဏ်ပြုပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဦးစွာဘုန်းတော်ကြီး ဂျက်စတင်းမင်းသစ်လွင် မှ အဖွင့်ဆုတောင်းမေတ္တာဖြင့် စတင်ပေး၍ ကျောင်းထိုင် ဘုန်းတော်ကြီး ဖိလစ်စိုးဝင်းမှ သြဝါဒမြွက်ကြားပါသည်။ ထို့နောက် မိဘများအား ကက်သလစ်လူ

ငယ်များမှ ဂုဏ်ပြုတေးသံသာများဖြင့် ဂုဏ်ပြုခဲ့ကြပါသည်။ ဆက်လက်၍ မိဘများအား လက်အုပ်ချီမိုး ကန်တော့ခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ပါသည်။ မိဘများကိုယ်စား မန်းဖလောရင်းကဆုံးမစကား ပြောကြားပေးပြီး သား၊သမီးများကိုယ်စား မလူလိုင်မိုးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသွားပါသည်။ ကျောင်းထိုင်ဘုန်းတော်ကြီး ဖိလစ် စိုးဝင်းမှ အပိတ် ဆုတောင်းမေတ္တာဖြင့် အဆုံးသတ်၍ ဘုန်းတော်ကြီး၏ ကောင်းချီးတော်ကို ခံယူကြပြီး အခမ်းအနားကို နံနက် (၁၁) နာရီတွင် ရုပ်သိမ်းခဲ့ကြပါသည်။ မိဘများပွဲသို့ ဘာသာဝင် ညီအစ်ကိုမောင်နှမ စုစုပေါင်း (၇၀၀) ဦးခန့် တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါသည်။ နန့်ဂျူလိုင်အေး (ပုသိမ်)





# နှစ်(၅၀)ပြည့် ရွှေရတုဂျူဘီလီပွဲနှင့် ဦးပဉ္စင်းကြီး သိက္ခာတင်အခမ်းအနားကျင်းပ



ဝါတော် (၅၀) ပြည့် ရွှေရတုဂျူဘီလီရင် Archbishop Matthias U Shwe (ငြိမ်း) နှင့် ဘုန်းတော်ကြီး Fr. Paulo lo တို့အား ဂုဏ်ပြုဂျူဘီလီမိန့်ကို ၂၀၁၉ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့ နံနက်(၈:၀၀) နာရီ အချိန်၌ စိန်ဂျိုးဇက်ဗဟိုဘုရားကျောင်း တွင်ကျင်းပကြပါသည်။

မိန့်တွင် Archbishop Matthias U Shwe (ငြိမ်း)ဦးဆောင်ပြီး Archbishop Basilio Athai Archbishop နီကောလပ်စ် မန်းထန် (ငြိမ်း) Bishop ပီတာလတ် (ဖယ်ခုံ

ဂိုဏ်းအုပ်သာသနာ)တို့နှင့်အတူ ဘုန်းတော်ကြီးများ သီလရှင်များ၊ ဘရာသာရ်များ ရပ်နီးရပ်ဝေးဧည့်သည်များတောင်ကြီးမြို့ပေါ်ရှိ ဘာသာသူများ ပါဝင်ပူဇော် ကျင်းပကြပါသည်။

မိန့်တွင် ဘရာသာရ် (၃) ပါးအား Archbishop Basilio Athai က Deacon သိက္ခာတင်ပေးပါသည်။ Deacon သိက္ခာခံယူသော ဘရာသာရ် (၃) ပါးမှာ Bro. Petrus Phoo Too၊ Bro. Leone Mg Zil၊ Bro. Francis Aung Kyaw တို့ဖြစ်ပါသည်။

Deacon Petrus Phoo Too က Deacon သုံးပါးကိုယ်စား ကျေးဇူးတင်စကားပြောကြားသွားပါသည်။ Archbishop Basilio Athai မှ Deacon သစ် (၃) ပါးအား တာဝန်ပေး စေလွှတ်ခြင်းကို ကြေငြာပါသည်။

၎င်းနောက် ရွှေရတုဂျူဘီလီရင် ဂုဏ်ပြုခြင်းအစီအစဉ်ကိုပြုလုပ်ရာ ရွှေရတုဂျူဘီလီရင် Archbishop Matthias U Shwe (ငြိမ်း)နှင့် ဘုန်းတော်ကြီး Fr. Paulo lo တို့က ဖားစည်အား (၂၅) ချက်စီ တီးခတ်

ပါသည်။

ရွှေရတု ဂျူဘီလီကိတ်အား Fr. Paulo lo က ဆုတောင်းကောင်းချီးပေးကာ ဂျူဘီလီရင်နှစ်ဦးအား ဘင်ခရာအဖွဲ့မှ တီးမှုတ်ဂုဏ်ပြုပြီး ဘာသာဝင်များအားလုံးက တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုကြပါသည်။ ဆရာတော်ကြီးများထံမှကောင်းချီးမင်္ဂလာခံယူပြီး ရွှေရတု ဂျူဘီလီမိန့်နှင့် Deacon သိက္ခာတင်ခြင်းကိုနံနက် (၁၀:၀၀) နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ ပါသည်။

U Sai Sheng

## ထူးချွန်ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်



ပုသိမ် ကက်သလစ်သာသနာ၊ ကက်သလစ် ဆရာ၊ ဆရာမများအသင်းမှ ပုသိမ် ကက်သလစ်သာသနာတွင်းရှိ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများအားဂုဏ်ပြုချီးမြှင့်ပွဲကို ၂၈.၇.၂၀၁၉ နေ့၌ မိဘများပွဲနေ့နှင့်အတူ ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားတွင် (၂) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၃) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၀) ဦးတို့အား ပုသိမ်ကျောင်းထိုင် ဘုန်းတော်ကြီး ဖိလစ် စိုးဝင်း မှ ဆုများ ချီးမြှင့်ပေးပါသည်။ ဘုန်းတော်ကြီးမှ ကျောင်းသား၊ ကျောင်းသူများအား ဆုံးမဩဝါဒ မြွက်ကြား ပေးပြီး (၂) ဘာသာ ဂုဏ်ထူးရှင် မောင်စိုးမြတ်မင်း (အ.ထ.က-၆) မှ ကျေးဇူးတင် စကားပြော ကြားပါသည်။ ယခုနှစ်တွင် အောင်မြင်သူ စုစုပေါင်း (၃၆) ဦးဖြစ်ပါသည်။

နန်ဂျူလိုင်အေး (ပုသိမ်)

## ဝေလန်ဂနီ(ကျန်းမာခြင်း) သခင်မ နိုဗီနား ပထမရက် အလံတင်ခြင်းနှင့် မိစ္ဆာတရားတော်မြတ်

ဝေလန်ဂနီ (ကျန်းမာခြင်း) သခင်မ နိုဗီနား အလံတင်ခြင်းအခမ်းအနားကို ဩဂုတ်လ ၂၉ ရက် ညနေ ၄ နာရီ ၃၀ အချိန်တွင် ပုသိမ်မြို့ စိန်ပီတယ် ဘုရားကျောင်း၌ ကျောင်းထိုင်ဘုန်းတော်ကြီး မိသာရ် ဖဲလစ်စိုးဝင်း ဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလံ တင်ခြင်းအခမ်းအနားပြီးဆုံးချိန် ညနေ ၅ နာရီတွင် အလံတင်ရာ မယ်တော်ဂူ ဝိမာန်မှ စိန်ပီ တယ် ဘုရားကျောင်းအတွင်းသို့ ပြန် လည်စီတန်း ဝင်ရောက်ကာ

မယ်တော် နိုးဗီ နား ပထမနေ့ အဖွင့်မိစ္ဆာတရားတော်မြတ်ကိုဆက်လက်ပူဇော်ခဲ့ကြပါသည်။ မိစ္ဆာတရားတော် မြတ်အပြီးတွင် ကျန်းမာခြင်း မယ်တော် ထမင်းဟင်း စတုဒီသာကို အလှူရှင်များမှ ကျွေး မွေးလှူဒါန်း ခဲ့ကြပါသည်။

OSC(PATHEIN)





# တောင်ငူသာသနာ ၊ စိန်ပင်းဆင်းဒီပေါလ်လူငယ်များတွေ့ဆုံပွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်သစ်ပင်စိုက်ပျိုးခြင်း

တောင်ငူဂိုဏ်းအုပ်သာသနာ ၊ SS VP စိန်ပင်းဆင်းဒီပေါလ်အသင်း လူငယ်များ တွေ့ဆုံခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုသစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်တရပ်ကို ၂၀၁၉ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့ တနင်္ဂနွေနေ့ သံမိုးတောင်တိုက်နယ်၊သံမိုးတောင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ နံနက် ၉းဝနာရီတွင် ရဟန်းတော် (၅)ပါး ဖြစ်ကြသော Rev.Fr.ဆယ်ဗာစတီယန်သိန်းမောင်၊Rev.Fr.ဒါညေးလယ်အာရိုး၊Rev.Fr.စတာလင်ကျော်လွင်ဦး၊Rev.Fr.ဂျွန်ဇော်ဝမ်းနှင့်Rev.Fr.အာဘေးလယ်ကိုဖိုးတို့မှ မွှားတရားတော်မြတ်ကို ဦးဆောင်တင်ပူဇော်ပေးခဲ့ပြီး SSVP National ဥက္ကဋ္ဌ ဆရာဦးအယ်လ်ဖောင်းဖိုကျော်မင်း၊ National Youth Coordinator ဒေါ်ဘယ်ရောနီကာအိမွန်မြင့်မောင်တို့မှဝေမျှပို့ချပေးကာ ရန်ကုန် ဂိုဏ်းချုပ်သာသနာ SSVPဥက္ကဋ္ဌ ဆရာ ဦးစတီးပင်းဥာဏ်လင်းဦးနှင့် တောင်ငူဂိုဏ်းအုပ်သာသနာ SSVP ဥက္ကဋ္ဌ ဒေါ်နော်မန်းမေတို့မှ အပြည်ပြည်ဆိုင်ရာ လူငယ်များအတွက် ပုပ်ရဟန်းမင်းကြီးအား ပေးနိုးဆော်စာများ ဖတ်ကြားပေးခဲ့ကြပါသည်။ ၎င်းအစီအစဉ်ကို Sr.ဘက်နက်ဒက် မြတ်နင်းနွယ်မှ အဖွင့်ဆုတောင်းမေတ္တာဖြင့်ဦးဆောင်ပေးခြင်း၊ ရဟန်းတော်(၅)ပါးတို့မှ အားပေးအမှာစကားမြွက်ကြားခြင်းနှင့် ပို့ချချက်ကိုဆက်လက်ပြုလုပ်ခဲ့ပါသည်။ ညနေ ၄းဝ၀ နာရီအချိန်တွင် ဘုရားကျောင်းနှင့် မယ်တော်ဂူ ပတ်ဝန်းကျင်၌ နှစ်ရှည်ပင် (၁၃၀) ပင်စိုက်ပျိုးခဲ့ပြီး ကွန်ဖရင့်(၁၈)ခုမှ လူငယ်များနှင့်လေ့လာသူစုစုပေါင်း (၁၅၀) ဦးပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဒက်ဇူးမယ်(I.S.R)



ဆော်စာများ ဖတ်ကြားပေးခဲ့ကြပါသည်။ ၎င်းအစီအစဉ်ကို Sr.ဘက်နက်ဒက် မြတ်နင်းနွယ်မှ အဖွင့်ဆုတောင်းမေတ္တာဖြင့်ဦးဆောင်ပေးခြင်း၊ ရဟန်းတော်(၅)ပါးတို့မှ အားပေးအမှာစကားမြွက်ကြားခြင်းနှင့် ပို့ချချက်ကိုဆက်လက်ပြုလုပ်ခဲ့ပါသည်။ ညနေ ၄းဝ၀ နာရီအချိန်တွင် ဘုရားကျောင်းနှင့် မယ်တော်ဂူ ပတ်ဝန်းကျင်၌ နှစ်ရှည်ပင် (၁၃၀) ပင်စိုက်ပျိုးခဲ့ပြီး ကွန်ဖရင့်(၁၈)ခုမှ လူငယ်များနှင့်လေ့လာသူစုစုပေါင်း (၁၅၀) ဦးပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဒက်ဇူးမယ်(I.S.R)

## တောင်ငူသာသနာ ဘရာသာရ်(၅)ပါးမှဒီကင်သိက္ခာခံယူပွဲ

တောင်ငူ ဂိုဏ်းအုပ် သာသနာရှိ ဘရာသာရ်ငါးပါးတို့မှ ဒီကင်သိက္ခာခံယူခြင်းကို ၂၀၁၉ခုနှစ် ဩဂုတ်လ (၁၆) ရက်နေ့၊ သခင်ယေရှု့ရွှေလုံးတော် ကာသီဒြယ် ဘုရားကျောင်းတော်ကြီး၌ ဂိုဏ်းအုပ်ဆရာတော်ကြီး အိုက်ဇက်ဓာနလက်တော်မှ ဦးပဉ္စင်းကြီးသိက္ခာကို ယူခဲ့ကြပါသည်။ ၎င်းဒီကင်များမှာ ၁။ဒီကင် Yaw Hamအယ်ကွီး (မိုင်းလွန်တိုက်နယ်၊ လေလော်ဒေကျေးရွာ)၊၂။ ဒီကင် Lodovico သန်းမောင် (သောက်ရေပင်တိုက်နယ်၊ ခမာဒီဖိုလီကျေးရွာ)၊၃။ဒီကင်Abraham ငိန်းကိုရွှေ (မောင်

ဘလောက်တိုက်နယ်၊ အလယ်ချောင်းရွာ)၊၄။ ဒီကင် Giovanni အောင်ရဲလွင် (လိပ်သိုတိုက်နယ်၊အလယ်ချောင်းအောက်ကျေးရွာ)နှင့် ၅။ ဒီကင် Peter George (မောင် ဘလောက်တိုက်နယ်၊ မောင်ကျော်အောက်ကျေးရွာ)တို့ ဖြစ်ကြပါသည်။ ပွဲတော်တွင် ဆရာတော်ကြီးနှင့်အတူ ရဟန်းတော်(၄၉)ပါးနှင့် ပါဝင်တက်ရောက်သူလူဦးရေ(၈၀၀)ကျော်ရှိပါသည်။ ဒက်ဇူးမယ်(I.S.R.)



## တောင်ငူသာသနာ၊ ကက်သလစ် ကျန်းမာရေးကော်မရှင်လှုပ်ရှားမှု



တောင်ငူသာသနာ ၊ကက်သလစ် ကျန်းမာရေးကော်မရှင်အဖွဲ့မှ သာသနာအတွင်းတွင် ငှက်ပျောတောတိုက်နယ်ရှိလူနာများကို ၂၀၁၉ ခုနှစ် ဩဂုတ်လ (၁၁) ရက်နေ့ တနင်္ဂနွေနေ့ ဗဟန်းကျေးရွာ ကက်သလစ်မ္ဗောရုံ၌ ကျန်းမာရေး ပညာပေးကာကွယ်စောင့်ရှောက်ခြင်းနှင့် လူနာများတို့အားဆေးဝါးကုသပေးခဲ့ကြပါသည်။ ကျန်းမာရေးကော်မရှင် ဥက္ကဋ္ဌ Dr.ဒန်ဇန်နှင့် အတူ သီလရှင်များနှင့်သူနာပြုဆရာမများလိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး လူနာဦးရေ (၁၅၀)ဦး ဆေးဝါးကုသမှု ခံယူနိုင်ခဲ့ကြပါသည်။ ဒက်ဇူးမယ်(I.S.R.)



အစွန့်အဖျားမှ တော်ဝင်ဖြစ်ခြင်း ဆုံးသစ်ချက်

အာရှနိုင်ငံများနှင့် အာရှတိုက်သားများအပေါ် တားမြစ်သော ဆရာတော်၏ အနန္တ မေတ္တာတော်

ကာဒီနယ် ချားလ်စ်ဘို (ရန်ကုန် ကက်သလစ်ခရစ်ယာန် သာသနာပိုင် ဆရာတော်၊ မြန်မာနိုင်ငံ)

၁၅ ရက်၊ ဩဂုတ်လ၊ ၂၀၁၉

နိဒါန်း
ယေရှုခရစ်တော်သခင်သည် ကျွန်ုပ်တို့ မည်သို့ကျင့်ကြံရမည်၊ တစ်ပါးသူတို့အပေါ် မည်သို့ သော စိတ်ထားမျိုးရှိရမည်စသည်တို့ကို ရှင်မာ တေ ဦး ဧဝဂလိကျမ်းတွင် လှပရှင်းလင်းစွာ သွန်သင် ထားသည်။ ကိုယ်တော်ဘုရားရှင် မည်သို့ အမိန့် တော်ရှိသည်ကို ထောက်ရှုကြည့်ကြပါစို့။

"အကြောင်းမူကား ငါသည် ဆာလောင်သော အခါ သင်တို့သည် ငါ့အား စားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့အား သောက်ရေကို ပေးကြ၏။ ငါသည် သူစိမ်း ဧည့် သည် ဖြစ်သောအခါ သင်တို့သည် ငါ့အား ပျူငှာ စွာ ကြိုဆိုကြ၏။ ငါ့အပေါ် မရှိသောအခါ သင် တို့ သည် ငါ့ကို အဝတ်နှင့် လွှမ်းခြုံပေးကြ၏။ ငါသည် ဖျားနာသောအခါ သင်တို့သည် ငါ့ကို ကြည့် ရှုကြ၏။ ငါသည် ထောင်ထဲ၌ ရှိနေသော အခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့်တော် မူလိမ့်မည်။ ထိုအခါ ဖြောင့်မတ်သောသူတို့က အရှင်၊ ကိုယ်တော် ဆာလောင်နေသည်ကို မည် သည့် အခါ၌ အကျွန်ုပ်တို့ မြင်၍ ကိုယ်တော်ကို ကျွေးမွေးခဲ့ပါသနည်း။ သို့မဟုတ် ကိုယ်တော် ရေငတ်နေသည်ကို မည်သည့်အခါ၌မြင်၍ ကိုယ် တော်အား သောက်စရာကိုပေးခဲ့ပါသနည်း။ ထို အတူ ကိုယ်တော် ဧည့်သည်ဖြစ်သည်ကို မည် သည့်အခါ၌ အကျွန်ုပ်တို့မြင်၍ ကိုယ်တော်အား ပျူငှာစွာ ကြိုဆိုခဲ့ပါသနည်း။ သို့မဟုတ် ကိုယ် တော်၌ အဝတ်မရှိသည်ကို မည်သည့်အခါ၌ မြင် ရ၍ ကိုယ်တော်အား အဝတ်နှင့် လွှမ်းခြုံပေးခဲ့ပါ သနည်း။ ကိုယ်တော် ဖျားနာသည်ကို လည်း ကောင်း၊ ထောင်ထဲမှာ နေရသည်ကို လည်း ကောင်း မည်သည့်အခါ၌ အကျွန်ုပ်တို့မြင်ရ၍ အထံတော်သို့ လာရောက်ကြည့်ရှုကြပါသနည်း ဟု ပြန်လည်လျှောက်ထားကြလိမ့်မည်။ ထိုအခါ ဘုရင်က သင်တို့အားငါအမုန် ဆိုသည်ကား အ သိမ်ငယ်ဆုံးသော ဤငါ၏ ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုခဲ့ကြလျှင် ငါ့ကိုပင် ပြုစုကြ ပြီဟု သူတို့အား ပြန်ပြောတော်မူလိမ့်မည်။"

(မာတေးဦး ၂၅:၃၅-၄၀)

ယနေ့ မြန်မာနိုင်ငံတွင် ဆာလောင်ငတ် မွတ်သူ၊ အဝတ်အစား မရှိသူ၊ ဖျားနာသူ၊ အကျဉ်း ကျသူ အမြောက်အမြားပင် ရှိနေဆဲဖြစ်သည်။ အိုး အိမ် စွန့်ခွာရသူ၊ အိမ်ယာမဲ့နေသူ၊ လူကုန်ကူးခံရသူ၊ မူးယစ်ဆေးစွဲနေသူ၊ ကျွန်ုပ်ပြစ်ရသူ၊ မတရားပြုကျင့် ခံရသူ၊ နှိပ်စက်ညှဉ်းပန်းခံရသူ၊ မြေယာအ သိမ်းခံရ သူ၊ ဘိုးဘွားပိုင်မြေမှ နှင်ထုတ်ခံရသူ၊ သတ်ဖြတ် ခံရသူ၊ မတရားမှုကို နေ့စဉ်ကြုံတွေ့နေရသူ အ မြောက် အမြားပင် ရှိနေဆဲဖြစ်သည်။ ကျွန်ုပ်သည် ကက်သလစ်သာသနာတော်၏ သံဃာတော် တစ် ပါးအနေဖြင့်သော်လည်းကောင်း၊ ခရစ်တော်ဘုရား ရှင်၏ အမှုတော်ဆောင် အစေခံတစ်ဦး အနေဖြင့် သော်လည်းကောင်း တတ်အားသမျှ လိုအပ်သည့် နေရာတိုင်း၌ စိတ်နှလုံး တစ်လုံးတစ်ဝတည်းဖြင့် ကိုယ်တိုင်ကိုယ်ကျဖြစ်စေ၊ တစ်နည်းတစ်ဖုံ အား ဖြင့် ဖြစ်စေ၊ ဝိညာဉ်ရေးအရဖြစ်စေ ထိုသူတို့အား ကျွေးမွေးရန်၊ အဝတ်အစားဆင်ခြမ်းရန်၊ ဂရုစိုက် ရန်၊ သွားရောက်ကြည့်ရှုရန် တာဝန်ရှိပါသည်။ ထို ကဲ့သို့ ကရုဏာလုပ်ငန်းများကို လုပ်ဆောင်ရာ တွင် တရားမျှတမှုကိုပါ ရှာဖွေရန်လိုအပ်သည်။ ပုပ်ရ ဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ကလည်း "ကျွန်ုပ်တို့ ခံယူရရှိသည့် ဘုရားသခင်၏ စစ်မှန် သော မဟာကရုဏာတော်က တရားမျှတမှုကို ရှာ ဖွေရန် ကျွန်ုပ်တို့အား တောင်းဆိုနေပါ သည်။ ထို ကရုဏာတော်က ဆင်းရဲသားများအား နောက်တစ် ဖန် ဆင်းရဲခြင်း မရှိမည့်နည်းလမ်းကို ဖော်ဆောင်ရန် တောင်းဆိုထားပါသည်။"

ကျွန်ုပ်သည် နိုင်ငံရေးသမား မဟုတ်၊ ဘာသာရေးခေါင်းဆောင် တစ်ဦးသာ ဖြစ်ပါသည်။ ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆) (ငြိမ်း) က သူ၏ စာချွန်တော်ဖြစ်သော "ဘုရားသခင်သည် ချစ်ခြင်း မေတ္တာတော်အရှင် ဖြစ် တော်မူ၏" (Deus Caritas Est) တွင် "ကက်သလစ် သာသနာတော်သည် တရားမျှတသောလူမှုအသိုင်းအဝိုင်း ပေါ်ပေါက်လာ စေရန် နိုင်ငံရေးအခင်း အကျင်းဖြင့် လုပ်ဆောင်ခြင်း မရှိစေရ။ သာသနာတော်သည် နိုင်ငံ၏ နေရာ၌ အစားထိုး လုပ်ဆောင်၍မရနိုင်" ဟု ရေးသား တော် မူခဲ့သည်။ သို့ပင်သော်လည်း ၎င်းက ဆက်လက်၍ "တစ်ချိန်တည်းတွင် သာသနာတော်သည် တရား မျှတမှုအတွက် အတိုက်အခံမလုပ်ဘဲ မဆိုငံသကဲ့ သို့နေ၍ မရနိုင် ... အများကောင်းကျိုးအတွက် စိတ် နှလုံးကို ကြိုးစားဖွင့်လှစ်ပေးခြင်းအားဖြင့် တရား မျှတမှုကို ဖော်ဆောင်ခြင်းသည် ကက်သလစ် သာသနာတော် အလေးအနက်ထားသော အရာ ဖြစ်သည်" ဟု မိန့်ကြားခဲ့သည်။ ဗြိတိန်နိုင်ငံမှ ရာဘီ ဆရာ အကြီးအကဲဟောင်းတစ်ဦးဖြစ်သော Lord Sacks က ၎င်းရေးသားသော "ကျွန်ုပ်တို့ အတူ တကွ တည်ဆောက်သောအိမ်" စာအုပ်တွင် ဤသို့ ဆိုထားသည်။ "ဘာသာတရားဆိုတာ ဩတ္တပ္ပ စိတ်ကိုအသုံး ပြုခြင်းဖြစ်ပါတယ်။ နိုင်ငံရေးကတော့ အာဏာကို အသုံးပြုခြင်းဖြစ်ပါတယ်။ နိုင်ငံ တစ် နိုင်ငံမှာ ဘာသာတရားတစ်ခုထက် ပိုပြီးရှိနေရင် အဲဒီနိုင်ငံမှာ ယုံကြည်ရာဘာသာနဲ့ အာဏာကို ခွဲ ခြားထားဖို့ လိုပါလိမ့်မယ်။ ပရောဖက် တစ်ပါးဟာ အာဏာပိုင်ထံမှာ အမှန်တရားကို ပြောဆိုရပါတယ်။ သူဟာ အမှန်တရားပေါ်ပေါက်ဖို့ဆိုပြီး အာဏာ မသုံးတတ်ပါဘူး။ ပညာရှိဆိုရင် ဒီအချက်ကို ဘယ် တော့မှ မမေ့ရဘူးဆိုတာသိပါတယ်။"

ထိုအချက်ကို အခြေခံပြီးလျှင် ယနေ့ မြန်မာနိုင်ငံသားများကြုံတွေ့နေရ သော စိန်ခေါ်မှု များနှင့် ပတ်သက်၍ အထူးသဖြင့်လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းပြည်က ပြင်ဆင်မှုများ ပြုလုပ်နေသည့်အခါ ကက်သလစ် သာသနာ တော်၏ပုဂ္ဂိုလ်များကို ပြောဆိုရန် ကျွန်ုပ်ရေးသား နေခြင်းဖြစ်ပါသည်။ ကျွန်ုပ်ပြောဆိုရာတွင် မည် သည့်ဘက်ကိုမျှဘက် လိုက်ခြင်းမရှိဘဲ ငြိမ်းချမ်း ခြင်း၊ တရားမျှတခြင်း၊ ပြန်လည်သင့်မြတ်ခြင်း၊ လူ့ ဂုဏ်သိက္ခာနှင့် ချစ်ခြင်းမေတ္တာတို့ကိုသာ အလေး အနက်ထားပြောဆို ခြင်းဖြစ်ပါသည်။ (Deus Car itas Est) စာချွန်တော်တွင် ရေးထားသော စကား လုံးများ၏ အလင်းပေးမှုဖြင့် ဘုရားသခင်သည် ချစ် ခြင်းမေတ္တာ တော်အရှင် ဖြစ်တော်မူသည်ကို လည်း ကောင်း၊ ကက်သလစ်သာသနာတော်သည် ခရစ် တော်၏ဝိညာဉ်တော်က ဖြစ်ပေါ်စေသော ချစ်ခြင်း မေတ္တာအားဖြင့် နိုးကြားတက်ကြွလျက် ကြိုးစား လုပ်ဆောင်နေသည်ကိုလည်း ကောင်း၊ ကျွန်ုပ်အား လိုအပ်သူ၊ ကျွန်ုပ်တို့အိမ်ထောင်သူများသည် ကျွန်ုပ် နှင့် နီးစပ်သောသူဖြစ်သည် ကိုလည်းကောင်း နှလုံး သွင်းလျက် ယခုကဲ့သို့ရေး သားခြင်းဖြစ်ပါသည်။ မြန်မာပြည်သူပြည်သားတိုင်းသည် ကျွန်ုပ်၏ ညီ အစ်ကို၊ မောင်နှမများဖြစ်သည့်အလျောက် ကျွန်ုပ် နှေးထွေးပွင့်လင်းစွာ ပြောဆိုပါသည်။ ကျွန်ုပ်အား လိုအပ်သူ၊ ကျွန်ုပ် ကူညီနိုင်သူဟူသမျှကို အကူ အညီပေးရန် ကျွန်ုပ်အဆင်သင့်ရှိပါသည်။ ကျွန်ုပ် တို့နိုင်ငံအတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှု များကို ရပ်တန့်ရန် အတူတကွ လုပ်ဆောင်ကြပါစို့။ မည်သည့် လူမျိုးဖြစ်စေ၊ မည်သည့်ဘာသာတရား ဖြစ်စေ မြန်မာ့မြေပေါ်တွင်မွေးဖွားသော ယောက်ျား၊ မိန်းမများကို လူသားမျိုးနွယ် ညီအစ်ကိုမောင်နှမ များအဖြစ်လည်းကောင်း၊ ကျွန်ုပ်တို့၏ ပြည်သူ ပြည်သားချင်းအဖြစ် လည်းကောင်း သိမှတ် လက် ခံနိုင်သည့် မြန်မာနိုင်ငံတော်တစ်ရပ် ထူထောင်ရန်

အတူတကွ လုပ်ဆောင်ကြပါစို့။ ထိုအခြေအနေမျိုး ဖြစ်ပေါ်လာသည့်တိုင်အောင် ကျွန်ုပ်ကြိုးစားအား ထုတ်ပါမည် ဟုလည်း စိတ်ပိုင်းဖြတ်ထားပါ သည်။ လူမျိုးမရွေး၊ ဘာသာမရွေး ကျွန်ုပ်နှင့်အတူလက်တွဲ လုပ်ဆောင်မည့် ညီအစ်ကိုမောင်နှမများ အားလုံး ကိုလည်း ဖိတ်ခေါ်လိုပါသည်။

ရပိုင်ခွင့်များနှင့် တာဝန်များ

ကက်သလစ်သာသနာတော်၏ လူမှုရေး ဆိုင်ရာ သွန်သင်ချက်များအကြောင်း အနှစ်ချုပ် ဖော်ပြသည့် စာအုပ်တွင် "အမှန်တရား၊ လွတ် လပ်မှုနှင့် တရားမျှတမှု၏တန်ဖိုးများသည် နက်ရှိုင်း သော ချစ်ခြင်းမေတ္တာမှ မွေးဖွားလာပြီး တိုးတက် ဖွံ့ဖြိုးလာရ၏။ လူ့အသိုင်းအဝိုင်းအတွင်းရှိ လူသား ဘဝသည် အမှန် တရားအပေါ်တွင် အခြေခံထား လျှင် စနစ်တကျ ဖြစ်လာပြီး ကောင်းကျိုးဖြစ်ထွန်း စေကာ လူ့ဂုဏ်သိက္ခာ အတွက်လည်း အကျိုးပြု မည် ဖြစ်သည်။ ထို့အတူ လူတစ်ဦး၏ရပိုင်ခွင့်များကို လေးစားပြီး မိမိလုပ်ဆောင်ရမည့် တာဝန်ဝတ္တရား များကို သစ္စာရှိရှိ လုပ်ဆောင်ရှင်သန်ပါကလည်း အလားတူ အကျိုးခံစားရလိမ့်မည်။ အတ္တမဖက်ဘဲ တစ်ပါးသူ၏ လိုအပ်ချက်ကို မိမိ၏ လိုအပ်ချက် အဖြစ်ခံယူကာ ဝိညာဉ်ရေးတန်ဖိုးများ ပေါင်းစည်း ခြင်းကို အလေးပေးလုပ်ဆောင်ပြီး ရုပ်ဝတ္တုပစ္စည်း ချို့တဲ့မှုများအပေါ် ပူပန်မှုရှိပါကလည်း တူညီသော အကျိုးခံစားရလိမ့်မည်။ မိမိတို့၏ အပြုအမူများ အ တွက် တာဝန်ယူစိတ်ရှိသော အမျိုးသား၊ အမျိုးသမီး ဂုဏ်သိက္ခာနှင့် လျော်ညီသည့် လွတ်လပ်မှုမျိုးဖြင့် ထွက်ပေါ်လာ သောလူသား ဘဝသည်လည်း ထို နည်းတူပင် အကျိုးပြုပေးလိမ့်မည်။ ဤတန်ဖိုးများ သည် ဘဝနှင့် ကိုယ်ကျင့်တရားတည်ဆောက်ရာ တွင် တည်ငြိမ်၍ ခွန်အားဖြစ်စေသော မဏ္ဍိုင်များ ကို ထူထောင်ပေးသည်။ ထိုဘဝတန်ဖိုးများသည် လူမှုရေး အသင်းအဖွဲ့များနှင့်တိုင်း တိုင်း လုပ်ဆောင် ချက်များ အရည်အသွေးပြည့်ဝ ခြင်းရှိမရှိ ဆုံးဖြတ် ပေးသော ဘဝတန်ဖိုးများဖြစ်သည်" ဟု ဆိုထား သည်။

လွန်ခဲ့သောနှစ်ပေါင်း (၅၀) က ကာလ အတော် များများတွင် မြန်မာပြည်သူပြည်သား တို့ သည် လွတ်လပ် ခြင်းကို မခံစားခဲ့ရပေ။ ၎င်းတို့၏ ရပိုင်ခွင့်များ၊ လူ့ဂုဏ်သိက္ခာနှင့် ပင်ကိုစရိုက်များမှာ ဖိနှိပ်ခံ ခဲ့ကြရသည်။ လွန်ခဲ့သော နှစ်ပေါင်း (၇၀)၏ ကာလအတော်များများတွင် မြန်မာပြည်သူ ပြည် သားတို့သည် ငြိမ်းချမ်းခြင်းကို မခံစားခဲ့ရပေ။ ပြည် တွင်းစစ်မီးသည် တိုင်းပြည်အတွင်း တစ်နေရာ မဟုတ် တစ်နေရာ၌လောင်မြိုက်နေခဲ့သည်။

လွန်ခဲ့သော(၇)နှစ်က အရက်သစ် အစ ပြုပြီဟု ကျွန်ုပ်တို့တွေးထင်သော အရာများဖြစ် လာခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေး လက် မှတ်ထိုးခဲ့ကြသည်။ လူထု နှင့် မီဒီယာပဒေမာများကို ဖြေလျှော့ပေးခဲ့ကြသည်။ နိုင်ငံရေးခေါင်းဆောင် များအကြား အပြန်အလှန်ပြောဆိုဆွေးနွေးခြင်းဖြင့် ရာစုနှစ်၏ လေးပုံတစ်ပုံခန့်ကာလအတွင်း နိုင်ငံ တကာက အသိအမှတ်ပြုသည့် ဒီမိုကရေစီ နည်း လမ်းကျ ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပကာ ၂၀၁၅ခုနှစ်တွင်အရပ်သားအစိုးရတက်လာခဲ့သည်။

သို့သော် မကြာမီနှစ်များက တိမ်မှိုင့်မဲ များပြန်လည်ထွက် ပေါ်လာခဲ့ပြီး လင်းစပြုနေပြီဖြစ် သည့် အရက်ဦးအလင်းတန်းများကို ဖုံးအုပ် သွားခဲ့ သည်။ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ၊ အလွဲသုံး ဖိနှိပ်မှုများ၊ ဘာသာရေးနှင့် လူမျိုးရေး အမှန်းတရားများ ပျံ့နှံ့စေခြင်းတို့သည် နိုင်ငံတစ် ဝန်းရှိ ပြည်သူပြည်သားတို့၏ မျှော်လင့်ချက်များ၊ လွတ်လပ်မှုများ၊ လူ့ဂုဏ်သိက္ခာများကို ခြိမ်းခြောက်

လျက်ရှိသည်။ ထို့ကြောင့် လွန်ခဲ့သော (၅)နှစ်က ခရစ္စမတ်ဩဝါဒတွင် ကျွန်ုပ်ပြောကြားခဲ့သည့် အ တိုင်း ထပ်မံ ပြောကြားလိုပါသည်။ "မကြောက်ကြပါ နှင့်။ လူ့ဂုဏ်သိက္ခာနှင့်အညီ ရထိုက်သော သင်တို့ ၏ အခွင့်အရေးများကို တောင်းဆိုရန် မကြောက်ကြ ပါနှင့်။ မတရားမှုကို ဆန့်ကျင်ရန် မကြောက်ကြပါ နှင့်။ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတရားများ ဖြစ်ကဲ့သို့ တသွင်သွင်စီးဆင်းနေသော မြန်မာ နိုင် ငံတော်သစ်ကို စိတ်ကူးပုံဖော်ရန် မကြောက်ကြပါ နှင့်။" ဖိနှိပ်ခံလူတန်း စားကို ခွန်အားသစ်ပေးခြင်းမှာ ကက်သလစ်သာသနာတော်၏ ရည်မှန်း ချက်ဖြစ် ပြီး ထိုနည်းဖြင့် နိုင်ငံတော်ကို အကျိုးပြုနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ဒဏ်ရာဒဏ်ချက်များ ဖြင့် ပြည့်သောနိုင်ငံ၊ သွေးယိုစီးနေသောနိုင်ငံ ဖြစ် သည်။ ဒဏ်ရာဟောင်းများမကျက်မီ ဒဏ်ရာသစ် များ ထပ်မံရရှိလာခဲ့သည်။ ကြောက်ရွံ့ခြင်းမှ လွတ် မြောက်သည့် စစ်မှန်သောလွတ်လပ်မှုကို ကျွန်ုပ် တို့မရရှိသရွေ့ ထိုဒဏ်ရာများ သက်သာပျောက် ကင်း လိမ့်မည်မဟုတ်။ လူ့အခွင့်အရေး ဆိုးဆိုးရွား ရွား ချိုးဖောက်မှုများ မရပ်တန့်သရွေ့ ကျွန်ုပ်တို့၌ ကြောက်ရွံ့ခြင်း ကွယ်ပျောက်လိမ့်မည် မဟုတ်။ နိုင် ငံ၏ဒေသအသီးသီးမှ အမျိုးသမီးတိုင်းသည် အမွေ ပြုခံရမည့် အရေး၊ လူကုန်ကူးခံရမည့် အရေး တို့ကို တွေးတောပူပန်စရာမလိုဘဲ သွားလာလုပ် ရှား ခြင်း မပြုနိုင်သရွေ့ ကျွန်ုပ်တို့ လွတ်လပ်လိမ့်မည်မဟုတ်။ သတင်းသမားတိုင်းသည်လည်း ဖမ်းဆီး ထောင်ချခံ ရမည့် အရေးကို ပူပန်စရာမလိုဘဲ မိမိတို့၏ သတင်း လုပ်ငန်းများကို မလုပ်ဆောင်နိုင်သရွေ့ လွတ်လပ်မှု အရသာကို မည်သူမျှခံစားရလိမ့်မည်မဟုတ်။ နိုင်ငံ သားတိုင်းသည် ဘာသာမရွေး၊ လူမျိုးမရွေး တန်းတူ အခွင့်အရေးရရှိပြီး လေးစားမှုခံ ရကာနိုင်ငံ၏ အနာ ဂတ်တွင် သာတူညီမျှ ပါဝင်နိုင်မှုမရှိသရွေ့ ကျွန်ုပ် တို့၏ ဒဏ်ရာများ ဆက်လက်ဆိုးရွားနေမည်သာ ဖြစ်သည်။ ထို့ကြောင့် စစ်မှန် သောတရားမျှတမှုနှင့် လွတ် လပ်မှုကို အခြေခံ၍ ငြိမ်းချမ်းရေး အစစ်အမှန် ကို ရှာဖွေရန် အချိန်ရောက်ပြီဖြစ်သည်။

သို့သော် ရပိုင်ခွင့်များနှင့်အတူ ပါလာ သောအရာမှာ တာဝန်ဝတ္တရားများဖြစ်သည်။ လွတ် လပ်မှုနှင့် အတူပါလာသောအရာမှာ တာဝန် သိစိတ် ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး၌ မိသားစုအတွက်ဖြစ် စေ၊ အဖွဲ့အစည်း အတွက်ဖြစ်စေ၊ နိုင်ငံအတွက်ဖြစ် စေ လုပ်ဆောင်ရမည့် တာဝန်ကိုယ်စီရှိကြသည်။ ရပိုင်ခွင့်တစ်ခုစီတိုင်းကို တာဝန်ဖြင့် ထိန်းချုပ်ထား သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့တစ်ဦး တစ်ယောက်စီတိုင်းကို ဘုရားသခင်၏ ပုံသဏ္ဍာန် တော်အတိုင်း ဖန်ဆင်းခဲ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၌ ဘုရားသခင်၏ ပုံသဏ္ဍာန်တော် ရှိနေ ခြင်းကြောင့် မည်သူတစ်ဦးတစ် ယောက်ကိုမျှ 'မတို့ ထိအပ်သူ'၊ 'မသန်ရှင်းသောသူ'၊ 'နိမ့်ကျသောသူ'၊ 'တိုင်းတစ်ပါးသား'၊ 'အခြားနိုင်ငံမှ ရွှေ့ပြောင်း ဝင်ရောက်လာသူ'၊ 'နေရပ်ပြောင်းရွှေ့ခံရသူ'၊ 'နိုင်ငံ မှု့ဖြစ်နေသူ' အစရှိသည်ဖြင့် နိမ့်ချခေါ်ဝေါ်ကာ ဥ ပေကွာမပြုသင့်ပေ။ နေရပ်ပြောင်းရွှေ့ခံရသူများကို ပင်လျှင် လွဲမှားသော အရပ်သို့ ပြောင်းရွှေ့ထားခြင်း မျိုးမပြုအပ်ပေ။ ကျွန်ုပ်တို့တစ်ဦးစီသည် ပဋိသန္ဓေ တည်ချိန်မှစ၍ ပုံမှန်အတိုင်း သေဆုံးချိန်တိုင်အောင် မွေးရာပါ လူ့ဂုဏ်သိက္ခာရှိသဖြင့် ခြွင်းချက်မရှိဘဲ ရှင်သန်ရန် အခွင့်အရေးရှိကြသည်။ အကြောင်းမှာ ဘုရားသခင်သည် အမှားကျူးလွန်လေ့ မရှိပေ။ ကိုယ်တော်ရှင်သည် မေတ္တာစစ်ဖြင့် ချစ်တော်မူ သောကြောင့် မည်သူ့ကိုမျှ 'ငြင်းပယ် ခံရသူ'၊ 'မတို့ ထိအပ်သူ' ဟူ၍ ရှုမြင်တော်မမူပေ။

သို့သော်လည်း မြန်မာနိုင်ငံနှင့် ကမ္ဘာ



တစ်ဝန်းလုံး၌ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ကို နေ့စဉ်နေ့တိုင်း ကြင်နာခြင်းကင်းမဲ့စွာဖြင့် နင်းချေ လျက်ရှိကြသည်။ တချို့သောလူ့အဖွဲ့အစည်းတွင် 'မျိုးရိုးဇာတ်' ခွဲခြားသည့်စနစ်ဆိုးရှိ နေခြင်းကြောင့် စီးပွားရေးအခြေအနေကို အကြောင်းပြု၍ တချို့ သောလူသားများမှာ အခြားသောလူ့အဖွဲ့အစည်း၌ မွေးဖွားရှင် သန်လျင်ပင် အကျိုးမထူးမည့် သူများကို သို့မှတ်ယူခံကြရသည်။ အခြားသော လူ့အဖွဲ့အစည်းတချို့တွင် တိုင်းတစ်ပါးသားများ၊ ရွှေ့ပြောင်း ဝင်ရောက်သူများ၊ ဒုက္ခသည်များကို ငြင်းပယ်ခြင်း၊ သို့မဟုတ် လူမျိုးခွဲခြားဆက်ဆံခြင်း စသည်တို့ကို ပြုတတ်ကြသည်။ လူ့အဖွဲ့အစည်းတချို့တွင်မသန် စွမ်းများအပေါ် အနိုင်အထက်ပြုခြင်း၊ ဥပမာကွာပြု ခြင်း စသည်တို့ကို မကြာခင် ပြုလုပ်နေကြဆဲဖြစ် သည်။

အထင်ကရအဖွဲ့အစည်းတစ်ခုဖြစ်သည့် L'Archeကို တည်ထောင်ပြီး ယခုနှစ်အစောပိုင်းတွင် ကွယ်လွန်ခဲ့သူ Jean Vanier က ထိုအချက်နှင့် ပတ်သက်၍ ကျွန်ုပ်တို့အား များစွာသင်ပြခဲ့သူ ဖြစ် သည်။ သူရေးသားခဲ့သည့် "အခြေအနေနှင့် အချိန် အခါကို ကြည့်ခြင်း၊ ဒုက္ခနှင့် ပြည့်သော ကမ္ဘာကြီး အတွက် မျှော်လင့်ချက်(၇)ခု" စာအုပ်တွင် Jean Vanier က "အားကြီးသူနဲ့ အားနည်းသူ အတူတကွ နေထိုင်တဲ့ အခါမှာ အကြင်နာမေတ္တာ မွေးဖွားလာ ပါတယ်။ အားနည်းသူများအတွက် အပြန် အလှန် ကူညီပေးမှုက ရောက်လာတတ်ပါတယ်။ သန်မာသူ က အိုမင်းမစွမ်း သူထမို့ အိပ်ရာဝင်ဖို့ ကူညီပေးပါ တယ်။ မသန်စွမ်းတဲ့သူတွေ ရေချိုးဖို့၊ မှတ်ဆိတ်ရိတ် ဖို့၊ အဝတ်အစားလဲဖို့ သူတို့ကူညီပေးကြပါတယ်။ အားနည်းသူတွေဟာ သန်မာသူတွေရဲ့နည်းလမ်းကို နည်းနည်းနည်းနည်း လာစေပြီး သူတို့ကို လူသားပီသစွာနဲ့ စစ်မှန်တဲ့ကြင်နာခြင်းပြုသနိုင်တဲ့သူတွေဖြစ်လာဖို့ ပြောင်းလဲပေးကြပါတယ်။ သန်မာသူတွေဟာ အား နည်းသူတွေကိုသူတို့ရဲ့ အနက်ရှိုင်းဆုံးလူ တန်ဖိုးကို ပြသကြပါတယ်။ ဒါကြောင့် သန်မာသူဖြစ်စေ၊ အား နည်းသူဖြစ်စေ တထူးတခြား တန်ဖိုးရှိသူတွေ ဖြစ် လာကြပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ နာ မကျန်းသူတွေရှိနေခြင်းက ထိပ်ဆုံးကအဖွဲ့အစည်း နဲ့ အောက်ဆုံးက အဖွဲ့အစည်းတို့ ပေါင်းဆုံပြီး နောက်ထပ်အဖွဲ့ အစည်းတွေထွက်ပေါ်လာဖို့ အ ခြေအနေဖန်တီးပေးပါတယ်။ ဒီကနေ့အချိန် မှာ ကျွန်ုပ်တို့ လိုအပ်နေတာ အဲဒါပါပဲ" ဟု ဆိုထား သည်။ ဤကမ္ဘာကြီးတွင် လူငယ်များအား မိမိတို့ ရည်မှန်းချက် ပန်းတိုင်သို့ အရောက်သွားရန် အား ပေးသင့်သကဲ့သို့ သက်ကြီးသူတို့၏ ဉာဏ်ပညာ ကိုလည်း အစဉ်လေး စားတန်ဖိုးထားတတ်ရန် လို အပ်သည်။

ကက်သလစ်သာသနာတော်၏ လူမှုရေး သွန်သင်ချက်အနှစ်ချုပ်စာအုပ်တွင် "လူကို ဘုရား သခင်၏ပုံ သဏ္ဍာန်တော်အတိုင်း ဖန်ဆင်း သည့် နေရာတွင် အထင်ရှားဆုံးသော အမှတ်လက္ခဏာမှာ 'လွတ်လပ်ခွင့်' ဖြစ်သည်" ဟု ဆိုထားသည်။ "လူအချင်းချင်း ဆက်ဆံရာတွင် ထိုလွတ်လပ်ခွင့် ကို ကျင့်သုံးရသည်။ ဘုရားသခင်၏ ပုံသဏ္ဍာန် တော်အတိုင်း ဖန်ဆင်း ခြင်းခံရသော လူသားတိုင်း ကို လွတ်လပ်သော၊ တာဝန်သိသော သက်ရှိ အ ဖြစ် မှတ်ယူရမည်။ တစ်ဦးအပေါ်တစ်ဦး ထိုလေးစား မှုမျိုး ပြသရန်လည်း တာဝန်ရှိသည်။ အထူးသဖြင့် ကိုယ်ကျင့်တရားနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ် များတွင် လွတ်လပ်မှုကို ကျင့်သုံးခွင့်ရှိရေးမှာ လူ သားဂုဏ်သိက္ခာ အတွက် မရှိမဖြစ်သော လိုအပ် ချက်တစ်ခုဖြစ်သည်။ လူ့အသိုင်းအဝိုင်း အတွင်းရှိ လူသားတစ်ဦးစီတိုင်းက မိမိ၏ခေါ်တော်မူခြင်းပန်း တိုင်သို့ရောက် ရှိရန်လျှောက်လှမ်းချိန်တွင် ထိုလွတ် လပ်မှုတန်ဖိုးကို လေးစားရမည်ဖြစ်သည်။ ခေါ် တော်မူခြင်း ပန်းတိုင်ဟုဆိုရာတွင် အမှန်တရားကို ရှာဖွေပြီး မိမိ၏ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး အတွေး အခေါ်များကို ပြောကြားခြင်း၊ မိမိ၏ အမြင် ရှုထောင့်ကို တင်ပြခြင်း၊ တတ်နိုင်သရွေ့ မိမိ၏ ဘဝအခြေ အနေနှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းကို ရွေးချယ်ခြင်း၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး သဘောသဘာဝကို နားလည်ရန် ကြိုးစား ခြင်း စသည်တို့ပါဝင်သည်။ ဤဖြစ်စဉ်သည် 'နိုင်မာ သောတရားဥပဒေမူဘောင်' အတွင်း၌ ရှိနေရမည်။ အများပြည်သူ အကျိုးအလို့ငှာ တာဝန်သိစိတ် အ

ပြည့်ဖြင့် ချမှတ်ထားသော မူဘောင်အတွင်း၌ ရှိ နေရမည်ဖြစ်သည်။

တရားဥပဒေစိုးမိုးမှုမရှိပါက လွတ်လပ်မှု မရှိနိုင်သကဲ့သို့ လွတ် လပ်မှုကို အကာအကွယ် ပေးဖို့ရန်လည်း မဖြစ်နိုင်ပေ။ သို့သော် တရားဥပ ဒေ စိုးမိုးမှုဆိုသည်ကို နားလည်ရန် အရေးကြီးပေ သည်။ လူအများက ဥပဒေကို လိုက်နာသော်လည်း အုပ်ချုပ်သူလူတန်းစားက မတရားမှုကို လုပ်ဆောင် ခွင့် ရနေပါက တရားဥပဒေစိုးမိုးသည်ဟု မခေါ်ဆို နိုင်ပေ။ တရား ဥပဒေစိုးမိုးမှုဆိုသည်မှာ အုပ်ချုပ်သူ လူတန်းစား ဖြစ်စေ၊ အုပ်ချုပ်ခံလူတန်း စားဖြစ်စေ ဥပဒေရှေ့မှောက်တွင် တန်းတူရှိနေခြင်းဖြစ်သည်။

လူမျိုးတစ်ခုအကြောင်း မဟုတ်မမှန် ပြောဆိုခြင်းသည် လွတ်လပ်ခွင့်ကို ထိပါးခြင်းဖြစ် သည်။ လူအများ၏ ပျူငါ့သော လက်ခံကြိုဆိုခြင်း ကို မတရားအမြတ်ထုတ်သောအဖွဲ့အစည်းများမှာ အမြဲရှိနေမည်သာဖြစ်သည်။ သို့သော် အကြမ်းဖက် မှုများ လုပ်ဆောင်လာပါက နိုင်ငံတော်အနေဖြင့် ယင်းတို့ကို တွန်းလှန်ခွင့်ရှိသည်။ သို့သော် ဤနည်း လမ်းသည် အမြော် အမြင်ရှိသော ဖြေရှင်းမှုမျိုး မဟုတ်ပေ။ သို့သော် တစ်မြေထဲနေ တစ်ရေထဲ သောက်သူအချင်းချင်း ပေါင်းစည်းပြီး တစ်ဦးကို တစ်ဦး အကာအကွယ် ပေးနိုင်ပါက လူမျိုးပေါင်းစုံ နေထိုင်သော မြန်မာနိုင်ငံသည် နိုင်ငံတကာ အ လယ်တွင် စံပြနိုင်ငံတစ်ခု ဖြစ်လာနိုင်ပေသည်။

တရားဟောသူတို့က မေတ္တာတရား မဟောဘဲ အမှန်းစကားကို သာဖြန့်ဝေပါက ၎င်းတို့ ပစ်မှတ်ထားသော လူစုအတွက်သာမက ကျွန်ုပ်တို့ အားလုံးအတွက်လည်း လွတ်လပ်ခွင့် ဆိတ်သုဉ်း သွားပေလိမ့်မည်။ အမှန်တရားကို ဖော်ထုတ်ပြော ဆိုခြင်းဖြင့်သာလွတ်လပ်ခွင့်ကိုကာကွယ်နိုင်သည်။ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂)က သူ၏ စာချွန် တော်ဖြစ်သော "ယုံကြည်ခြင်းနှင့် ကျိုးကြောင်းညီ စွာ တွေးခေါ်ခြင်း" (Fides et Ratio) တွင် "အမှန် တရားနှင့် လွတ်လပ်ခွင့်တို့သည် အတူတကွ ရှင် သန်ကြသည်။ ထိုသို့မဟုတ်ပါက ၎င်းတို့သည် အ တူတကွပင် ပျက်သုဉ်းသွားကြသည်" ဟု ဆိုထား သည်။ လူသားတို့၏ လွတ်လပ်ခွင့် ပြဿနာမှာ "အရေးကြီးသော" ပြဿနာဖြစ်သည်ဟု ၎င်းက မိန့်ကြားခဲ့သည်။

ယခုနှစ်အစောပိုင်းက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် အာလ်အာဇာ အစ္စလာမ်ဘာသာရေး အဖွဲ့၏ အကြီးအကဲ အာမက်အဲလ်တာယက် တို့ အတူတကွလက်မှတ်ထိုးဖြန့်ဝေခဲ့သည့် "ကမ္ဘာ့ငြိမ်း ချမ်းရေးနှင့် အတူ တကွယဉ်တွဲနေထိုင်ရေးအတွက် လူတို့ထားရှိအပ်သောညီအစ်ကိုစိတ်ထား" သဝဏ် လွှာ၌ဤသို့ဆိုထားသည်။ "လွတ်လပ်ခွင့်ဆိုသည် မှာ လူသားတိုင်းရသင့်သော အခွင့်အရေး ဖြစ် သည်။ လူတစ်ဦးစီတိုင်းက လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊ တွေးတောခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ လုပ်ဆောင် ခွင့်ရရှိရန် လိုလားကြသည်။ မတူညီ ကွဲပြားခြင်း၊ ဘာသာတရားကွဲပြားခြင်း၊ အသား အရောင်နှင့် ကျား/မ ကွဲပြားခြင်း၊ လူမျိုးနှင့် ဘာသာ စကားကွဲပြား ခြင်းတို့မှာ လူတို့အား ကိုယ်တော်ရှင် ဖန်ဆင်း စဉ်ကတည်းက ဉာဏ်ပညာတော်ဖြင့် စီမံတော်မူခဲ့ခြင်းဖြစ်သည်။ လွတ်လပ်စွာ ကိုးကွယ် ခွင့်နှင့် မတူညီ ကွဲပြားခွင့်တို့မှာလည်း ထိုဉာဏ် ပညာတော်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ ကြောင့် ဘာသာတရားတစ်ခု၊ သို့မဟုတ် ဓလေ့ တစ်ခုခုအား လက်ခံရန် အတင်းအဓမ္မ လုပ်ဆောင် ခြင်းမျိုးကို ငြင်းပယ်ရမည်။ ထို့အတူ အခြားသော သူတို့လက်မခံသော နေထိုင်မှုပုံစံအား အတင်း အ ကြပ် ဖိအားပေးခြင်းမျိုး ကို ငြင်းပယ်ရမည်။ သနား ကြင်နာခြင်းကို အခြေခံသော တရားမျှတမှုမှာ လူသားအားလုံး မိမိတို့ရပိုင်ခွင့်နှင့် လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိသော ဘဝကိုပိုင်ဆိုင်နိုင်မည့် လမ်း စဉ်ဖြစ်သည်။ အပြန်အလှန်ဆွေးနွေးခြင်း၊ နားလည် မှုပေးခြင်း၊ သည်းခံစိတ်ထားရန် ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော် ခြင်း၊ တစ်ပါးသူအား လက်ခံတတ်ခြင်း၊ ၎င်းတို့နှင့် ငြိမ်းချမ်းစွာအတူတကွ ယဉ်တွဲ နေ ထိုင်ခြင်း စသည့်ဓလေ့စရိုက်တို့သည် လူအတော် များများအား ဖိနှိပ်လေးလံစေသည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် သဘာဝပတ်ဝန်း ကျင် ပြဿနာများကိုလျော့ပါးစေသည်။ နိုင်ငံသား

ဖြစ်ရေးမှာ တူညီသော ရပိုင်ခွင့်နှင့် တာဝန် တွေ့ရားများဖြင့် တရားမျှတမှုကို အားလုံး တန်းတူ ညီတူ ခံစားရသော အခြေအနေပေါ်တွင် အခြေခံ ထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ လူမှုဝန်းကျင် တွင် ပြည့်ဝသော နိုင်ငံသားဘဝပုံစံကို ထူထောင်ပြီး ခွဲခြားခံရခြင်း၊ နိမ့်ကျခြင်း စသည့်ခံစားချက်များကို ဖြစ်ပေါ်စေသော အသုံးအနှုန်းများကို ငြင်းပယ်ရန် အရေးကြီးသည်။ ယင်းတို့ကို လွှဲမှားစွာသုံးနှုန်းခြင်း ကြောင့် အမှန်းတရားနှင့် စိတ်ဝမ်းကွဲပြားမှုတို့ဖြစ်ပေါ် လာရသည်။ ယင်းကြောင့် ရရှိခဲ့သော အောင်မြင် မှုတို့ ပျောက်ဆုံးသွားပြီး ခွဲခြားဆက်ဆံ ခံရသူတို့၏ ဘာသာရေးနှင့် နိုင်ငံသားအခွင့်အရေးတို့ ဆုံးရှုံး သွားခဲ့သည်။ ထို့ကြောင့် လူအားလုံးတို့ လူ့ဂုဏ်သိ က္ခာနှင့်ပြည့်ဝသောဘဝမျိုးရရှိစေ ခြင်းငှာ အခြေခံ လူ့အခွင့်အရေးများ ခိုင်မာစေရန် ကြိုးစားလုပ် ဆောင်ရေးမှာ အရေးကြီးသည်။"

နယ်လ်ဆင်မင်ဒဲလားက "ကျွန်ုပ်၏ လွတ်လပ်ခွင့်ကို ကျွန်ုပ်လွန်စွာချစ်မြတ်နိုးပါသည်။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်အတွက် ကျွန်ုပ် ပို၍ ပင်အရေးစိုက်ပါသည်" ဟု ဆိုခဲ့သည်။ ဝီလျံ လျှိုက် ဂယ်ရစ်ဆင်ကလည်း "လူသားတစ်ယောက် ရှိတဲ့နေရာတိုင်းမှာ သူ့အတွက် ဘုရားသခင်ပေး သနားတော်မူတဲ့ ရပိုင်ခွင့်တွေရှိနေတာ ကျွန်ုပ် မြင် ရပါတယ်" ဟု ဆိုခဲ့သည်။

ငြိမ်းချမ်းရေး

ကျွန်ုပ်တို့၏ သခင် ယေရှု ခရစ်တော် သည် လှည့်ဖြားခံရခြင်း၊ ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ ကားတိုင်ပေါ်၌ အသတ်ခံရခြင်း စသည်တို့ မခံယူမီ မိမိ၏ လက်တော်ကို ဆန့်တန်းလျက် "ငြိမ်းချမ်း သာယာခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်းချမ်း သာယာခြင်းကို သင်တို့အား ငါပေး၏ ... သင်တို့ ၏စိတ်နှလုံး၌ ပူပန်ခြင်းမရှိစေကြနှင့်။ ကြောက်ရွံ့ ခြင်းလည်း မရှိကြနှင့်" (ယော ၁၄:၂၇) ဟု မိန့် တော်မူခဲ့သည်။

သို့ပင်သော်လည်း ကျွန်ုပ်တို့၏ စိတ်နှ လုံး၌ မကြာခင်ပူပန် ခြင်းရှိပြီး ကျွန်ုပ်တို့ ကမ္ဘာမှာ လည်း ငြိမ်းချမ်းမှုနှင့် ဝေးကွာနေသကဲ့သို့ရှိလေ သည်။ ကျွန်ုပ်တို့၏အိမ်မြန်မာနိုင်ငံ၌ပင် စစ်မှန်သော ငြိမ်းချမ်းမှုမခံစားရသည့်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဖြစ်သည်။ လူပသောဤနိုင်ငံတော် တွင် တစ်နေရာမဟုတ် တစ်နေရာ၌ စစ်မီးတောက် လောင်နေသည်မှာ နှစ်ပေါင်း(၇၀)ပင် ကျော်ခဲ့လေ ပြီ။ သို့ရာတွင် မြန်မာနိုင်ငံ၌ လူမျိုးမရွေး ဘာသာ မရွေး အားလုံး၏စိတ်နှလုံးတွင် ငြိမ်းချမ်းရေးကို တောင့်တနေကြသည်။

ခေတ်သစ် လူသားတစ်ယောက်ကို ကြည့်လျှင် ထိုသူသည် သိပ္ပံပညာနှင့် နည်းပညာ ပိုင်း၌ များစွာဖွံ့ဖြိုး တိုးတက်နေသော်လည်း စိတ် ဓာတ်ပိုင်း၌ ချွတ်ခြုံကျနေသည်ကို ကောင်းစွာတွေ့ နိုင်သည်။ လေထဲတွင် ငှက်ကဲ့သို့ ပျံသန်းနိုင်ပြီး ရေထဲတွင် ငါးကဲ့သို့သွားလာ နိုင်ခဲ့သော်လည်း ကမ္ဘာမြေပေါ်တွင် လူသားအချင်းချင်း ညီအစ်ကို မောင်နှမစိတ်ဓာတ်ဖြင့် အတူတကွ လျှောက်လှမ်း ရန် မတတ်နိုင်ကြသေးပေ။ မာတင်လူသာကင်း ဂျူနီယာပြောဆိုခဲ့သည့် အထက်ပါစကားတို့မှာ ယ နေ့ခေတ် မြန်မာနိုင်ငံအတွက် လွန်စွာ မှန်ကန် နေ လေသည်။

ငြိမ်းချမ်းရေးဟူသည် ကက်သလစ်သာ သနာတော်၏ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်သ သ်။ သို့သော် ထိုငြိမ်းချမ်းရေးသည် တရားမျှတမှု နှင့် လွတ်လပ်မှုတို့ဖြင့် အတူယဉ်တွဲနေမည်ဖြစ် သည်။ တရားမျှတမှုမရှိပါက ငြိမ်းချမ်းရေးလည်း မရှိနိုင်ပေ။ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်က ထုတ်ဝေသည့် သာ သနာတော်နှင့် လူ့အခွင့် အရေးစာစောင်က ကျွန်ုပ် တို့အား "ကျွန်ုပ်တို့ ခရစ်ယာန်များသည် ငြိမ်းချမ်း ရေးအတွက် ကြိုးပမ်းသူများဖြစ်လိုကြပြီး နိုင်ငံ အချင်းချင်း အကြားသဟာ ဇာတရှိစေရန် လုပ် ဆောင်လိုကြပါက လူ့အခွင့်အရေးကို စနစ်တကျ မျိုးဖောက်နေကြောင်းတွေ့လျှင် ဆိတ်ဆိတ် နေနိုင် ကြမည်မဟုတ်ချေ။ ဝမ်းနည်းဖွယ်ဆိုးဝါးသော အ ခြေအနေများ ဆက်လက်ဖြစ်ပေါ်နေသည်ကို မြင် တွေ့ရချိန်၌ ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်မှုများကို ဖုံး

ကွယ်နိုင်လိမ့်မည်မဟုတ်" ဟု ဆိုထားသည်။ ကက် သလစ် သာသနာတော်၏လူမှုရေး သွန်သင်ချက် အနှစ်ချုပ်စာအုပ်တွင်လည်း "ငြိမ်းချမ်းခြင်းသည် တရားမျှတမှု၏ အသီးအပွင့်ဖြစ်သည်။ လူတစ်ဦး သည် ၎င်းရသင့် ရထိုက်သော အခွင့်အရေးများမရ ရှိလျှင်သော်လည်းကောင်း၊ လူ့ဂုဏ်သိက္ခာကို မ လေးစားလျှင်သော် လည်းကောင်း၊ နိုင်ငံသားဘဝ၌ အများသူငါကဲ့သို့ ကောင်းကျိုးများမခံစားရလျှင်သော် လည်းကောင်း ငြိမ်းချမ်းရေးအတွက် အန္တရာယ် ရှိနေပြီဟု ဆိုနိုင်သည်။ လူတစ်ဦးချင်းစီ၌ လည်း ကောင်း၊ လူမျိုးများ၌လည်းကောင်း၊ နိုင်ငံများ၌ လည်းကောင်း ပြည့်ဝသောဖွံ့ဖြိုးတိုးတက်မှုရှိစေရ န်နှင့် ငြိမ်း ချမ်းသာယာသော လူ့အဖွဲ့အစည်းကို တည်ထောင်ရန် ကြိုးပမ်းရာ၌လူ့ အခွင့်အရေးကို ကာကွယ်ခြင်း၊ မြှင့်တင်ပေးခြင်းတို့မှာ မရှိမဖြစ် လိုအပ် သောအရာများဖြစ်ကြသည်" ဟု သွန်သင် ထားသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း "ကျွန်ုပ်တို့ အားလုံးတန်းတူညီတူရှိ၍ တူညီသော လူ့ အခွင့်အရေးများ ရှိကြသည်။ ထိုအချက်ကို မမြင်နိုင်သောအခါ လူ့အဖွဲ့ အစည်း၌ တရားမျှတမှု မရှိတော့ပေ။ လူတို့သည် တရားမျှတမှုကို မျက် ကွယ်ပြုသဖြင့် မတရားမှုကြီးစိုးသောအခါ ငြိမ်းချမ်း မှု မရှိတော့ပေ။ ဤ အချက်ကို သင်တို့နှင့်အတူ ထပ်မံရွတ်ဆိုလိုပါသည်။ တရားမျှတမှု မရှိလျှင် ငြိမ်းချမ်းမှုမရှိနိုင်ပါ" ဟု မိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံသည် မတူကွဲပြားသော လူ မျိုးစုများ၊ ဘာသာစကားများ၊ ယဉ်ကျေးမှုများနှင့် ကိုးကွယ်ရာ ဘာသာတရားများ စုပေါင်းနေထိုင် သည့် လူပသောနိုင်ငံတစ်ခုဖြစ်သည်။ ငြိမ်းချမ်း ရေးကို ကျွန်ုပ်တို့ လိုလားပါက ကျွန်ုပ်တို့နိုင်ငံ၏ မတူကွဲပြားမှုကို ချစ်မြတ်နိုးတတ်ရန်၊ ယင်းတို့ အထဲ၌ စည်းလုံးမှုကို ရှာဖွေတတ်ရန် သင်ယူကြ ရမည်သာဖြစ်သည်။ အကြောင်းမှာ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် လွတ်လပ်မှုတို့မှာ မတူကွဲပြားသော လူမျိုးနှင့် ဘာသာတရားများအပေါ် လေးစားခြင်း၌ အခြေခံကာ ဖြစ်ပေါ်လာသော ကြောင့်ဖြစ်သည်။ လူမျိုး၊ ဘာသာတရား၊ ကျား/မ ခွဲခြားမှုမရှိဘဲ လူသား တိုင်း၏ အခြေခံလူ့အခွင့်အရေးကို အကာ အကွယ်ပေးခြင်း၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုများကို လေးစား ခြင်း စသည်တို့မရှိပါက မည်သည့်လူ့အဖွဲ့အစည်းမျှ ဒီမိုကရေစီ နည်းကျ သော၊ လွတ်လပ်သော၊ ငြိမ်းချမ်းသော လူ့အဖွဲ့ အစည်း မဖြစ်နိုင်ပေ။

ကျွန်ုပ်သည် ပန်းဥယျာဉ်များကို ချစ်မြတ် နိုးသည်။ တရားဟော စရာကိစ္စ၊ ဘာသာရေး ကိစ္စများဖြင့် ခရီးထွက်ခြင်းမရှိပါက အားလပ်ချိန် များတွင် ရန်ကုန်ရှိ ဆရာတော်ကျောင်းတိုက်၌ ငြိမ်းချမ်းရေး အိုင်အေစစ်သဖွယ်ဖြစ်သည့် ပန်းဥ ယျာဉ်တွင် တိတ်ဆိတ်စွာ ထောက်ရှုဆင်ခြင်လျက် အေးချမ်းစွာ လျှောက်လှမ်းရသည်ကို နှစ်သက်မိ သည်။ ဥယျာဉ်ကို ပုံဖော်ရန်၊ စိုက်ပျိုးရန်၊ ပျိုးထောင် ပေးရန် ကူညီပေးခဲ့သည်။ ပြည်ပသို့ခရီး ထွက်ရ ချိန်၌ ပန်းဥယျာဉ်တွေ့လျှင် နားခိုရာ၊ ငြိမ်းချမ်းရာ အိမ်ဂေဟာကို ပြန် တွေ့ရသကဲ့သို့ ခံစားမိသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ဗြိတိန်နိုင်ငံ၌ လှည့် လည် သွားလာစရာခရီးများဖြင့် ပြည့်နေစဉ် ကျား လက် အရပ်ရှိ တိတ်ဆိတ်ငြိမ်သက်ပြီး လှပသော အိမ်တစ်အိမ်တွင် နှစ်ရက်တာ တည်းခိုခဲ့ရသည်။ ထိုနေရာ၌တခြားမည်သည့်တာဝန်ထွေးမှုမရှိဘဲ ပန်းရန်များကို ရှုမြင်ခွင့်၊ ကျွန်ုပ်မျက်စိရှေ့ရှိ ပန်း ခင်းများ၏ စုံလင်သော အရောင်အသွေး များကို ငေးမောခွင့်ရခဲ့သည်။ ထိုနေရာတွင် ရက်အနည်းထ ပ်၍နေချင်စိတ်ပင်ဖြစ်ပေါ်ခဲ့သည်။

မှန်ပေသည်။ ကျမ်းစာကို ဥယျာဉ်ဖြင့် အစပြုခဲ့သည်။ ယေရှုဘုရားရှင် ခံဝမ်းရမည့် ဒုက္ခ ဒေဒနာကို ကျမ်းစာ၌ ကြိုတင်နိမိတ်ပြခဲ့သည်။ သေခြင်းကို ယေရှုသခင်အောင်နိုင်၍ ပြန်ရှင်ထ ဖြောက်ပြီးချိန်၌ မာရိယာမာဒလေးနာသည် ကျွန်ုပ် တို့၏သခင်ဘုရားကို ဥယျာဉ်မျိုးအဖြစ် အမှတ်မှား သည်ကို ထောက် လျှင် ကျမ်းစာ ကို ဥယျာဉ်၌ပင် အဆုံးသတ်ထားကြောင်း တွေ့နိုင်သည်။

ကျွန်ုပ်သည် မြန်မာနိုင်ငံကို ဥယျာဉ်ကြီး တစ်ခုအဖြစ် မြင်မိသည်။ ထိုပန်းဥယျာဉ်တွင် အမျိုး မျိုးသော အရောင်အသွေးများ၊ ပုံသဏ္ဍာန်များ၊



အရွယ်အစားများ၊ လိုအပ်ချက်များဖြင့် ပန်းပေါင်းစုံ ပွင့်ဖူးပြီး အတူတကွ ရှင်သန်ကြီးထွားကြသည်။ ပန်းတစ်ပွင့်စီတိုင်းသည် လှပလျက်ရှိသည်။ ပန်းခြံ၏ စုပေါင်း အလှအပနှင့် အရောင်အသွေးက ပန်းတစ်ပွင့်ချင်းစီ၏ အလှကို ငြင်းပယ်ခြင်း၊ ဖိနှိပ်ခြင်း မျိုးမရှိပေ။ ပန်းတစ်ပွင့်စီ၏အလှကို အသိအမှတ် ပြုနိုင်သကဲ့သို့ တစ်ခုချင်းစီကို စုပေါင်းအလှ အဖြစ် လည်း ရှုမြင်နိုင်သည်။ ပန်းတို့သည် အချင်းချင်း တိုက်ခိုက်ခြင်း၊ ယှဉ်ပြိုင်ခြင်း၊ နေရာ ပြောင်းရွှေ့ခြင်း၊ လွှမ်းမိုးချုပ်ကိုင်ခြင်းမရှိကြပေ။ ပေါင်းမြက်များ ကသာ ၎င်းတို့ကို ခြိမ်းခြောက်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတည်းဟူသော ပန်းဥယျာဉ်ကို ပျိုးထောင်ရာတွင် ပန်းတစ်ပွင့်ချင်းစီ၏ အလှကို ချစ်မြတ်နိုး တတ်ရမည်။ မေတ္တာနှင့် ကရုဏာတရား တို့ဖြင့် အတူတကွရှင်သန်ပေါက် ရောက်သောမြေကို ပေါင်းဆွေ၍ ရေလောင်းရမည်။ ကျွန်ုပ်တို့၏ မတူကွဲ ပြားသောအလှထွက်ပေါ်စေရန် မိမိတို့ ဘက်က လျှော့သင့်သည့် အရာတို့ ကို လျှော့ပေးရမည်။

ထိုသို့ ပြုလုပ်ရာတွင် ယုံကြည်မှု တည်ဆောက်ခြင်းနှင့် လေးစားမှုတို့ကို အခြေခံကာ အပြန်အလှန် ဆွေးနွေးပြောဆိုနိုင်ရန် ကြိုးပမ်းကြရမည်။ အပြန်အလှန်ပြောဆိုဆွေးနွေးရာတွင် တူညီသော အခွင့်အရေး ပေးရမည်။ တိုင်းရင်းသား လူမျိုးများ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသော ကြေကွဲဖွယ် အဖြစ်များကို နားထောင်၍ ဆွေးနွေးပေးရမည်။ ထိုသို့ဆွေးနွေးရာတွင် ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အနာဂတ်အတွက် ဆုံးဖြတ်ပိုင်ခွင့်တို့ကို ရရှိစေမည့် နိုင်ငံရေး ဖြေရှင်းနည်းကို ရှာဖွေရမည်။ ထိုဆွေးနွေးပွဲသည် သဘာဝသယံဇာတများကို အခွင့်ထူးခံ လူအုပ်စုတစ်ခုကသာ ချုပ်ကိုင်လွှမ်းမိုးထားခြင်းမဟုတ်ဘဲ ပြည်သူပြည် သားများ၏ ကောင်းကျိုးအတွက် ခွဲဝေသုံးစွဲနိုင်သော နည်းလမ်းများထွက် ပေါ်စေရမည်။ ဆွေးနွေးပွဲတွင် ပစ်ပယ်ခံရသကဲ့သို့ ခံစားနေသူများ မရှိစေရ။ ထိုကဲ့သို့သောဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး လမ်းစဉ်မျိုးကသာ ထိခိုက်နာကျင်မှုများကို သက်သာ ပျောက်ကင်းစေပြီး တစ်ဦးအပေါ်တစ်ဦး ယုံကြည် မှုတိုးပွားကာ အဓိပ္ပာယ်ရှိသော ငြိမ်းချမ်းရေးကို ထွက်ပေါ်စေလိမ့်မည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး သိုးထိန်းခရီး ကြွရောက်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်သည် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာ၌ “ကျွန်မတို့နိုင်ငံဟာ မတူ ကွဲပြားတဲ့လူမျိုး၊ ဘာသာစကားနဲ့ ကိုးကွယ်ယုံကြည်ရာအမျိုးမျိုးတို့ကို ပေါင်းစပ်ယက်လုပ်ထားတဲ့ လှပတဲ့ သဘာဝရောင်စုံ ပိတ်ကား တစ်ချပ်လိုပဲ” ဟု ဆိုခဲ့သည်။ ဆက်လက်၍ ပြောကြားရာတွင် သူမ၏ အစိုးရအနေဖြင့် “မတူကွဲပြားတဲ့ အလှကို ဖော်ထုတ်ပြီး လူ့အခွင့်အရေးကာကွယ်ခြင်း၊ သည်းခံစိတ် ဖွေးမြူခြင်း၊ အားလုံးအတွက် လုံခြုံရေး ဖန်တီးပေးခြင်း စတာတွေကို လုပ်ဆောင်ပြီး မတူကွဲပြားခြင်းကို ခွန်အားအဖြစ် ပြောင်းလဲဖို့ရန်” ရည်ရွယ် ထားကြောင်း ကတိပြုခဲ့သည်။

ကျွန်ုပ်အနေဖြင့် ကိုယ်တွေ့ကြုံခဲ့ရသော အဖြစ်ကြောင့် အဘယ်အရာကို ရည်ရွယ်ပြောဆိုကြောင်း သိခဲ့ရသည်။ ကျွန်ုပ်ကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့အနီးက မုံလှရွာတွင် ဖွားမြင်ခဲ့သည်။ မုံလှရွာတွင် ကက်သလစ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူတကွနေထိုင်ကြသည်။ ကျွန်ုပ်၏ ဖခင်သည် လယ်သမားတစ်ဦးဖြစ်ပြီး ကျွန်ုပ် အသက်(၂)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ကျွန်ုပ်၏မိခင်မှာ အထည်ချုပ်သူ တစ်ဦး ဖြစ်ပြီး တစ်ရွာလုံးက ချစ်ကြသည်။ မိခင်သည် အိမ်နီးချင်းများနှင့် မည်သည့်အခါမျှရန် မဖြစ်ခဲ့ပေ။ မိခင်ဖြစ်သူသည် ညစဉ်ညတိုင်း ရဟန္တာများနှင့် ဘုန်းတော်ကြီးများအကြောင်း ပုံပြင်တို့ကို ကျွန်ုပ်အား ပြောပြကာ စိတ်ကိုဖမ်းစားနိုင်ခဲ့သည်။ ကျွန်ုပ်၏ မိဘများနှင့် ကျွန်ုပ်ကိုပါချစ်သော ကျောင်းထိုင်ဘုန်းတော် ကြီး ဒွန်လူဝီကလည်း ကျွန်ုပ်ကို စိတ်ဓာတ်ခွန်အားများစွာပေးခဲ့သည်။ ကျွန်ုပ် အသက်(၅)နှစ် အရွယ်ရောက်သောအခါ ဘုန်းတော်ကြီးက ဘုရားစကား သင်ပေးခဲ့သည်။ ကျွန်ုပ်သည် ဘုန်းတော်ကြီးကဲ့သို့ ဖြစ်ချင်လာခဲ့သည်။

ကက်သလစ်အသိုင်းအဝိုင်း၌ ကြီးပြင်းလာခဲ့သော ကျွန်ုပ်သည် မတူကွဲပြားမှု၌ စည်းလုံးညီညွတ်သည့် သဘောတရားကို နားလည်လာခဲ့သည်။ လူငယ်များနှင့် ဆင်းရဲသားများအား တက်ကြွမှုအပြည့်ဖြင့် ဂရုစိုက်ကူညီတတ်သော ဒွန်ဘော့စကို၏ ပုံသက်သေကို ကျွန်ုပ်အားကျကာ ဆလေးရှင်းသာသနာပြုများထံမှ ပညာများ သင်ယူခဲ့ပြီး ကိုယ်တိုင်လည်း ဆလေးရှင်းသာသနာပြုတစ်ဦးဖြစ်လာခဲ့သည်။ သို့သော် ကက်သလစ်သာသနာတော်သည် အခန်းများစွာရှိသော အိမ်တစ်လုံးနှင့် အလား သဏ္ဍာန်တူသည်။ တစ်ခုတည်းဖြစ်သည့် ကက်သလစ်သာသနာတော်တွင် ယေဇူးအသင်း၊ ဒေါမီနီကန်၊ ဘက်နဒစ်တင်း၊ ဖရန်စွကန်၊ ကာမယ်လိုက် နှင့် အခြားသော မတူညီသည့် သာသနာပြုအသင်းအဖွဲ့ အသီးသီးကပညာရေး၊ ဝိညာဉ်ရေး လမ်းစဉ်များဖြင့် ခေါ်တော်မူခြင်း လမ်းကြောင်းများ ဖော် ဆောင်ထားကြသည်။ ကျွန်ုပ်တို့သည် သာသနာတော်၌ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပေါင်းစည်း ပါဝင်ကြသော်လည်း သာသနာတော်သည်ကား တစ်ခုတည်းသာဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

ကက်သလစ် သာသနာတော်တွင် ဘာသာဝင်အများစုဖြစ်ကြသည့် ကရင်၊ ကရင်နီ၊ ချင်း၊ ကချင်နှင့် အခြားသောတိုင်းရင်းသားများ အကြားတွင် ကျွန်ုပ်သည် မတူကွဲပြားစွာဖြင့် လူနည်းစုဖြစ်သော ဗမာလူမျိုးတစ်ဦးဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဗမာလူမျိုးက အများဆုံးဖြစ်သော်လည်း ကျွန်ုပ်သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အကြားတွင် လူနည်းစုဖြစ်ခဲ့ပြန်သည်။ သို့သော် ထိုသို့ မတူကွဲပြားခြင်းကို ကျွန်ုပ် ချစ်မြတ်နိုးတတ်လာခဲ့သည်။

တစ်ခါတရံ ကျွန်ုပ် ဒုက္ခတွေ့ရတတ်သည်။ ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော ဗမာလူမျိုးများကြားတွင် ခရစ်ယာန်တစ်ယောက် ဖြစ်နေသောကြောင့် အဆင်မပြေဖြစ်ခဲ့ဖူးသည်။ တစ်ဖန် ခရစ်ယာန်ဘာသာ ဝင်များအကြားတွင် ဗမာလူမျိုး ဖြစ်နေသောကြောင့် ကရင်၊ ကချင်၊ ချင်းနှင့် အခြားသော တိုင်းရင်းသားတို့က သံသယဖြစ်သည်ကို ကြုံခဲ့ဖူးသည်။ ထိုသူတို့ကို အပြစ်မတင်ပါ။ ပဋိပက္ခဖြစ်ခဲ့သော သမိုင်းကြောင်းက ဤကဲ့သို့သော စိတ်ဒဏ်ရာများကို ဖြစ်စေခဲ့လေသည်။

သို့သော် ကျွန်ုပ်၏ ရဟန်းဘဝ တစ်လျှောက် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ အသိမိတ်ဆွေများနှင့် အတူနေထိုင်နိုင်ခဲ့ပြီး မေတ္တာပြုနိုင်ခဲ့သည်။ ကျွန်ုပ်၏ ရဟန်း ဘဝအချိန် အများစုကို တိုင်းရင်းသားလူမျိုးများနေထိုင်သော ပြည်နယ်နှင့် တိုင်းများတွင် ကုန်ဆုံးခဲ့သည်။ ပျို့ရွယ်စဉ် ရဟန်းဘဝအချိန်က လားရှိုးမြို့အနီးတွင် အမှုတော်ထမ်း ဆောင်ရသောကြောင့် ထိုဒေသသို့ ဘာသာစကားဖြစ်သော မရှုစကားကို သင်ယူခဲ့ပြီး တစ်ပတ်အကြာတွင် မရှုဘာသာစကားဖြင့် တရားဟောနိုင် ခဲ့သည်။ လားရှိုး ကက်သလစ် ခရစ်ယာန်သာသနာပိုင်ဆရာတော်ဘဝသို့ ရောက်ရှိချိန်တွင် စိန်ပေါလ်အသင်းဂိုဏ်းကို ကျွန်ုပ် တည်ထောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ ယေဇူးဘုရားရှင်၏ သတင်းကောင်းကို မကြားနာရသေးသူများအား သာသနာပြုရန်ဖြစ်သည်။ အသင်းဂိုဏ်းဝင် ညီအစ်ကိုမောင်နှမများသည် နယ်စွန့်နယ်ဖျားဒေသများသို့ သွားရောက်၍ ပညာရေး၊ ကျန်းမာရေး၊ ဧဝံဂေလီသတင်းကောင်း ဖြန့်ဝေရေးတို့၌ ပါဝင်ကူညီကြသည်။ ယနေ့အချိန်တွင် သီလရှင် အပါး (၁၀၀)နှင့် ရဟန်းကိုရင် အပါး(၃၀)တို့က သာသနာ(၆)ခုတွင် အမှုတော်ဆောင်လျက်ရှိကြသည်။ သူတို့ အဓိက လုပ်ဆောင် သောအရာမှာ ဘုရားကျောင်းနှင့် ခရစ်ယာန်များမရှိသော ဒေသများသို့ သွားရောက်ရန်၊ လူသူ အရောက်အပေါက်နည်းသော နယ်စွန့်နယ်ဖျား အရပ်ဒေသများသို့ သွားရောက်ရန်ဖြစ်သည်။

ပုသိမ် ကက်သလစ်ခရစ်ယာန် သာသနာပိုင် ဆရာတော်အဖြစ် အမှုတော်ထမ်းဆောင်စဉ် စစ်တပ်နှင့် ကရင်လူမျိုးများအကြား ပဋိပက္ခ အလယ်သို့ ကျွန်ုပ်ရောက်ရှိခဲ့သည်။ ကျွန်ုပ်အနေဖြင့် ပြန်လည်သင့်မြတ်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် စည်းလုံးခြင်းအကြောင်း မကြာခင်က ဟောပြောခဲ့ သည်။

ရန်ကုန် ကက်သလစ်ခရစ်ယာန် သာသနာပိုင်ဆရာတော် ဖြစ်လာသောအခါ၌လည်း ဆင်းရဲသားများနှင့် ဖိနှိပ်ခံရသူများဖြစ်ကြသည့် ပျောက်သောသူ၊ နောက်ဆုံးသောသူ၊ အငယ်ဆုံးသောသူတို့ထံသို့ အရောက်သွားရန် ကျွန်ုပ်ကြိုးစားခဲ့သည်။ အားလုံးသောသူတို့အတွက် တရားမျှတမှု၊ လွတ်လပ်မှု၊ လူ့ဂုဏ်သိက္ခာတို့ကို ဖော်ထုတ်ပြောဆိုရန် ကျွန်ုပ်အစဉ်တစိုက်ကြိုးစားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကက်သလစ် သာသနာတော်၏ ရည်မှန်းချက်တွင် လူသားတိုင်း၌ ဘုရားသခင်၏ပုံသဏ္ဍာန်တော်တည်ရှိတော်မူသည်ကို လွန်စွာ အလေးအနက်ထားသည်ဟု ကျွန်ုပ် နားလည်ထားသောကြောင့် ဖြစ်သည်။

ကျွန်ုပ်ထမ်းဆောင်ရမည့်အမှုတော်မှာ အမြဲရှင်းလင်းပြတ်သား ခဲ့သည်။ ယင်းအမှုတော်မှာ မြန်မာပြည်သူ့ပြည်သားများ တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးရန်နှင့် အစေခံရန်အတွက် လွတ်မြောက်ခြင်းသို့ ရောက်ရှိရန် ဖြစ်သည်။ ထိုပန်းတိုင်သို့ ရောက်ရှိရန်အတွက် အပြစ်၊ စွဲလန်းမှု၊ မတရားမှု၊ ခွဲခြားဆက်ဆံမှု၊ တရားမျှတမှုမရှိသော စစ်အင်အားသုံးမှုတို့ကို ကျွန်ုပ်တို့ထံမှလည်းကောင်း၊ နိုင်ငံမှလည်းကောင်း ဖယ်ရှားရန်လိုအပ်သည်။ လွတ်လပ်မှုကို အပြည့်အဝခံစားရန်အတွက် အရာရာ၌ အမှန်တရားရှိရန် လိုအပ်သည်။ ရဟန်းဘဝသို့ ရောက်ရှိခဲ့စဉ်က “Omnia possum in Eo” ဟု သောအပိုဒ်ကို ကိုယ်ပိုင်ဆောင်ပုဒ်အဖြစ် ခံယူခဲ့သည်။ အဓိပ္ပာယ်မှာ “ကိုယ်တော်၌ ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိုင်၏” (ဖိလိပိ ၄:၁၃) ဟူ၍ ဖြစ်သည်။ ဆရာတော်ဘဝနှင့် ကာဒီနယ်ဘဝသို့ ရောက်သောအခါ၌လည်း ထိုဆောင်ပုဒ်ကို ဆက်လက်စွဲကိုင်ထားသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် နေပြည်တော်၌ ဩဝါဒမိန့် ကြားခဲ့ရာတွင် “တရားမျှတမှု အတွက် တစိုက်မတ်မတ်လုပ်ဆောင်ပြီး လူ့အခွင့်အရေးကို လေးစားခြင်း ဖြင့်သာလျှင် ခက်ခဲတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ နိုင်ငံတစ်ဝန်း ပြန်လည် သင့်မြတ်ခြင်း လုပ်ငန်း စဉ်တို့ဟာ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ မြန်မာပြည် ရဲ့အနာဂတ်ဟာ ငြိမ်းချမ်းရေးပဲ ဖြစ်ရပါမယ်။ အဲဒီငြိမ်းချမ်းရေးဟာ လူ့အသိုင်းအဝိုင်း အတွင်းက တစ်ဦးစီရဲ့လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို လေးစားခြင်း၊ တိုင်းရင်းသားလူမျိုးစုနဲ့ ၎င်းတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကို လေးစားခြင်း၊ တရားဥပဒေ စိုးမိုးခြင်းကိုလေးစားခြင်း၊ အများကောင်းကျိုးအတွက် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းက မိမိတို့ တတ်နိုင်တဲ့ဘက်က တရားသဖြင့် ပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းစဉ်ကို လေးစားခြင်း စတာတွေ အပေါ်မှာ အခြေခံရပါမယ်” ဟု ဆုံးမခဲ့သည်။ ပုပ်ရဟန်းမင်းကြီး၏ မိန့်ကြားချက်မှာ လွန်စွာမှန်ကန်လှပေသည်။

‘မတူကွဲပြားခြင်း၏ဂုဏ်သိက္ခာ’ စာအုပ်တွင် လော့ဒ်ဆက်စ်က “ချီတိဆက်လုပ်ဆောင်နေရတဲ့ကမ္ဘာကြီးမှာ မတူကွဲပြားခြင်းကြောင့် ခြိမ်းခြောက်မှု မခံစားရဘဲ တိုးတက်ကျယ်ပြန့်လာတယ် လို့ ခံစားတတ်ဖို့ ကျွန်ုပ် တို့သင်ယူရပါလိမ့်မယ်” ဟု ဆိုခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ငြိမ်းချမ်းရေး ရရှိလိုပါက ထိုကဲ့သို့ သင်ယူရန် လိုအပ်ပေသည်။

ကာကွယ်ရေး

နိုင်ငံတစ်နိုင်ငံမှစစ်တပ်၏တရားဝင်အခန်းကဏ္ဍကို မှန်မှန်ကန် ကန်နားလည်မှသာလျှင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိနိုင်မည်ဖြစ်သည်။ ကက်သလစ်သာသနာတော်၏ လူမှုရေးဆိုင်ရာ သွန်သင်ချက် အနှစ်ချုပ်စာအုပ်တွင် “မုန်းတီးဖိနှိပ်လိုစိတ်ဖြင့် စစ်ပွဲဆင်နွှဲခြင်းသည် အမှန်စစ်စစ် မကောင်းသောအကျင့်သာဖြစ်သည်”ဟု ရှင်းလင်းစွာ သွန်သင်ထားသည်။ တိုက်ခိုက်ခြင်းခံရသော နိုင်ငံတစ်နိုင်ငံသည် လိုအပ်ပါကလက် နက်ကိုင်စွဲ၍ ခုခံခွင့်နှင့် ကာကွယ်ရမည့်တာဝန်ရှိလေသည်။

ကက်သလစ်သာသနာတော်က လက်ခံထားသည့် “တရား သောစစ်ပွဲ”တွင် လက်နက်စွဲကိုင်၍ ခုခံခြင်းကို တရားဝင်သည်ဟု သတ်မှတ်သော်လည်း ယင်းသည် နောက်ဆုံးမလွှဲမရှောင်သာ အခြေအနေမှသာ လိုအပ်သလောက် ခုခံကာကွယ်

ခြင်းမျိုးဖြစ်သည်။ ဆက်လက်၍ ကက်သလစ် သာသနာတော်က “ရန်လိုတိုက်ခိုက်ခြင်းကို ခံရသူများသည် မိမိတို့ကိုယ်ကို ခုခံနိုင်စွမ်းမရှိပါက ၎င်းတို့အား အကာအကွယ်ပေးရန် တာဝန်ရှိသည်” ဟု ဆိုထားသည်။ မကြာခင်ကဆိုသကဲ့သို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအတော်များများတွင် အရပ်သားများသည် စစ်ပွဲ၏ပစ်မှတ်များဖြစ်လာခဲ့ပြီး အိုးအိမ်ရွှေ့ပြောင်းရသည့်ဒုက္ခနှင့် တစ်ခါတရံ အစုလိုက် အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခံရသည့် ဘေးကိုပင် ကြုံကြရသည်။ ကက်သလစ်သာသနာတော်၏ သွန်သင်ချက်အရ ဆိုလျှင် “ထိုသို့သော ကပ်ဆိုးများကြုံတွေ့ရပါက လူသားချင်းစာနာ ထောက်ထားမှုအကူအညီများသည် အရပ်သားများထံသို့ ရောက်ရှိရမည်ဖြစ်ပြီး ထိုအကူအညီရယူသူတို့အား မည်သို့သော ဖိအားတစ်စုံတရာကိုမျှ မပေးကြရပေ။ ပဋိပက္ခ ဖြစ်ပွားနေသော နှစ်ဖက်အဖွဲ့အစည်း၏ တောင်းဆိုချက်ထက် လူသားတို့၏ ကောင်းကျိုးချမ်းသာကို ဦးစားပေးဖြည့်ဆည်း ရမည်။”

ဤသတင်းစကားကို မြန်မာနိုင်ငံ၌ ကြားသိရန် လိုအပ်သည်။ မြန်မာနိုင်ငံ၏အချို့ဒေသများ အထူးသဖြင့် ကချင်၊ ရှမ်းနှင့် ရခိုင်ဒေသများမှ အရေး ပေါ်အကူအညီလိုအပ်နေသူများမှာ ကူညီထောက်ပံ့မှုများ ဖြတ်တောက်ခံထားကြရသည်။ ထိုဒေသများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ သွားရောက်ပေးအပ်ရန် ဟန့်တားခံကြရသည်။ ကျွန်ုပ်တို့နိုင်ငံ၌ ကွဲပြားသောအဖွဲ့အစည်းများအကြား ပဋိပက္ခဖြစ်ပွားပါက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မည်သူ့ကိုမျှ အစာရေစာ၊ အမိုးအကာ၊ ဆေးဝါးနှင့် ပညာရေးအထောက်အပံ့ အစရှိသည့်အခြေခံရပိုင်ခွင့်များ မရရှိရန် ငြင်းပယ်ခြင်း မပြုသင့်ပေ။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးတိုးတက်ခြင်းတို့ ရရှိလိုပါက စစ်တပ်အနေဖြင့် မိမိတို့၏တာဝန်မှာ တိုင်းပြည်ကို အုပ်ချုပ်ရန် မဟုတ်ဘဲ အကာအကွယ်ပေးရန် ဖြစ်ကြောင်း နားလည်လာမည့် အခြေအနေသို့ ရောက်ရှိရန် ကျွန်ုပ်တို့ကြိုးစားကြရမည်ဖြစ်သည်။ လက်ရှိကာလ ကျွန်ုပ်တို့၏ အထိခိုက်မခံသော ဒီမိုကရေစီ အခြေအနေကြောင့် စစ်တပ်၏ အကူအညီနှင့် အကာအကွယ်ပေးမှုကို ကျွန်ုပ်တို့အမှန် တကယ် လိုအပ်ပေသည်။

နိုင်ငံတိုင်း၌ မိမိကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့်ရှိသည်။ နိုင်ငံ၏ စစ်တပ်မှာလည်း အခြေခံဥပဒေနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုရန် တည်ထောင်ထားခြင်းဖြစ်သည်။ ထိုကဲ့သို့ အပေးအယူမျှတသော လူ့အဖွဲ့အစည်းများတွင် လက်နက်ကိုင် အဖွဲ့အစည်းများသည် လွတ် လပ်ရေးကို ကာကွယ်ရန်၊ ကူညီထောက်ပံ့ရန်၊ နိုင်ငံ၏ ခေါင်းဆောင်၊ လွှတ်တော်နှင့် တရားရေးဌာနတို့ကို တာဝန်ခံပေးရန် အသင့်ရှိနေကြသည်။ စစ်တပ်ကို စတင်ထူထောင်ပေးခဲ့သည့် ကျွန်ုပ်တို့နိုင်ငံ၏ အမျိုးသားခေါင်းဆောင်၊ နိုင်ငံ၏လွတ်လပ်ရေး လှုပ်ရှားမှု၌ ဦးဆောင်သူ၊ ဒီမိုကရေစီခေါင်း ဆောင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ စံနမူနာကို မြင်ယောင် ကြည့်နိုင်ပါသည်။

ယေဇူးသခင်က “မိမိ၏မိတ်ဆွေများအဖို့ မိမိ၏ အသက်ကို စွန့်လွှတ်သော ချစ်ခြင်း မေတ္တာထက် ပို၍ကြီးမြတ်သောချစ်ခြင်းမေတ္တာမျိုးအဘယ်သူ တွင်မျှမရှိ” (ယော ၁၅:၁၃) ဟု မိန့်ဆိုခဲ့သည်။ ဗိုလ်ချုပ်အောင် ဆန်းသည် မိမိနိုင်ငံ၏အကျိုး အတွက် မိမိအသက်ကိုပင်စွန့်လွှတ်ပေးဆပ် ခဲ့သူဖြစ်သည်။ သူတည်ထောင်ခဲ့သော စစ်တပ်သည် ပြည်သူ့ပြည်သားများအတွက် အမှုထမ်းရန် အသင့်ရှိနေမည်ဟု သူယုံကြည်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ဖခင်သည် “တပ်မတော်ကို တရားမျှတမှုနှင့် ဂုဏ်သိက္ခာဖြင့် ပြည့်ဝသော တပ်မတော် ဖြစ်စေလိုကြောင်း၊ တပ်မတော်ကို အစိုးရ၏ အုပ်ချုပ်ရေးပိုင်း၌ ပါဝင်စေရန် မည်သည့် အခါကမျှ မရည်ရွယ်ခဲ့ကြောင်း” ပြောဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံ သဘောတူညီချက်၏ ရည်မှန်းချက်နှင့် ပတ်သက်၍ မည်သည့်ဘက်ကိုမျှ အလေးပေး ဘက်



လိုက်ခြင်းမရှိဘဲ မြန်မာနိုင်ငံအတွက် ဖက်ဒရယ် စနစ်ရရှိစေရန် ကြိုးပမ်းသည့်အနေဖြင့် ဂျူဘီလီ ဟောပြော တွင် ဤသို့ရှင်းပြခဲ့သည်။ “ကျွန်တော် အမြင် မှာတော့ ဗဟိုအုပ်ချုပ်ရေးစနစ်ကိုထူထောင်ဖို့ဟာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ဟာ နိုင်ငံတော်ရဲ့ တိုင်းရင်းသားတွေ ရသင့်တဲ့အခွင့်အရေးကို အကာ အကွယ်ပေးဖို့ စနစ်တကျဖွဲ့စည်းတဲ့နယ်ပယ်တွေ ပေါင်းစည်းထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ရမှာဖြစ်တယ်။”

ပြည်ထောင်စုတည်ထောင်စဉ်က ထားရှိခဲ့သောရည်ရွယ်ချက်ကို ကျွန်ုပ်တို့ပြန်လည် အမှတ်ကြေးလျက် ကျမ်းစာတော်မြတ်က ပညာ အလီမ္မာ ကျမ်း၌ ဆိုထားသောကျမ်းချက်ကို အောက်မေ့ဆင်ခြင်ကြရမည်။ “ရည်မှန်းချက်မရှိလျှင် လူတို့သည် ပျက်စီးမည်။” (သုတ္တံကျမ်း၊ ၂၉:၁၈)

ကျွန်ုပ်တို့၌ မည်မျှပင်အာဏာရှိပါစေ၊ ဥပဒေ၏ အထက်၌မည် သူမျှမရှိရပေ။ နိုင်ငံရေးခေါင်းဆောင်များ၊ ပြည်သူနှင့် ဘာသာရေးခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်များအနေဖြင့် ဘုရားသခင်သည် မတရားမှုကို ရှိမှန်းတော်မူ၍ တရားမျှတမှု၏ ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်း ကောင်း၊ ယောကျာ်းမိန်းမရှိသူတို့သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် တာဝန်ခံစိတ် အပြည့် ရှိရမည့်အကြောင်းကို လည်းကောင်း၊ မေ့လျော့ခြင်းမရှိဘဲ စံနမူနာပြု၍ ဦးဆောင်ကြရမည်။

မွေသစ်ကျမ်းတွင် ယေရူးရှယ်တော်နှင့် စစ်သားတစ်ဦး စိတ်ဝင်စားဖွယ်ဆိုတွေ့သည့် အကြောင်း ပါရှိသည်။ (မာတေးဦး ၈:၉) ယေရူးသခင်အား မိမိ၏ နာမကျန်းဖြစ်နေသောအစေခံကို ကုသစေလိုသည့် စစ်သားက မိမိ၏လုပ်ပိုင်ခွင့်ကို ကျင့်သုံးခြင်းနှင့်ပတ်သက်၍ ကောင်းစွာသိရှိထားသည်။ သူက “အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မင်းအာဏာ စက်အောက်တွင် နေရသူဖြစ်ပြီး အကျွန်ုပ်၏ လက်အောက်တွင်လည်း စစ်သားများ ရှိပါ၏။ အကျွန်ုပ်က တစ်ယောက်ကို သွားလေ့ဟု ဆိုလျှင် ထိုသူသည်သွားပါ၏။ အခြားတစ်ယောက်ကို လာခဲ့ဟုဆိုလျှင် ထိုသူသည် လာပါ၏။ အကျွန်ုပ်၏ အစေခံကိုလည်း ဤအမှုကိုပြုလေ့ဟုဆိုလျှင် သူသည် ပြုလုပ်ပါ၏ဟု” လျှောက်လေ၏။ ထိုစစ်သားသည် ဖြောင့်မတ်သောသူဖြစ်ပြီး မိမိ၏လုပ်ပိုင်ခွင့်အတိုင်းအတာကို နားလည်ကာ မိမိ၏ အထက် အကြီးအကဲအား တာဝန်ခံသူဖြစ်ကြောင်းကို ယေရူးဘုရားရှင် သိရှိတော်မူလေသည်။ ဘုရားသခင်၏ သားတော်သည်လည်း မိမိ၏လွန်စွာ ကြီးမြတ်လှသော တန်ခိုးတော်ဖြင့် စစ်သား၏အစေခံကို လုံးဝ ပျောက်ကင်း ချမ်းသာစေရန် ကုသပေးတော်မူခဲ့သည်။

ယေရူးဘုရားရှင်သည် စစ်သားကို လက်မခံခြင်း၊ သူ၏တောင်း ဆိုချက်အား ငြင်းပယ်ခြင်း စသည်တို့ကို မပြုလုပ်ခဲ့ပေ။ ကိုယ်တော်ရှင်သည် သူ့အပေါ် လေးစားမှုပြုတော်မူခဲ့သည်။ အကြောင်းမှာ စစ်သားသည် ရိုးသားစွာ ရှင်သန်ပြီး မိမိ၏ လုပ်ပိုင်ခွင့်၌ အကန့်အသတ်ရှိသည်ကိုလည်း နားလည်သောကြောင့်ဖြစ်သည်။

ထို့အတူ ရှင်လုကာ ဧဝဂေါကျမ်း (၁၆:၁၉-၃၁)တွင် ဖော်ပြထားသော လာဇရုနှင့် သူဌေးကြီးပုံပြင်ကိုလည်း ကျွန်ုပ်ဆင်ခြင်ထောက်ရှုခဲ့ပါသည်။ မိမိ၏စားပွဲမှကျသော ပေါင်မုန့်အစအနကိုပင် ဆင်းရဲသားအားပေးရန် ငြင်းပယ်ခဲ့သည့် သူဌေးကြီးအပေါ် စီရင်ခဲ့သောခရီးအမှာ ကျွန်ုပ်တို့အားလုံး ကောင်းစွာထောက်ရှုသင့်သော သင်ခန်းစာတစ်ခုဖြစ်သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ ကြွရောက်ခဲ့စဉ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ကျွန်ုပ်တို့၏ စစ်ဦးစီးချုပ်အား ၎င်းအနေဖြင့် အရပ်သားအစိုးရကို တောင့်တင်း ခိုင်မာစေပြီး မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးဖော်ဆောင်ပေးနိုင်သည့် မွန်မြတ်သောလုပ်ငန်းစဉ်ကို ထမ်းဆောင်ရန် တာဝန်ရှိကြောင်း မြှောက်ကြားခဲ့သည်။

မကြာသေးမီက ကျွန်ုပ်ပြောကြားခဲ့သည့် အတိုင်း “တရားမျှတမှု နှင့် ငြိမ်းချမ်းရေးသည် ဧရာဝတီမြစ်ကဲ့သို့ တသွင်သွင်စီးဆင်းပါစေ။ စစ်မှန်သော နိုင်ငံရေးနှင့် စီးပွားရေးဖက်ဒရယ်စနစ်သည်

အသိုင်းအဝိုင်းများ အကြားယုံကြည်မှုကို တည်ဆောက်နိုင်ပါစေ။ ပွင့်လင်းမြင်သာမှုလည်း ရှိပါစေ။ ဒီမိုကရေစီ လမ်းကြောင်း၌ မှန်ကန်စွာ ပါဝင်ခြင်းအားဖြင့် မျှတမှုကို အစိုးရတစ်ရပ်အနေဖြင့် ဖော်ဆောင်ပေးနိုင်ပါက ကျွန်ုပ်တို့၏ ဒဏ်ရာအနာတရများလည်း သက်သာပျောက်ကင်းပြီး ပဋိပက္ခများသည်လည်း သမိုင်းထဲ၌သာ ကျန်ရစ်ခဲ့ပေလိမ့်မည်။ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးက မိမိသေနတ်သံများကို တိတ်ဆိတ်နိုင်စွမ်း ရှိကြပါသည်။ ငြိမ်းချမ်းရေးတိုက်ပွဲကိုသာ ဆင်နွှဲကြပါ။ စစ်တပ်တစ်ရပ်လျှင် လုံလောက်ပြီဖြစ်သည်။ ထိုစစ်တပ်သည်လည်း တရားမျှတမှုနှင့် ငြိမ်းချမ်းရေး၏ စစ်တပ်ဖြစ်ရန် လိုအပ်သည်။”

ယဉ်ကျေးသောလူ့ အဖွဲ့အစည်းတွင် မည်သည့် စစ်တပ်မျှ ဥပဒေ၏ အထက်တွင်မရှိပါ။ နူးညံ့သိမ်မွေ့သောလူ့အဖွဲ့အစည်းတွင် မည်သည့် စစ်သားကိုမျှ ရာဇဝတ်မှုကျူးလွန်နိုင်သောအခွင့်ကို မပေးထားချေ။ စစ်သားများသည် လေးစားချစ်ခင်မှုကို ခံယူလိုပါက လွတ်တော် အတွင်း၌ရှိမနေဘဲ မိမိတို့စစ်တန်းလျား၌ နေရာယူကာ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်၌ တိုင်းပြည်ကို အစေခံကြရမည်ဖြစ်သည်။ ဒီမိုကရေစီဖြစ်ထွန်းသော လူ့ဘောင်အသိုင်း အဝိုင်းတွင် နိုင်ငံရေးခေါင်းဆောင်များသည် ကာကွယ်ရေးဦးစီးချုပ်၏ အမြော်အမြင်ကြီးမှု အပေါ် များစွာ မှီခိုအားထားကြသည်။ ထိုကဲ့သို့လေးစားမှုမျိုး ရှိရန်မှာ လွန်စွာအရေးကြီးသော အချက်ဖြစ်သည်။ သို့သော် ကာကွယ်ရေးဦးစီးချုပ်သည် ရွေးကောက်တင်မြှောက်ထားသော အရပ်သား ခေါင်းဆောင်၏ အုပ်ချုပ်မှုအောက်၌ အမှုထမ်းပြီး ၎င်းတို့အား ခြိမ်းခြောက်ခြင်း မပြုမှသာ ရှိသော လေးစားခံရမည်ဖြစ်သည်။ တရားမျှတခြင်းနှင့် တရား ဥပဒေစိုးမိုးရေးကို ခိုင်မာစေရမည်။ အဘယ်ကြောင့် ဆိုသော် အမျိုးသား၊ အမျိုးသမီးရှိသူတို့သည် ဘုရားသခင်၏မျက်မှောက်တော်တွင် တာဝန်ခံ သူများ ဖြစ်ကြရမည်။ ထိုဘုရားသခင်သည် တရားမျှတမှု၏ ဘုရားသခင်၊ မတရားမှုကို ရွံရှာမုန်းတီးတော်မူသော ဘုရားသခင်ဖြစ်တော်မူသည်။

ယူနီဖောင်းဝတ်စုံဖြင့် အမှုထမ်းသူတို့၏ အကျင့်စရိုက်သည် လူတို့က ၎င်းတို့အား ကြောက်ရွံ့ခြင်းထက် လေးစားခြင်း၊ ချစ်ခင်မြတ်နိုးခြင်း ရှိသည့် လူ့အဖွဲ့အစည်းမျိုးဖြစ်လာရန် ကျွန်ုပ်တို့ ကြိုးစား လုပ်ဆောင်ကြရ မည်။ မိမိ၏အစေခံကို ကုသပေးရန် ယေရူးသခင်ထံတော်သို့ လာရောက်တောင်းပန်ခဲ့သော ရောမတပ်မှူး၏ ယုံကြည်ခြင်းနှင့် နှိမ့်ချခြင်းမျိုးကျွန်ုပ် တို့၏စစ်သားများတွင် ရှိလာရန် ကျွန်ုပ်တို့ကြိုးစားကြရမည်။ ရှင်မာတေးဦး ဧဝဂေါကျမ်း (၈:၅-၁၃)တွင် ကျွန်ုပ်တို့ကြားနာခဲ့သည့်အတိုင်း ယေရူးကိုယ်တော်သည် စစ်သား၏ အစေခံကို သွားရောက်ကုသပေးရန်လုပ် ဆောင်တော်မူစဉ် ထိုစစ်သားက ထပ်မံလျှောက်တင်ခဲ့သည်။ ၎င်း၏စကားကို မွစွားတရားတော်မြတ်အတွင်း ကိုယ်တော်မြတ် စက္ကရမင်မင်လာ မပင့်ယူမီ ကျွန်ုပ်တို့ထပ်ခါထပ်ခါ ရွတ်ဆိုကြရသည်။ “သခင်ဘုရား၊ တပည့်တော်၏ အိမ်မိုးအောက်သို့ ကိုယ်တော်ဝင်ရောက်ရန် တပည့်တော်သည် မထိုက်တန်ပါ။ သို့သော် တစ်ခွန်းမျှသာ အမိန့်ရှိတော်မူပါလျှင် ကျွန်ုပ်၏ အစေခံသည် သက်သာ ပျောက်ကင်း ပါလိမ့်မည်။” ယေရူးဘုရားသည် လူတစ်ရာ တပ်မှူး၏ယုံကြည်ခြင်းကိုကြည့်လျှင် လွန်စွာအံ့ဩ၍ အစေခံအား လည်း ကုသပေးတော်မူလေသည်။

ဘုန်းတော်ကြီးတစ်ပါးအနေဖြင့် ဝိညာဉ်များအား ကယ်တင်ခြင်းသို့ ပို့ဆောင်ခြင်း အမှု အတွက် ကျွန်ုပ် ဝမ်းမြောက်မိသည်။ ထိုကယ်တင်ခြင်း ဆုကျေးဇူးတော်သည် လူသားတိုင်းရရှိနိုင်သော ဆုကျေးဇူးတော်ဖြစ်သည်။ ကယ်တင်ခြင်းမရနိုင်သူ ဟူ၍မရှိပါ။ ရှေးဦးအသင်းတော်ကာလ၌ သာသနာတော်ကို အပူတပြင်းနိပ်ကွပ်ခဲ့သော ဆောလုသည် ဒါမာစကမြို့သို့ သွားရာလမ်းတွင် ကိုယ်တော်ရှင်နှင့် ဆုံတွေ့ပြီး ရှင်ပေါလုဖြစ်လာခဲ့သည်။ သူသည် ကျွန်ုပ်တို့၏ သခင်ဘုရားပါရှိလျက် ရှင်ပေတရုနှင့် အတူ လက်တွဲကာ သာသနာတော်ကို တည်ထောင်ရာ အုတ်မြစ်ကျောက်တိုင်ဖြစ်လာခဲ့သည်။ ရှင်ပေတရုသည်လည်း ကယ်တင်ခြင်း မရနိုင်သူ မရှိ

သည့်အကြောင်းကို ပြသခဲ့သည်။ သူသည် ကိုယ်တော်ရှင် ကားတိုင်တင်သတ်ခြင်း မခံရမီ ကိုယ်တော်ရှင်အား သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သူဖြစ်သည်။ သို့တစေ ယေရူးဘုရားရှင်သည် “ကျောက်” ဟု အဓိပ္ပာယ်ရသော ပေတရု အပေါ်တွင် မိမိ၏ သာသနာတော်ကိုတည်ထောင်ရန် ဆုံးဖြတ်တော်မူခဲ့သည်။ ငရဲ၏တံခါးတို့သည်လည်း ဤသာသနာတော်ကို အောင်နိုင်ခြင်း မရှိနိုင်ကြောင်း ကြေညာတော်မူခဲ့သည်။ သို့ရာတွင် စိတ်နှလုံးပြောင်းလဲခြင်း မရှိပါက ကယ်တင်ခြင်းမရနိုင်ပေ။ ထိုအချက်သည် ခွန်အားကြီးသူအတွက် မှန်ကန်သကဲ့သို့ ခွန်အားနည်းသူ အတွက်လည်း မှန်ကန်ခြင်းရှိလေသည်။ အပြစ်မြေခြင်းစက္ကရမင်မင်လာသည်လည်း ကျွန်ုပ်တို့အား အပြစ်ခွင့်လွှတ် ခြင်းရရန် ဖိတ်ခေါ်နေလေသည်။ သို့မှသာ ကျွန်ုပ်တို့သည် ထာဝရ အသက်၏ ဝမ်းမြောက်ခြင်းကို ဆုံးရှုံးမည့်ဘေးမှ ကင်းလွတ်နိုင်ပေလိမ့်မည်။ အပြစ်၏ ခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့ တောင်းခံသောအခါ ကျေးအေးခြင်း ရရှိပေလိမ့်မည်။ ဘုရားသခင်၏ စစ်မှန်သော မေတ္တာတော်သည် အတိုင်းအဆမရှိပေ။

ဘာသာရေးလွတ်လပ်ခွင့်

အားလုံးသောလူ့ အခွင့်အရေးတို့သည် အရေးကြီးပြီး တစ်ခုနှင့် တစ်ခု ဆက်နွယ်လျက် ရှိကြသည်။ သို့သော် အခြေခံကျသောအရာကိုပြုပါဆိုလျှင် ဘာသာရေး လွတ်လပ်ခွင့်၊ သို့မဟုတ် လွတ်လပ်စွာကိုးကွယ်ဝတ် ပြုခွင့်ကို ပြရပေလိမ့်မည်။ ယခင်က ကျွန်ုပ်ဆိုခဲ့သည့်အတိုင်း လွတ်လပ်စွာ တွေးခေါ်ခြင်း၊ ယုံကြည်ကိုးကွယ်ခြင်းတို့မှာ အပြည့်ပြည့်ဆိုင်ဆိုင် လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၈)တွင် အသေးစိတ်ဖော်ပြထားသည့် အတိုင်း အဖိုးတန်ဆုံးဖြစ်သော၊ အခြေခံအကျဆုံးဖြစ်သော လွတ်လပ်ခွင့် ပင်ဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်ကိုးကွယ်ရာကို ရွေးချယ်ရန်၊ ကျင့်ကြံရန်၊ ဟောပြော ဝေမျှရန်၊ ပြောင်းလဲရန် လွတ်လပ်ခွင့်မရှိပါက လွတ်လပ်ခွင့် လုံးဝမရှိဟုပင် ဆိုရပေလိမ့်မည်။ ခရစ်နှစ် ၂၁၂ တွင် တာတုလီယန်က “လူတိုင်းသည် မိမိယုံကြည်သည့်အတိုင်း ကိုးကွယ်ဝတ်ပြုခွင့်သည် အခြေခံကျသော လူ့အခွင့်အရေးဖြစ်သည်” ဟုဆိုခဲ့သည်။ ၁၈၁၉ ခုနှစ်၌ သောမတစ် ဂျက်ဖာဆင်က “အခြေခံ ဥပဒေ၌ပြဋ္ဌာန်းထားသည့် ဘာသာရေး လွတ်လပ်ခွင့်သည် လူ့အခွင့်အရေးအားလုံးတွင် အမှန်မြတ်ဆုံးနှင့် ငြင်းပယ်ရန်မဖြစ်နိုင်သော အချက် တစ်ခုဖြစ်သည်” ဟု ဆိုခဲ့သည်။

ကက်သလစ် သာသနာတော်သည် ဒုတိယ ဗာတိကန်ညီလာခံ ကျင်းပချိန် ၁၉၆၅ ခုနှစ်၌ လူသားအားလုံးအတွက် ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်သည့် အဓိကသွန်သင်ချက်များကို “လူသားတို့၏ ဂုဏ် သိက္ခာ” (Dignitatis Humanae) စာချွန်တော်တွင် ထည့်သွင်းရေးသားခဲ့သည်။ ၎င်းက ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ရန်မှာ အမှန်တရား ရှာဖွေသည့် လူတိုင်း၏ တာဝန်ဟူ၍ လည်းကောင်း၊ မိမိ၏ ဩတ္တပ္ပစိတ်အတိုင်း အမှန်တရားကို လွတ်လပ်စွာရှာဖွေခွင့်ဟူ၍လည်းကောင်း ဖွင့်ဆို ထားပြီး ထိုလွတ်လပ်ခွင့်ကို လူသားတို့၏ ဂုဏ်သိက္ခာအပေါ်၌ ထားရှိဖော်ပြခဲ့သည်။ ထိုစာချွန်တော်တွင် “ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုရမည့် တာဝန်ကို ဖြည့်ဆည်းရန် လိုအပ်သည်ဟု လူတို့ တောင်း ဆိုသည့်အတိုင်း ဘာသာရေးလွတ်လပ်ခွင့်အပေါ် လူ့အဖွဲ့အစည်းက ဖိအားပေးမှုများမရှိစေရပေ။ လူတိုင်း၌ ဘာသာရေး လွတ်လပ်ခွင့်ရှိသည်။ ထိုလွတ်လပ်ခွင့်အရ တစ်ဦး တစ်ယောက်ကဖြစ်စေ၊ လူမှု အဖွဲ့အစည်းများကဖြစ်စေ၊ လူတို့၏ လုပ်ပိုင်ခွင့်အာဏာ အရ ဖြစ်စေ မည်သူ့ကိုမျှ ချုပ်ကိုင်ထားခြင်းမရှိနိုင်ပေ။ တိတ်တဆိတ်ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ၊ တစ်ဦး တည်းဖြစ်စေ၊ အခြားသောသူများနှင့် တွဲဖက်၍ ဖြစ်စေ မိမိ၏ယုံကြည်ချက်နှင့်ဆန့်ကျင်၍ ဝတ်ပြု ကိုးကွယ်ရန် မည်သူ့ကိုမျှ အတင်းအကြပ် လုပ်ဆောင်ခွင့် မရှိပေဟုဆို ထားသည်။

ညီလာခံက ထုတ်ပြန်ခဲ့သော စာချွန်တော်မှာ အာမေရိန်းယန်း လူမျိုးတို့အား အမြစ်ပြတ် ချေမှုန်းသည့်အဖြစ်ဆိုးမှ လွတ်မြောက်လာသူများ ပုပ်ရဟန်းမင်းကြီး စိန်ဂျွန်(၂၁)နှင့် တွေ့ဆုံရာ၌ မြစ်ဖျားခံလာခဲ့ခြင်းမှာ သာမန်တိုက်ဆိုင်မှု သက်သက်

မဖြစ်နိုင်ပေ။ ကျွန်ုပ်အနေဖြင့် ဤအဖြစ်အပျက်နှင့် ဂျူးလူမျိုးတို့အား နာဇီတို့လက်မှ ကယ်တင် ခဲ့သည့် စိန်ဂျွန်၏ ကြိုးပမ်းမှုအဖြစ်အပျက်တို့တွင် စိတ်လှုပ်ရှားဖွယ် ကောင်းသောစံနမူနာကို တွေ့ခဲ့ရသည်။

ယင်းအဖြစ်အပျက်ကို အာရုံခံပြီးလျှင် ကျွန်ုပ်တို့သခင်ဘုရား၏ ဒုက္ခဒေဒနာခံထမ်းခြင်းကို အောက်မေ့ သတိရသည့်အနေဖြင့် ယမန်နှစ်က ပြုလုပ်ခဲ့သော ခြေဆေးခြင်းအခမ်းအနား ကျင်းပရာ ကြာသပတေးနေ့ကြီး၌ ကျွန်ုပ်သည် ခရစ်ယာန်များ၏ ခြေထောက်ကိုသာမက ပရိတ်တစ်တင်များ၊ မွတ်ဆလင်များ၊ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၏ ခြေထောက်ကိုလည်း ဆေးကြောခဲ့သည်။ ဘာသာရေးကြောင့် ဖြစ်စေ၊ ၁၀၀ အခြေ အနေကြောင့် ဖြစ်စေ၊ မလိုမုန်းထားခြင်းကြောင့် ဖြစ်စေ ရာထူးဂုဏ်သိမ် အဆင့်ဆင့် ခွဲခြားလိုသော လူ့အသိုင်းအဝိုင်းတွင် ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် ခွဲခြားဆက်ဆံမှု မရှိသင့်ကြောင်းပြသသည့် အပြုအမူ တစ်ရပ်ဖြစ်သည်။

ထိုနည်းတူစွာပင် ကျွန်ုပ်၏ဆရာတော်ပါ ငွေဂျူဘီလီပြည့် မြောက်သည့်ပွဲကို မန္တလေးမှ (၄) နာရီကြာ သွားရသည့် ဇာတိမြေဖြစ်သော မုံလှရွာတွင် ဘာသာတရားအချင်းချင်း ချစ်ကြည်ရင်းနှီးရေးပွဲအဖြစ်ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း ထိုအချက်ကြောင့်ပင်ဖြစ်သည်။ ပွဲတော်၏ ညနေခင်း တစ်ခုတွင် ဗုဒ္ဓဘာသာဝင်ဆရာတော်၊ မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်၊ ဟိန္ဒူဘာသာရေး ခေါင်းဆောင်၊ ပရိတ်တစ်တင်သင်းအုပ်ဆရာ စသည်တို့ စုရုံးရောက်ရှိလာကြပြီး ဘာသာရေး လွတ်လပ်ခွင့်နှင့် ဘာသာတရားအချင်းချင်း အတူတကွယှဉ်တွဲနေထိုင်ရေးအတွက် မိမိတို့၏ အမြင်ရှုထောင့်များကို ဆွေးနွေး ပြောဆိုခဲ့ကြသည်။ ကျွန်ုပ်တို့အားလုံးလည်း ငြိမ်းချမ်းရေးဖယောင်းတိုင်းကို အတူတကွ မီးထွန်းညှိခဲ့ကြသည်။ ထိုကဲ့သို့သောအပြုအမူများ၊ သာဓကပြု လုပ်ဆောင်ချက်များကြောင့် ကျွန်ုပ်တို့ပေးလိုသော သတင်းစကားမှာ အခြေခံ လူတန်းစားများထံသို့ ရောက်ရှိသွားပြီး မိမိတို့၏ အဖွဲ့အစည်းအသက်တာ၌ ထိုနည်းတူကျင့်ကြံပါက အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နိုင်လေသည်။

အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့၌ ဘာသာရေးလွတ်လပ်ခွင့် ရရှိရှိသာမက “လူသားတို့၏ဂုဏ်သိက္ခာ” စာချွန်တော်၌ ဆိုထားသည့် အတိုင်း ဘာသာတရားသည်လည်း လူ့အသိုင်းအဝိုင်းအား အထောက်အကူပြုသည့် အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ ထို့ကြောင့် လူ့အဖွဲ့ အစည်း တစ်ခုတွင် ဘာသာရေးလွတ်လပ်ခွင့်ကို ငြင်းပယ်လိုက်ပါက လူတစ်ဦးစီကိုလည်းကောင်း၊ လူတို့အတွက် ဘုရားသခင်၏ စီမံတော်မူချက်ကို လည်းကောင်း ထိခိုက်လေတော့သည်။ အစိုးရအနေဖြင့်လည်း လူတို့၏ ဘာသာရေးအသက်တာကို အလေးပေး သုံးသပ်ရန် လိုအပ်သည်။ အကြောင်းမှာ အများကောင်းကျိုးအတွက် ကူညီထောက်ပံ့ပေးရန်မှာ အစိုးရ၏ တာဝန်တစ်ရပ်ပင်ဖြစ်လေသည်။

မြန်မာနိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့်အား ခြိမ်းခြောက်သောအရာများ တိုးပွား လာနေသည်ကို တွေ့ရသည်။ အမုန်းစကားဟောပြောသူတို့က ငြိမ်းချမ်းသော ဘာသာတရားအမည်ခံ၍ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုတို့ကို လှုံ့ဆော်လျက်ရှိကြသည်။ မတရားသောဥပဒေနှင့် စည်းမျဉ်းများက လူနည်းစု ဘာသာဝင်များအပေါ် ဘာသာရေး ကန့်သတ်ချက်များ ထုတ်ပြန်လာကြသည်။ မိမိ၏ လူမျိုးနှင့် ဘာသာတရားကိုသာ အဓိက အလေးပေး ဆောင်ရွက်သော လှုပ်ရှားမှုများကြောင့် လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေးတို့ ရောထွေးပြီး အမှန်းတရားနှင့်သည့်ခံစိတ် ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်လာစေသည်။

ထိုအဖြစ်အပျက်မျိုးမှာ မြန်မာနိုင်ငံတွင် သာမကဘဲ အာရှတိုက် တစ်ခွင်၌လည်း ဖြစ်ပေါ်လေ့ရှိသည်။ အာရှတိုက်တွင် ကမ္ဘာပေါ်ရှိ မတူကွဲပြားသော ဘာသာကြီးများပေါင်းစုံရှိကြသည်။ နိုင်ငံတစ်ခုတွင် လူများစုဖြစ်သော ဘာသာဝင်တို့မှာ အခြား နိုင်ငံတစ်ခုတွင် လူနည်းစု ဖြစ်နေကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အာရှတိုက်တစ်ဝှမ်း၌ လူ့အဖွဲ့အစည်းများ ပေါင်းစည်းခြင်းကို ခြိမ်းခြောက်နေသည့် သည်းမခံနိုင်သော စိတ်ထားများ ကြီးမား



လာလျက်ရှိသည်။

ဘာသာတရားနှင့် တိုင်းနိုင်ငံမခွဲခြားဘဲ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်တို့အပေါ် ယုံကြည်သူများသည် အထက်ပါတန်ဖိုးများကို နေရာတိုင်းနှင့် လူတိုင်း အတွက် စုပေါင်းအင်အားဖြင့် ကာကွယ်ကြရမည်။ လွန်ခဲ့သော(၃)နှစ်က အင်ဒိုနီးရှားသမ္မတဟောင်း အဗ္ဘူရာမန် ဝါဟစ်၏ သမီးဖြစ်သူ အာလစ် ဆာဝါဟစ်နှင့် ကျွန်ုပ် ဝေထရီ ဂျာနယ်တွင် ပူးတွဲ ရေးသားခဲ့သည့်ဆောင်းပါး၌ "ကျွန်ုပ်တို့သည် လူမျိုး၊ ဘာသာတရားနှင့် နိုင်ငံရေးတို့ကို ခွဲခြားခြင်းမရှိဘဲ ရမည်။ ဘာသာရေး လွတ်လပ်ခွင့်၊ သို့မဟုတ် အားလုံး ကိုးကွယ်ယုံကြည်ခွင့်ရှိဖို့ ကျွန်ုပ်တို့ ထုတ်ဖော်ပြောဆိုရမည်" ဟု ဆိုခဲ့သည်။

လော့ဒ်ဆက်စ်က "ကွဲအက်နေသော ကမ္ဘာအား ပြင်ဆင်ခြင်း" ဟု အမည်ပေးထားသည့် စာအုပ်တွင် "အမုန်းတရားကို တစ်ဖက်စွန်း ရောက်ပြောဆိုနေသူများအား တန်ပြန်ရန်အတွက် မေတ္တာတရားအကြောင်း ဝေဝေဆာဆာပြောဆိုမှုများ ပြုလုပ်ကြရမည်။ ဂျူးဘာသာရေးခေါင်းဆောင် တစ်ဦးက အလင်းရောင်ငယ်လေးသည် မှောင်မိုက်ခြင်းများကို ဖယ်ရှားတတ်ကြသည်။ အကယ်၍ ကျွန်ုပ်၏ အလင်းနှင့် သင်၏အလင်း၊ သင်၏ အလင်းနှင့် တစ်ပါးသူတို့၏အလင်း ပေါင်းစပ်ထားပါက တစ်ခုစီ၏ အလင်းမှာ သေးငယ်သော်လည်း အားလုံး စုပေါင်းသည့် လှပသောအလင်းဖြစ်ပေါ် လာပြီး မျှော်လင့်ခြင်းဆိုသည်မှာ ထင်ယောင်ထင်မှားဖြစ်ခြင်းမဟုတ်သည်ကို ပြသပေးလိုမည်။ မကောင်းမှု၊ မတရားမှု၊ ဖိနှိပ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့အတွက်လည်း နေရာမရှိနိုင်တော့ပေ" ဟု ဆိုထား သည်။

မြန်မာနိုင်ငံတော်ကို အစွန်းရောက်သော အမုန်းစကားနှင့် အမိုက်မှောင်တို့ဖြင့် မတည်ဆောက်ဘဲ ကြီးမားသော မေတ္တာတရား၊ တောက်ပသောအလင်းတို့ဖြင့် တည်ဆောက်ကြပါစို့။

မျှော်လင့်ခြင်းဟူသည် ထင်ယောင် ထင်မှားဖြစ်ခြင်းမျိုး မဟုတ်ဘဲ လူမျိုးမရွေး၊ ဘာသာမရွေး ငြိမ်းချမ်းခြင်းနှင့် စည်းလုံးခြင်း၌ အတူတကွ ယှဉ်တွဲနေထိုင်နိုင်သော မြန်မာနိုင်ငံတော်ကို တည်ဆောက်ကြပါစို့။

လူသားဂုဏ်သိက္ခာဟူသော စကားလုံးနှင့် ကိုက်ညီသော မြန်မာနိုင်ငံတော်ကို တည်ဆောက် ကြပါစို့။ စစ်မှန်သော လွတ်လပ်မှုကို ချစ်မြတ်နိုးသူများဖြစ်လာရန် ပြုပြင်ပုံသွင်းကြပါစို့။ အကြောင်းမှာ ဘာသာရေး လွတ်လပ်ခွင့်ကို မြှင့်တင်ပေးသောလူ့ အဖွဲ့အစည်းမှာ တိုးတက်ကြီးပွားပြီး ငြိမ့် ကွဲပျက်စီးလိမ့်မည် မဟုတ်သောကြောင့်ဖြစ်သည်။

ပဋိပက္ခများ၊ အမုန်းတရားများ၊ ဖိနှိပ်ခြင်းများကို နောက်တွင် ချန်ရစ်ခဲ့ပြီး အသစ်သော မြန်မာနိုင်ငံတော်ကို တည်ဆောက်ဖို့ ပြန်လည် ကြိုးပမ်း အားထုတ်ကြပါစို့။

ဗုဒ္ဓဘာသာက သွန်သင်သည့် မေတ္တာနှင့် ကရုဏာတန်ဖိုးများကို အခြေခံ၍လည်းကောင်း၊ အစ္စလာမ်ဘာသာက သွန်သင်သည့် ငြိမ်းချမ်းရေးကိုအခြေခံ၍လည်းကောင်း၊ ခရစ်ယာန်ဘာသာက သွန်သင်သည့် ရန်သူကိုချစ်ခြင်း၊ မိမိနှင့် နီးစပ်သူကို ချစ်ခြင်းစသည်ကို အခြေခံ၍လည်း ကောင်း ကျွန်ုပ်တို့၏တိုင်းပြည်ကို ပြန်လည်တည်ဆောက်ကြပါစို့။

အခြားသောစိန်ခေါ်မှုများ

မြန်မာနိုင်ငံ၌ အခြားသောစိန်ခေါ်မှုများလည်းရှိသေးသည်။ ထိုစိန်ခေါ်မှုများမှာ များပြား လှ၍ ဤနေရာတွင် အသေးစိတ်မရေးနိုင်ပါ။ မူးယစ်ဆေးဝါးများက လူပေါင်းများစွာ၏အသက်ကို နတ်ယူလျက်ရှိသည်။ ပညာပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်း၊ ကရုဏာတရားပြသခြင်း တို့ဖြင့် ယင်းကို တွန်းလှန်ရန်လိုအပ်သည်။ သဘာဝ ပတ်ဝန်းကျင်အပေါ်ကိုယ် ကျိုးစီးပွားရှာခြင်းက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ခြိမ်းခြောက်လျက်ရှိသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရင်သူမြတ်က သူရေးသား ထုတ်ပြန်ခဲ့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စာချွန်တော် ဖြစ်သည့် Lau-

dato Si တွင် ထိုစိန်ခေါ်မှုကို သတိပြုတိုက်ဖျက်ရန် ကျွန်ုပ်တို့ အားနှိုးဆော်ထားသည်။ သဘာဝပတ်ဝန်းကျင်အား အကြီးအကျယ်ဖျက် ဆီးနေမှု အကြောင်းကို ကျွန်ုပ်ယခင်က ပြောဆိုခဲ့ပြီးဖြစ်သည်။ ဂေဟစနစ် ပျက်စီးခြင်းကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးခံစားရသူတို့မှာ ဆင်းရဲသားများသာ ဖြစ်ကြသည်။ မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်တန့်ရန် ကျွန်ုပ် ဆက်လက်၍ တောင်းဆိုလိုပါသည်။ ထိုစီမံကိန်း ဆက်လက်လုပ်ဆောင်ပါက သန်းပေါင်းများစွာသောလူတို့၏ လယ်ယာမြေများနှင့် အသက်မွေးဝမ်းကျောင်းမှုများ ပျက်စီးဆုံးရှုံးမည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်ကပ်ဘေးနှင့် စီးပွားရေး ကပ်ဆိုးတို့ကို ကျွန်ုပ်တို့ရင်ဆိုင်ကြရမည်ဖြစ်သည်။

ပညာရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု များစွာ လိုအပ်နေသော ကဏ္ဍတစ်ခုဖြစ်သည်။ လူငယ်များ ပညာသင်ယူခွင့်ဆုံးရှုံးပါက ခေတ်သစ်ကျွန်ုပ်စနစ်၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးခြင်း၏ သားကောင်များအဖြစ်သို့ ရောက်ရှိသွား ပေလိမ့်မည်။ အသိပညာရှိခြင်းသည် ခွန်အားတစ်ရပ် ဖြစ်သည်။ မြန်မာနိုင်ငံသည် တစ်ချိန်က ဒေသအတွင်း၌ ပညာရေးအဆင့်အတန်းမြင့်မားသောနိုင်ငံများထဲတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့၏ တက္ကသိုလ်ကျောင်းများကို အခြားသောနိုင်ငံတို့က အားကျခဲ့ကြသည်။ သို့သော်ယခုအခါ ကလေးသူငယ်တို့၏ (၆၀)ရာခိုင်နှုန်းသည် မူလတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ယူနိုင်ကြပေ။ ထိုဖြစ်ရပ်မျိုး ဆက်လက်ဖြစ်ပွားဖို့ရန်မသင့်ပေ။

မြန်မာနိုင်ငံသည် ဤကဏ္ဍ၌ လည်းကောင်း၊ အခြားသောစိန် ခေါ်မှုများ၌လည်းကောင်း အခြေအနေ ဆိုးရွားနေသည့် တစ်ခုတည်းသော နိုင်ငံမဟုတ်ချေ။ ကမ္ဘာတစ်ဝန်းလုံးတွင် လူပေါင်း (၂၇)သန်းခန့်မှာ ကျွန်ုပ်ပြန် နေကြရသည်။ ယင်းတို့တွင် ကလေးသူငယ်အရေအတွက်မှာ (၈.၄)သန်းခန့်ရှိသည်။ လူပေါင်း(၇)သိန်းခန့်မှာ နှစ်စဉ်နှစ်တိုင်း လူကုန်ကူးခံနေကြရသည်။ ကမ္ဘာတစ်ဝန်းရှိ အနည်းဆုံး လူပေါင်း (၁၂.၃)သန်းခန့်မှာ အမွေအလုပ် စေခိုင်းခံရသူများဖြစ်ကြသည်။ လူကုန်ကူးခြင်း မှရရှိသောဝင်ငွေမှာ စနစ်တကျစီစဉ်သော ရာဇဝတ်မှုများတွင် တတိယအများဆုံး ဝင်ငွေဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာ(၇) ဘီလီယံအထိ ရှိတတ်သည်။ ယင်းတို့မှာ ကမ္ဘာတစ်ဝန်းကြီးတွေ့ နေရသော စိန်ခေါ်မှုများ ဖြစ်သော်လည်း မြန်မာနိုင်ငံကိုမူ အကြီးအကျယ် ထိခိုက်နှစ်နာစေလေသည်။ မြန်မာပြည်သူ ပြည်သား(၁)သန်းကျော်မှာ နိုင်ငံပြင်ပတွင် ဒုက္ခသည်များအဖြစ် နေထိုင်ကြရသည်။ ယင်းသည် ကမ္ဘာပေါ်၌ စတုတ္ထ အများဆုံး ဒုက္ခသည် အရေအတွက် ဖြစ်သည်။ ပြည်တွင်း၌လည်း လူဦးရေ(၁) သန်းကျော်မှာ နေရပ်ရွေ့ ပြောင်းခြင်းခံကြရ သည်။ လူဦးရေ(၄၀)ရာခိုင်နှုန်းကျော်မှာ ဆင်းရဲပင်ပန်းစွာ နေထိုင်အသက်ရှင်ကြရသည်။

ကျွန်ုပ်တို့အနေဖြင့် ထိုစိန်ခေါ်မှုများကို တွန်းလှန်ရန်၊ လူ့ဂုဏ်သိက္ခာထိခိုက်စေသော လုပ်ရပ် များကိုရပ်တန့်ရန်၊ ငြိမ်းချမ်းခြင်းနှင့် ပြန် လည်သင့်မြတ်ခြင်းကို ရှာဖွေရန်၊ လွတ်လပ်မှုနှင့် အမှန်တရားကို ချစ်မြတ် နိုးရန်၊ မတူကွဲပြားခြင်း၏အလှကို ဝမ်းမြောက်စွာလက်ခံရန်၊ ဖန်ဆင်းခံ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နီးထိဖို့ အချိန်ကျရောက်လေပြီ။

ထိုသို့ပြုလုပ်ခြင်းအားဖြင့် မည်သည့် လူ့အဖွဲ့အစည်းမှ လာသည်ဖြစ်စေ ကျွန်ုပ်တို့ အားလုံး စွန့်စား လုပ်ဆောင်ကြရမည်သာဖြစ်သည်။ ဘာသာရေး ခေါင်းဆောင်တစ်ဦးအနေဖြင့် ပြောဆိုရာ၌ ပြဿနာကို ချဉ်းကပ်ပုံ၊ ဖြေရှင်းပုံတို့မှာ ပြောင်းလဲနိုင်သည်။ လူသိရှင်ကြားပြောဆိုသော အခါများရှိသကဲ့သို့ သီးသန့်ပြောဆိုသောအခါများလည်းရှိသည်။ တွန်းတွန်းတိုက်တိုက်ပြောဆိုသောအခါများရှိသကဲ့သို့ မသိမသာ ပြောဆိုရသော အခါများလည်း ရှိသည်။

ဥပမာပေးရလျှင် ပုပ်ရဟန်းမင်းကြီး ပီဦး(၁၂)သည်လည်း နာဇီဂျာမနီတို့က ဂျူးလူမျိုးများ အား သုတ်သင်သည့်ကာလက ယတိပြတ်မဆုံးဖြတ်နိုင်သော အတွေးများဖြင့်လုံးပန်းခဲ့ပေလိမ့်မည်။ ပြောသင့်သလောက် မပြောဆိုခဲ့ဟု အထင်

အမြင်မှားခြင်းခံရပြီး မှားယွင်းစွာ ဝေဖန်မှုများကိုလည်း ခံခဲ့ရသည်။ တကယ့်အဖြစ်အခြေအနေတွင် ပုပ်ရဟန်းမင်းကြီး ပီဦး(၁၂)သည် အစွဲစေ့ သံတမန်ဟောင်းနှင့် သမိုင်းသုတေသီဖြစ်သူ ပင်းချပ်လဲပိုင် ၏ လေ့လာမှုအရ ဂျူးလူမျိုး (၇၀၀၀၀)နှင့် (၈၆၀၀၀၀) အကြားကို နာဇီ တို့လက်၌ သေကြေပျက်စီးမည့်ဘေးအန္တရာယ်မှ လွတ်မြောက်စေရာတွင် အဓိကကျသောအခန်းကဏ္ဍက ပါဝင်ခဲ့သူ ဖြစ်ကြောင်း သိလာရသည်။ နာဇီတို့ကိုယ်တိုင်က ပုပ်ရဟန်းမင်းကြီး ပီဦး(၁၂)အား "ဆိုရှယ်လစ်ဝါဒကို မနှစ်မြို့သူ"၊ "ဂျူးလူမျိုးတို့အား ချစ်မြတ်နိုးသူ" ဟု သတ်မှတ် ခဲ့ကြလေ သည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ နာဇီအကျဉ်းစခန်းမှ အသက် မသေလွတ်မြောက်လာသူများက ပုပ်ရဟန်းမင်းကြီး ပီဦး(၁၂)ကို ကျေးဇူးတင်ခဲ့ကြသည်။ ယင်းတို့တွင် အစွဲစေ့နိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်သူ ခမ်းဝိန်းဖ်မန်နှင့် ရာဘီဆရာအကြီးအကဲဖြစ်သူ အိုက်ဇက်ဟာဇေတို့လည်း ပါဝင်ခဲ့ကြသည်။ ရောမရှိ ရာဘီဆရာအကြီးအကဲဖြစ်သော အစ္စရာအဲလ် ဇိုလီမှာ ကက်သလစ် ဘာသာဝင်ဖြစ်လာပြီး ပုပ်ရဟန်းမင်းကို ဂုဏ်ပြုသော အားဖြင့် ၎င်း၏နာမည်ကိုခံယူခဲ့သည်။ ၁၉၅၈-ခုနှစ်၌ ပုပ်ရဟန်းမင်းကြီး ပီဦး (၁၂)ပျံလွန်တော်မူခဲ့ပြီးနောက် အစွဲစေ့နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ ဂိုလ်ဒါးမီအိုက "နာဇီလက်ထဲမှာ သေဆုံးဖို့ ဆယ်စုနှစ်တစ်ခုလောက်ဒုက္ခခံ နေရတဲ့အချိန်မှာ ပုပ်ရဟန်းမင်းကြီးက ဂျူးသုံးပန်းတွေအတွက် ကာကွယ်ပြောဆိုခဲ့ပါတယ်" ဟု ဆိုခဲ့သည်။ ဂျူးလူမျိုးတို့၏ မှတ်တမ်း၌ အောက်ပါ အတိုင်းရေးသားခဲ့သည်။

"နာဇီ ဖက်ဆစ်နှင့် ကွန်မြူနစ် စနစ်ဆိုးများ၏ရိုက်ခတ်မှုကြောင့်ရချိန်တွင် ပုပ်ရဟန်းမင်းကြီးသည် လူသားတို့ကျင့်ကြံအပ်သော ပါရမီများနှင့် ကရုဏာတရားများကို ထပ်ခါထပ်လဲ ဟောကြားခဲ့လေသည်။ နာဇီတို့၏ လက်မှ ထွက်ပြေးလာသည့် ဂျူးလူမျိုးရာပေါင်းများစွာမှာ ဗာတိကန်၌ ခိုလှုံရာတွေ့ခဲ့ကြသည်။ ထိုသို့သော လုပ်ဆောင်ချက်များကို ထာဝစဉ် အောက်မေ့သတိရအပ်ပေသည်။"

၁၉၄၀ ခုနှစ်တွင် အဲလ်ဘတ် အိုင်းစတိုင်း က ဤသို့ဆိုခဲ့သည်။ "အမုန်းတရားကို ဖိနှိပ်ဖို့ လုပ်ဆောင် နေတဲ့ဟစ်တလာရဲ့ လမ်းစဉ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ဆန့်ကျင်ခဲ့တာ ကက်သလစ်သာသနာတော်တစ်ခုပဲရှိပါတယ်။ အရင်တုန်းက မုန်းတီးခဲ့တဲ့အရာကို အခုတော့ အစွမ်းကုန် မချီးမွမ်းဘဲ မနေနိုင်အောင်ဖြစ်တာကိုတော့ မဖြစ်မနေ ဝန်ခံရပါတော့မယ်။ "ပုပ်ရဟန်း မင်းကြီးပီဦး(၁၂) သည် ကျယ်ကျယ်လောင်လောင် ပြောဆိုနေခြင်းထက် ထိထိရောက်ရောက်လုပ်ဆောင်ခြင်းက ပိုမိုသင့်လျော်မည်ကို တွက်ချက်ကာ အပြောထက် အလုပ်ကိုသာ အာရုံစိုက်ခဲ့သည်။

နာဇီတို့၏ နာမည်ကျော်ဩချိတ်အကျဉ်းစခန်းတွင် အသတ်ခံ ခဲ့ရသည့် စိန်မက်ဆီမီလျံ ကိုးဘော၏ ပွဲနေ့ကို မကြာမီက ကျွန်ုပ်တို့ကျင်းပခဲ့ကြသည်။ သူသည် နိုင်ငံရေးအကျဉ်းသားများ၊ မိသားစုများ၊ သတင်း သမားများ၊ ပဋိသန္ဓေဖျက်ချခြင်းကို တားဆီးကန့်ကွက်သူများအား ကူညီ မှိုင်းမတော်မူသော ရဟန္တာဖြစ်သည်။ သူက "ကျွန်ုပ်တို့ ခေတ်ကာလမှာ ဝင်ပါသင့်တာကို မပါဘဲနဲ့ ဘာသိဘာသာ နေခြင်းက အန္တရာယ်အရှိဆုံး အဆိပ်ပါပဲ" ဟု သတိပေးခဲ့သည်။ ကျွန်ုပ်တို့၌ ထိုသို့မဖြစ်စေရန် သတိပြု ရမည်ဖြစ်သည်။

အခြားတစ်ဖက်တွင် စိန်ဂျွန်ပေါလ်(၂) ကလည်း ကွန်မြူနစ်တို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို ရဲရဲဝံ့ဝံ့ဖြင့် တစိုက်မတ်မတ်ဆန့်ကျင်ပြောဆိုခဲ့ပြီး လူထုအတွက် ပရောဖက်သဖွယ် ရပ်တည်ခဲ့သည်။ သူဆန့်ကျင်ပြောဆို သောသူများက သူ့အား လုပ်ကြံရန် ကြိုးစားကြသော်လည်း သူသည်ရိုးရိုးခြင်းအလျှင်းမရှိဘဲ အာဏာပိုင်များကို အမှန်တရားအတိုင်း ပြောဆိုခဲ့သည်။ ၁၉၇၉ ခုနှစ်၊ ဇွန်လတွင် ၎င်း၏ ဇာတိမြေဖြစ်သော ပိုလန်နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီးဘဝဖြင့် ပထမဆုံးပြောရောက်သောခရီးစဉ်၌ ဝါဆောမြို့၏ အောင်မြင်ခြင်းရင်ပြင်တော်တွင် ဩဝါဒပေးပြီးနောက် အောက်ပါမေတ္တာဖြင့် အဆုံးသတ် ခဲ့သည်။

"ပိုလန်နိုင်ငံသားလည်းဖြစ်၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂) လည်းဖြစ်သော ကျွန်ုပ်တို့ကြွေးပါ၏။ ဤထောင်စုနှစ်၏ အနက်ရှိုင်းဆုံးအရပ်မှ ကျွန်ုပ် တို့ကြွေးပါ၏။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ပွဲနေ့အဖိတ်ညဉ့် ကျွန်ုပ်တို့ကြွေးပါ၏။ ကိုယ်တော် ဝိညာဉ်တော်မြတ်ကို ဆင်းကြွစေတော်မူပါ။ ကိုယ် တော်၏ ဝိညာဉ်တော် မြတ်ဆင်းကြွလာတော်မူ၍ ကမ္ဘာမြေနှင့် ဤနိုင်ငံကို အသစ်ပြုပြင်စေတော်မူပါ။"

ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂)သည် လွတ်လပ်မှုကို ကာကွယ်ရန်အတွက် မမောမပန်းနိုင်ဘဲ လူသိရှင်ကြား အတိုက်အခံပြုပြောဆို ခြင်းကြောင့် ပိုလန်နှင့်အခြားနိုင်ငံများတွင် "စည်းလုံးရေးအတွက်" လှုပ်ရှားမှုကြီးဖြစ်ပေါ်ခဲ့ကာ အရှေ့ဥရောပတစ်လျှောက်၌ ကွန်မြူနစ်စနစ်ကျဆုံးခဲ့ရကြောင်း လူအများ ယုံကြည်ခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂) ဆုတောင်းခဲ့သည့်အတိုင်း ကျွန်ုပ်သည်လည်း ယနေ့ မြန်မာနိုင်ငံအတွက် ရည်ရွယ်၍ ဆုတောင်းပါသည်။ "မြန်မာနိုင်ငံသား တစ်ဦး အနေဖြင့် ကျွန်ုပ်တို့ကြွေးပါ၏။ ကိုယ်တော်၏ ဝိညာဉ်တော်မြတ် ဆင်းကြွလာတော်မူ၍ ကမ္ဘာမြေနှင့် ဤနိုင်ငံကို အသစ်ပြုပြင်စေတော်မူပါ။"

အထက်တွင်ဆိုခဲ့သော အရာတို့သည် ပြဿနာဖြေရှင်းနည်းတစ်ခုကို ချဉ်းကပ်ရာ၌ ဖြစ်ပေါ်လာမည့်ကောင်းကျိုး၊ ဆိုးကျိုးများကို ချင့်ချိန်တွက်ဆပြီးနောက် ကျွန်ုပ်တို့အားလုံး ကြုံတွေ့ရတတ်သည့် ခေ့ခွဲဆုံးဖြတ်မရသော အခြေအနေမျိုးဖြစ်သည်။ ထိုအချိန်တွင် ကျွန်ုပ်အမိ ကသတ်ပြုရမည့်အရာမှာ မည်သူမျှထိခိုက်မှုမရှိဘဲ ကောင်းကျိုး ရလဒ်ထွက် ပေါ်စေရန်၊ ကျွန်ုပ်တို့ တာဝန်ခံထားသော အရာများပျက်စီးခြင်းမရှိဘဲ အကျိုးခံစားရစေရန်၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမည့် အပြန်အလှန် ဆွေးနွေးခြင်းတို့ ဖြစ်ပေါ်လာရန်၊ အထူးသဖြင့်အားလုံးအတွက် လူ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်တို့ဖြစ်သည်။

ချဉ်းကပ်သည့်လမ်းကြောင်း အမျိုးမျိုး ပြောင်းလဲနိုင်သော်လည်း အဓိကရည်မှန်းချက်နှင့် တန်ဖိုးများမှာ မည်သည့်အခါမျှ ပြောင်းလဲမသွားရပေ။ စွန့်စားလုပ်ဆောင်ရသည့်အခါများလည်း ရှိနိုင်သည်။ သို့သော်ပုပ် ရဟန်းမင်းကြီး ပီဦး(၁၂) မိန့်ဆိုခဲ့သည့် "စွန့်စားမှုမရှိဘဲ နေထိုင်အသက်ရှင်ခြင်းသည် အသက်မရှင်သန်ရန် စွန့်စားခြင်းပင်ဖြစ်သည်" ဟူသောစကား ကိုနှလုံးသွင်းအပ်သည်။

ဂျာမန်လူမျိုး မေပညာရှင်ဖြစ်သူ ဒီထရစ်ချ်ဘာတီဖက်က "မကောင်းမှုဖြစ်ပွားနေချိန်တွင် ဆိတ်ဆိတ်နေခြင်း ကိုယ်နှိုက်က မကောင်းမှုပင်ဖြစ်လေသည်။ ယင်းအတွက် ဘုရားသခင်က ကျွန်ုပ်တို့အား အပြစ်ကင်းသူအဖြစ် မှတ်ယူတော်မူမည်မဟုတ်။ ထုတ်ဖော်ပြောဆိုခြင်းကို ဖိနှိပ်ထားချိန်၌ ထုတ်ဖော်ပြောဆိုရမည်သာဖြစ်သည်။ လုပ်ဆောင်ခြင်းကို ဖိနှိပ်ထားချိန်၌ လုပ်ဆောင်ရန်သာရှိလေသည်" ဟု သွန်သင်ခဲ့သည်။ ဆက်လက်၍ ၎င်းက "ကျွန်ုပ်တို့အနေဖြင့်မကောင်းမှုကို ဆန့်ကျင်ပြောဆို နေရုံမျှဖြင့် မပြီးဘဲ မကောင်းမှုဖြစ်ပေါ်စေသည့် စနစ်ကိုပါ တိုက်ဖျက်ပစ်ရမည်။ ဒဏ်ရာရသူ၏ အနာကို မတရားမှု ဘီးလုံးအောက်၌ ဖုံးကွယ်ထားခြင်းထက် ထိုဘီးလုံးအား ဝင်ရိုးအသစ်တပ်၍ ပြောင်းလဲအသုံးပြုရမည်ဖြစ် သည်" ဟု ဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ပီဦး(၁၂)က မိမိ နောက်ဆုံးရေးသားခဲ့သော "ပြန်လည်အောက်မေ့ခြင်းသည် အထောက်အကူပြုလေပြီ" (Memnisse Iuvat) စာချွန်လွှာတွင် "ဘာသာတရားက လူတို့အား ဥပဒေကို လိုက်နာရန်၊ ကရုဏာနှင့် တရားမျှတခြင်း၌ ရှင်သန်ရန်တိုက်တွန်းလေသည်။ ထို့အတူ မကောင်းမှုကို လက်မခံဘဲရှုတ်ချလေသည်။ ၎င်းသည် နိုင်ငံသား တို့အား သီလပါရမီနောက်သို့ လိုက်စေပြီး သူတို့၏အတွင်းစိတ်နှင့် အကျင့်များကို ထိန်းကျောင်းလမ်းညွှန်ပေးသည်။ ဘာသာတရားက လူတို့အား သွန်သင်သည်မှာ ချမ်းသာကြွယ်ဝမှုကို အကြမ်းဖက်မှု၊ ဆူပူအံ့ဩမှုတို့ဖြင့် မှုယှခံစားခြင်း မရှိစေဘဲ သင့်တင့်လျောက်ပတ်သော စည်းမျဉ်းဥပဒေများ ဖြင့်အားလုံးအတူတကွ မျှဝေခံစားရမည်ဖြစ်သည်။ သို့မှသာ လူ့ဘဝ၏ ချမ်းသာ



သုခကို မခံစားရသည့် အခြေခံလူတန်းစားများ အနေဖြင့် ပင်ပန်းပန်းရမ်းကန်ခြင်းမရှိဘဲ လူနေမှု အဆင့်အတန်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။ ယခု ထောက်ပံ့ချက်ကို ရေးသားရာတွင် အထက်ပါစည်းမျဉ်းစည်းကမ်းများအတိုင်း ကျွန်ုပ်ရေးသားခြင်း ဖြစ်သည်” ဟု မိန့်ဆိုခဲ့သည်။

နောက်ဆုံးဆိုရလျှင် ဤထောက်ပံ့ ဆင်ခြင်ချက်ကို မေတ္တာဖြင့် ပုံဖော်ပြီး တရားမျှတမှု လိုလားသော ဆန္ဒဖြင့်အသက်သွင်းကာ ကရုဏာ တရား၌ အခြေခံထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ချစ်ခြင်းမေတ္တာ၊ တရားမျှတမှုနှင့် ကရုဏာ သနားခြင်းတည်းဟူသော ပါရမီသုံးပါးကို အလွန်အမင်း လိုအပ်လျက်ရှိသည်။ လွန်ခဲ့သောသုံးနှစ်က “သနားကြင်နာခြင်းနှစ်” ကို ကျွန်ုပ်တို့ကျင်းပခဲ့ကြသည်။ ထိုအချိန်၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က “ဘုရားသခင်၏ နာမတော်သည် သနားကြင်နာခြင်း ဖြစ်တော်မူ၏” ဟု ကျွန်ုပ်တို့အား သွန်သင် သတိပေးခဲ့သည်။ “ထိုအတူ သာသနာ တော်သည်လည်း သနားကြင်နာခြင်းတည်ရာ၊ ပေးကမ်းစွန့်ကြဲရာ၊ လူတိုင်းအား ကြိုဆိုလက်ခံပြီး ချစ်မြတ်နိုး၍ ခွင့်လွှတ်တတ်သောစိတ်ဖြင့် ဧဝံဂေလီ တရားတော်အတိုင်း ကောင်းမွန်သော ဘဝအသက်တာကို ရှင်သန်ရန်အားပေးရာဌာနတစ်ခုဖြစ်ရမည်” ဟု ဆုံးမခဲ့လေသည်။

ထို့ကြောင့် မြန်မာပြည် ကက်သလစ် သာသနာတော်သည်လည်း လူအားလုံးတို့အဖို့ သနားကြင်နာခြင်းတည်ရာ ဒေသဖြစ်ရန်နှင့် ပြန်လည်သင့်မြတ်ခြင်း၏ပဟိုဌာနဖြစ်ရန် အသင့်ရှိနေရမည်။ ထိုမျှမက အမုန်းတရားကို ချစ်ခြင်းမေတ္တာဖြင့် တုန့်ပြန်ကာအကာအရံ အဆီးအတားများကို ဖယ်ရှားပြီး လူမျိုးမရွေး၊ ဘာသာမရွေး၊ ဒေသမရွေး အားလုံးသော သူတို့၏ရပိုင်ခွင့်ကို ကာကွယ်ပေးရန် အသင့်ရှိနေရမည်သာ ဖြစ်ပေတော့သည်။

ကျွန်ုပ်၏လက်စွဲဆောင်ပုဒ်အတိုင်း တစ်ဖန် ပြန်လည်ရွတ်ဆိုလိုပါသည်။

“ကိုယ်တော်၌ ခပ်သိမ်းသောအမှုတို့ကို ဝါတတ်စွမ်း နိုင်၏”

“Omnia possum in Eo” (ဖိလိပိ ၄:၁၃)။

ကာဒီနယ် ချားလ်စ်ဘို ရန်ကုန်ကက်သလစ်သာသနာပိုင်ဆရာတော်၊ မြန်မာနိုင်ငံ မွန်မြတ်သောအမိမယ်တော် ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသောပွဲနေ့ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်



မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး

# “တန်ဖိုး” ရှင်ရှင် ဒါရိုက်တာ ဖာသာရီ ဂျွန်လရော် နှင့် စကားပြောခြင်း

မျိုးကြဲသူ။ ။ ပထမ ဦးဆုံး ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါအုံး ကိုယ်တော်။

ဖာသာရီ ဂျွန်။ ။ ကျွန်တော်က မြစ်ကြီးနား သာသနာက ကက်သလစ်ဘုန်းတော်ကြီး ဖာသာရီ ဂျွန်လရော် ဖြစ်ပါတယ်။

မျိုးကြဲသူ ။ ။ ရုပ်ရှင်ပညာကို ဘယ်လိုစပြီး ဝါသနာပါ အစပြုခဲ့သလဲ ကိုယ်တော်။

ဖာသာရီ ဂျွန် ။ ။ ကျွန်တော်က ငယ်ငယ်ကတည်းက ရုပ်ရှင်ကြည့်တာ ကြိုက်တယ်။ ရင်ထဲကို စွဲကျန်ရစ်ခဲ့စေမည့် ပညာပေး ဇာတ်ကား ကောင်းတွေကို ကြည့်ပြီး ဒီလို ရုပ်ရှင်မျိုးတွေကို ရိုက်ချင်ခဲ့တယ်။ ရုပ်ရှင် ဒါရိုက်တာ ဖြစ်ဖို့ အိပ်မက်မက်ခဲ့တယ်ပေါ့။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်းခံရပြီး ကက်သလစ်ဘုန်းတော်ကြီး ဖြစ်လာတယ်ဆိုပါတော့။

မျိုးကြဲသူ ။ ။ အရင်က ရုပ်ရှင်တွေကော ရိုက်ဖြစ်ခဲ့သလား ကိုယ်တော်။

ဖာသာရီ ဂျွန် ။ ။ ဘုန်းကြီးမဖြစ်ခင်က ကချင်ဇာတ်ကား ၄ ကား ရိုက်ဖြစ်ခဲ့တယ်။ ခေါ်တော်မူခြင်း၊ ဆက်ကပ်ခြင်း၊ သာသနာပြုခြင်းတွေနှင့် ဆိုင်တဲ့ ဇာတ်ကားတွေ ဆိုပါတော့။ ဘုန်းတော်ကြီးဖြစ်လာတော့ ဘုန်းကြီး အလုပ်နဲ့ မအပ်စပ်ပါဘူးလေဆိုပြီး ၁၅ နှစ် လောက် ရုပ်ရှင်ရိုက်တာနားပစ်လိုက်တယ်။ ဒါပေမဲ့လည်း တစ်ခြားနိုင်ငံတွေရောက်သွားတော့ တခြားနိုင်ငံတွေမှာ ဘာသာ ရေးနှင့်ဆိုင်တဲ့ လှုပ်ရှားမှုတွေ၊ ပညာပေးဇာတ်ကားတွေကို ရိုက်တဲ့ ကက်သလစ်ဘုန်းတော်ကြီး ရုပ်ရှင် ဒါရိုက်တာတွေကို တွေ့ရပြီး မြန်မာနိုင်ငံတွင်းက ကက်သလစ် အသင်းတော်မှာလည်း ရုပ်ရှင် အနုပညာနှင့် သာသနာပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ ကက်သလစ် အသင်းတော်အနေနဲ့ လည်း ရုပ်ရှင်၊ စာပေ၊ ရေဒီယို၊ ရုပ်မြင်သံကြား စတဲ့ အနုပညာတွေကို သာသနာတော် ပြန့်ပွားတဲ့နေရာမှာ အသုံးပြုဖို့ ၁၉၆၃ ခုနှစ် ဒုတိယ ဗာတီကန် ကတည်းက မှာကြားခဲ့ပါတယ်။

မျိုးကြဲသူ ။ ။ ရုပ်ရှင်ပညာကိုကော ဘယ်လို လေ့လာဖြစ်ခဲ့သလဲ ကိုယ်တော်။

ဖာသာရီ ဂျွန် ။ ။ အရင်တုန်းကတော့ ကိုယ့်ဘာသာ လေ့လာမိသလောက်လေးနှင့် ရိုက်ခဲ့တယ်ပေါ့။ ဒါပေမဲ့ ရုပ်ရှင်နှင့် သာသနာပြုမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကတည်းက ထိထိမိမိ လုပ်နိုင်ဖို့ ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ က နာမည်ကြီး ရုပ်ရှင် တက္ကသိုလ် Chung Ang University မှာ ရုပ်ရှင် ပညာကို မာစတာ သွားတက်ခဲ့တယ်။ ၂၀၁၈၊ ဩဂုတ်လမှာ Master of FineArts in Filmmaking (Directing major) ရုပ်ရှင်ဒါရိုက်တာမေဂျာနှင့်မာစတာဘွဲ့ရခဲ့တယ်။ ရုပ်ရှင်ကျောင်းတက်နေတဲ့ ကာလမှာ ရိုက်ခဲ့တဲ့ The Confession ဆိုတဲ့ အာပတ်ဖြေခြင်းနှင့်ဆိုင်တဲ့ ရုပ်ရှင်ဇာတ်လမ်းတိုလေးဟာ ၂၀၁၆ အီတလီနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ကက်သလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်လမ်းတိုဆု ရခဲ့တယ်။ တခြား နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၁၂ ခု မှာ ရွေးချယ် ပြသခံရပြီး၊ ဆု ၅ ခုလောက်ရခဲ့တယ်။ ဒီ ဇာတ်လမ်းတိုကို ကမ္ဘာ့ အခြားဘာသာစကားတွေဖြစ်တဲ့ အင်္ဂလိပ်၊ ဂျာမန်၊ ဗီယက်နမ်၊ ပိုလန်၊ မြန်မာ ဘာသာတွေလို ဘာသာပြန်ပြီး ထုတ်လွှင့်ခဲ့ကြတယ်။ ဒုတိယမြောက်ရိုက်တဲ့ The Opium War ဆိုတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လူထု လှုပ်ရှားမှု မှတ်တမ်းရုပ်ရှင်လည်း အီတလီနိုင်ငံနှင့် စပိန်နိုင်ငံ တွေက ကမ္ဘာ့ ရုပ်ရှင်ပွဲတော်တွေမှာ ရွေးချယ်ပြသခံရတယ်။ အခု “တန်ဖိုး” ဆိုတဲ့ ကိုးရီးယား အနုပညာရှင်များနှင့် မြန်မာ သရုပ်ဆောင်တွေ ပူးပေါင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကတော့ ကျွန်တော့်ရဲ့ နောက်ဆုံး ဇာတ်ကားကြီးပေါ့။

မျိုးကြဲသူ ။ ။ ဖာသာရီက အခုကတည်းက ရုပ်ရှင်နှင့် သာသနာပြုလုပ်ငန်းကို စတင်လုပ်ကိုင်နေပြီပဲ။ တန်ဖိုး ရုပ်ရှင်ဇာတ်ကား အကြောင်းလေး နည်းနည်းပြောပြပါအုံး။ ဘယ်လို ဇာတ်ကားမျိုးလဲ၊ ဘယ်လိုကြောင့် ရိုက်ဖြစ်လဲ ဆိုတာလေး။

ဖာသာရီ ဂျွန် ။ ။ ကိုးရီးယားမှာ ရုပ်ရှင်တက္ကသိုလ် တက်နေတဲ့ အချိန်မှာ ကိုးရီးယားနှင့် မြန်မာ အနုပညာရှင်တွေပေါင်းပြီး ရုပ်ရှင် တစ်ကား လောက် ရိုက်ချင်တဲ့ စိတ်ကူးအိပ်မက်လေး ရှိခဲ့တယ်။ ဘွဲ့ယူဖို့ ဇာတ်ကားကြီး တစ်ကားရိုက်ရမယ်ဆိုတော့ အဲဒီစိတ်ကူးကို အကောင်အထည်ဖော်ခဲ့တယ်။ ဘယ်လို ဇာတ်ကား ရိုက်မလဲဆိုပြီး စဉ်းစားတော့ မြန်မာနိုင်ငံမှာ ရုပ်ရှင် ကြည့်သူတွေဟာ အများစုက လူငယ်တွေဖြစ်တဲ့ အတွက် လူငယ်နဲ့ ဆိုင်တဲ့ ဇာတ်ကားရိုက်ချင်တယ်။ ဇာတ်လမ်း မရေးခင် လူငယ်တွေနှင့် တွေ့ဆုံစကားပြောဖြစ်တော့ သူတို့ရဲ့ ဘဝခံစားချက်တွေကို နားထောင်ခဲ့တယ်။ ဒီနေ့ လူငယ် တွေ တော်တော်များများဟာ အလုပ်အကိုင်မရှိ၊ ဘဝရည်မှန်းချက် မယ်မယ်ရရ မရှိဘဲ ဘဝရေစုန်မျောနေကြတယ်။ မိဘတွေကို အလုပ်အကျွေး မပြုနိုင်၊ တိုင်းပြည်ကို အကျိုးမပြုနိုင်၊ မိမိကိုယ်ကိုတောင် မရပ်တည်နိုင်တဲ့ အနေအထားမှာ သူတို့တတွေဟာ ကိုယ့် ကိုကိုယ် အသုံးမကျဘူး။ တန်ဖိုးမရှိဘူးလို့ ခံစားရပြီး အားငယ်နေတဲ့ သူတွေရှိတယ်။ တစ်ချို့ လူငယ်တွေဆို ဒီ စိတ်ခံစားမှု၊ စိတ်ဖိစီးမှုကို မခံနိုင်ပဲ မူးယစ်ဆေးဝါး သုံးစွဲသွားတာတွေ၊ မကောင်းတဲ့ လမ်းလွဲ ရောက်သွားတာတွေ ရှိတယ်။ ဒီလို လူငယ်တွေကို မင်းတို့ တတွေဟာ တန်ဖိုးရှိတဲ့လူ၊ လူကောင်းဖြစ်ဖို့ အောင်မြင်ဖို့ ကြိုးမြတ်တဲ့လူတွေ ဖြစ်လာနိုင်တဲ့ လူတွေ ဖြစ်တယ်ဆိုတဲ့ အားပေးစကားလေးကို ဒီ “တန်ဖိုး” ဆိုတဲ့ ရုပ်ရှင်နှင့် စကား ပြောချင်လို့ ရိုက်ဖြစ်သွားတာပါ။

မျိုးကြဲသူ ။ ။ ရည်ရွယ်ချက် ကောင်းတဲ့ ရုပ်ရှင်ပါပဲ ကိုယ်တော်။ ဘယ်လို ဆက်ပြီး ရုပ်ရှင်နှင့် သာသနာပြုသွားဖို့ အစီအစဉ် ရှိသလဲ။

ဖာသာရီ ဂျွန် ။ ။ ဘာသာရေးနှင့် ဆိုင်တဲ့ ဇာတ်ကားတွေတင် မဟုတ်ဘူး။ Human value ဆိုတဲ့ လူ့ဘဝရဲ့တန်ဖိုးတွေနဲ့ ဆိုင်တဲ့ message ကောင်းကောင်းလေးတွေပေးတဲ့ ရုပ်ရှင်တွေ ဆက်ရိုက်သွားမယ်။ မြန်မာနိုင်ငံ အသင်းတော်အတွင်းက လှုပ်ရှားမှုတွေကို တင်ပြသွားမယ်။ ရုပ်ရှင် အနုပညာနှင့် ပတ်သက်ပြီး စိတ်ဝင်စားတဲ့ လူတွေကို တတ်နိုင်သလောက် သင်ကြားပေးမယ်။ လက်တွဲခေါ်မယ်။ တဆင့်ချင်း ဖြည်းဖြည်းချင်း လုပ်သွားဖို့ ရှိပါတယ်။

မျိုးကြဲသူ ။ ။ နောက်ဆုံး အနေနဲ့ ဘာပြောချင်သလဲ ကိုယ်တော်။

ဖာသာရီ။ ။ ကျွန်တော် ပထမဦးဆုံး ရိုက်ကူးတဲ့ ကိုးရီးယားနှင့် မြန်မာ အနုပညာရှင်တွေပေါင်းရိုက်ထားတဲ့ “တန်ဖိုး” ဆိုတဲ့ ရုပ်ရှင်ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ရှိနေကြတဲ့ ဘာသာတူတွေ၊ ရုပ်ရှင်ရုံရှိတဲ့ မြို့မှာ နေကြတဲ့ ဘာသာတူတွေ လာရောက် အားပေးကြပါအုံးလို့ တောင်းဆိုလိုပါတယ်။ ဒီဇာတ်ကား အောင်မြင်သွားရင်တော့ ကျွန်တော်လုပ်ချင်တဲ့ ရုပ်ရှင်နှင့် သာသနာပြုတဲ့ လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်သွားနိုင်မှာ ဖြစ်ပါတယ်။ အားလုံးကို ဘုရားရှင် ကောင်းကြီး ပေးပါစေ။



# ကျိုင်းတုံသာသနာ မိုင်းဖြတ် သာသနာအုပ်စုသို့ ဂိုဏ်းအုပ်ဆရာတော်ကြွရောက်



၂၀၁၉ ခု ဩဂုတ်လ ၁၈ ရက်နေ့သည် မိုင်းဖြတ် ကက်သလစ်သာသနာအုပ်စုရှိ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသော မယ်တော်သခင်မ၏ ဘုရားကျောင်း ပွဲဖြစ်သည်။ ယင်းပွဲနေ့နှင့်အတူ မိဘများပွဲနေ့၊ ၂၀၁၉ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်သူများအား ဂုဏ်ပြုခြင်းနှင့် မုခ်ဦးဖွင့်ပွဲ စသည်တို့နှင့် တွဲလျက် ကျင်းပရာတွင် ခရစ္စမားအားပေးခြင်းခံ ယူခြင်းပွဲလည်း ပါဝင်ခဲ့သည်။

မုခ်ဦးကို နံနက် ၇:၁၅ နာရီတွင် ဆရာတော်ပီတာလွီးစ်ကျာရူမှ ဆုတောင်းမေတ္တာဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မစ္စားတရားတော်မြတ်ကို နံနက် ၈ နာရီတွင် အစပြုခဲ့သည်။ မစ္စားတရားတော်မြတ်ကို ဆရာတော်ဘုရားမှ ဦးဆောင်ကာ ဘုန်းတော်ကြီး သုံးပါးနှင့်အတူ ဟောကြားပေးခဲ့သည်။ ခရစ္စမားအားပေးခြင်း ခံယူသူပေါင်း ၁၆၀ ဦးရှိခဲ့သည်။ မစ္စားတရားအပြီးတွင် ဆယ်တန်းအောင်သူများအားဂုဏ်ပြုခြင်းနှင့် သက်ကြီးရွယ်အိုတို့အား ကျေးဇူးတင်ဂုဏ်ပြုခြင်းကို ဆက်လက်ကျင်းပခဲ့သည်။

KENG TUNG - OSC



## စက်တင်ဘာ (၁၂) ရက်တွင် ရုံတင်မည့်

### တန်ဖိုး

ရုပ်ရှင် ဒါရိုက်တာ

ဖာသာရံ ဂျွန်လရော်

နှင့် စကားပြောခြင်း

စ - ၂၃

MYANMAR-KOREA CO-PRODUCTION FILM

တန်ဖိုး

ရန်အောင်၊ လင်ပိုင်၊ ထွန်းထွန်း၊ ဝိုင်းဝင်းအောင်၊ အေးမြတ်သူ၊ ခင်စာရိယျင်ကျော်၊ ငယ်နီကာယန်နှင့် သရုပ်ဆောင်များ

EXECUTIVE PRODUCER Brang Mai ASSOCIATE PRODUCERS Eunhee Kim, Yana Lekarska  
DIRECTOR OF PHOTOGRAPHY Sungwook Min ASSISTANT DIRECTOR JIHYE SUNG WRITER AND DIRECTOR JOHN LA RIZ  
CASTING YAN AUNG, ZINE WYNE, HTUN HTUN, MOHT MOHT MYINT AUNG, KHIN ZAR CHI KYAW, AYE MYAT THU, MONICA PAN

စက်တင်ဘာ (၁၂)ရက်၊ ၂၀၁၉တွင် တစ်နိုင်ငံလုံးတွင် ရုံတင်ပြသမည့်